

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

အမှတ် ၈ | ရန်ကုန်မြို့ { ၁၃၇၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက်
(၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်) } သောကြာနေ့ | အတွဲ ၆၇

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာအမှတ် ၁၁/၂၀၁၄

၁၃၇၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက်

(၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်)

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် အောက်ဖော်ပြပါပုဂ္ဂိုလ်များအား
၎င်းတို့နှင့်ယှဉ်တွဲဖော်ပြထားသည့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးရာထူးနေရာများတွင် တာဝန်ဝတ္တရား
များကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည် -

အမည်၊ ရာထူး၊ ဌာန

- (၁) ဒေါ်လှလှကြည်
ညွှန်ကြားရေးမှူး (စီမံရေး)
စီမံရေးဌာန
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
စွမ်းအင်ဝန်ကြီးဌာန

- (၂) ပါမောက္ခဒေါက်တာမြင့်ဟန်
ပါမောက္ခ
ဆေးပညာဌာန
ဆေးတက္ကသိုလ် (၁) ရန်ကုန်
ဆေးသိပ္ပံပညာဦးစီးဌာန
ကျန်းမာရေးဝန်ကြီးဌာန

ခန့်ထားသည့် ရာထူး၊ ဌာန

ဦးဆောင်ညွှန်ကြားရေးမှူး
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
စွမ်းအင်ဝန်ကြီးဌာန

ညွှန်ကြားရေးမှူးချုပ်
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
ကျန်းမာရေးဝန်ကြီးဌာန

- အမည်၊ ရာထူး၊ ဌာန**
(၃) ဦးအောင်သွင်
ဒုတိယညွှန်ကြားရေးမှူးချုပ်
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ရထားပို့ဆောင်ရေးဝန်ကြီးဌာန
- ခန့်ထားသည့် ရာထူး၊ ဌာန**
ညွှန်ကြားရေးမှူးချုပ်
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ရထားပို့ဆောင်ရေးဝန်ကြီးဌာန

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၁၄
၁၃၇၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက်
(၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်)

စစ်မှုထမ်းကောင်းတံဆိပ် ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာပြဌာန်းချက် ပြင်ဆင်ခြင်း

၂၀၀၉ ခုနှစ် “ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဌာန်းချက်” အခန်း (၈) အပိုဒ် ၂၁၊ အပိုဒ်ခွဲ (င) အပိုဒ်ခွဲငယ် ၁ (ခခ) နှင့် အပိုဒ်ခွဲငယ် ၄ (ခခ) တို့ပါ ပြဌာန်းချက်များအား အောက်ပါအတိုင်း အစားထိုးပြင်ဆင်လိုက်သည် -

အပိုဒ် ၂၁ (င) စစ်မှုထမ်းကောင်းတံဆိပ်

(၁) (ခခ) စစ်သည်များသည် အနည်းဆုံး နှစ် ၂၀ ရှိခြင်း

အစား

(၁) (ခခ) စစ်သည်များသည် အနည်းဆုံး ၂၀ နှစ် ရှိခြင်း

(၄) (ခခ) စစ်သည်များအတွက် ရေတွက်ခွင့်ရှိသော စစ်မှုထမ်းသက်
(၁ နှစ် ၁ မှတ်နှုန်းဖြင့် အများဆုံး အမှတ် ၂၀ အထိ)

အစား

(၄) (ခခ) စစ်သည်များအတွက် ရေတွက်ခွင့်ရှိသော စစ်မှုထမ်းသက်
(၁ နှစ် ၁ မှတ်နှုန်းဖြင့် အများဆုံး ၂၀ မှတ်အထိ)

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ် ၃/၂၀၁၄)

၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက်

(၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်)

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မ ၁၇ တို့ပါ ပြဌာန်းချက်များအရ ဦးစိုးမင်းအား မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌအဖြစ် ခန့်အပ် တာဝန်ပေးလိုက်သည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုအစိုးရအဖွဲ့

အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၁၄)

၁၃၇၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက်

(၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်)

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ရေစီးရေလွှာကောင်းမွန်ရန်

ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်းခြင်း

၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရှေ့ပိုင်းခရိုင်၏ အရှေ့ခြမ်းတွင် တည်ရှိသော မြို့နယ်၊ ကျေးရွာ များသည် မိုးတွင်းကာလတွင် ရေစီးရေလွှာကောင်းသဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်ကို ကာကွယ်ထိန်းသိမ်းရန် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ရေစီးရေလွှာကောင်းမွန်ရန် ထိန်းသိမ်းရေးကော်မတီကို အောက်ဖော်ပြပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်ပါသည်။ -

(က) ဦးစိုးတင့်

ဥက္ကဋ္ဌ

ဒုတိယဝန်ကြီး

ဆောက်လုပ်ရေးဝန်ကြီးဌာန

(ခ) ဦးခင်ဇော်

အဖွဲ့ဝင်

ဒုတိယဝန်ကြီး

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

(ဂ) ဦးမြင့်ဇော်

အဖွဲ့ဝင်

ဒုတိယဝန်ကြီး

စွမ်းအင်ဝန်ကြီးဌာန

- (ဃ) ဦးကျော်စိုး အဖွဲ့ဝင်
ဝန်ကြီး
ဆောက်လုပ်ရေး၊ စွမ်းအင်နှင့်သစ်တောရေးရာဝန်ကြီးဌာန
ရန်ကုန်တိုင်းဒေသကြီး
- (င) ဦးကျော်စိုး အဖွဲ့ဝင်
အတွင်းရေးမှူး
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
- (စ) ဦးကျော်မြင့်လှိုင် အဖွဲ့ဝင်
ညွှန်ကြားရေးမှူးချုပ်
ဆည်မြောင်းဦးစီးဌာန
- (ဆ) ဦးမြင့်ဦး အဖွဲ့ဝင်
ဌာနမှူး (ရေ/သန့်)
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
- (ဇ) ဒေါ်စန်းစန်းအေး အဖွဲ့ဝင်
ဒုတိယညွှန်ကြားရေးမှူး (ရေ/သန့်)
မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန
- (ဈ) ဦးဝင်းဖေ အတွင်းရေးမှူး
ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး (စီမံကိန်း)
ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း
- (ည) ဦးအေးကို တွဲဖက်အတွင်းရေးမှူး
ဒုတိယအင်ဂျင်နီယာချုပ် (ရေ/သန့်)
ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း
- (ဋ) ဦးမြင့်ဇော် တွဲဖက်အတွင်းရေးမှူး
အင်ဂျင်နီယာမှူးကြီး
ရန်ကုန်တိုင်းဒေသကြီး
ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း

၂။ ၎င်းကော်မတီ၏ တာဝန်နှင့်ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

- (က) ကော်မတီသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရှေ့ပိုင်းခရိုင်၏ အရှေ့ခြမ်းတွင်တည်ရှိသော မြို့နယ်၊ ကျေးရွာများသည် မိုးတွင်းကာလတွင် ရေစီးရေလာမကောင်းသဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်ကို ကာကွယ်ထိန်းသိမ်းရန်။
- (ခ) ကော်မတီသည် လုပ်ငန်းများအား မိုးမကျမီကာလအတွင်း အပြီးသတ်ဆောင်ရွက်ပေးရန်ဖြစ်ပါ၍ ဒေသခံအဖွဲ့အစည်းများ၏ကူညီမှုများ ရယူ၍ ဆောင်ရွက်ရန်။
- (ဂ) ကော်မတီသည် လိုအပ်သောဆွေးနွေးမှုများ ပြုလုပ်ပြီး ကွင်းဆင်းစစ်ဆေး၍ အသေးစိတ်တွက်ချက် တိုင်းတာဆောင်ရွက်ရန်။
- (ဃ) ကော်မတီသည် လုပ်ငန်းဆောင်ရွက်မှုအတွက် ကုန်ကျမည့် ခန့်မှန်းခြေငွေစာရင်းများ ရေးဆွဲပြီး ကုန်ကျငွေကို တင်ပြတောင်းခံရန်။

- (င) ကော်မတီသည် လုပ်ငန်းလိုအပ်ချက်အရ ဒေသအာဏာပိုင်များ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ
ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများ၊ စည်ပင်သာယာရေးကော်မတီများ၊ စီမံခန့်ခွဲရေးကော်မတီများနှင့်
ညှိနှိုင်းဆောင်ရွက်ရန်။
- (စ) ကော်မတီအနေဖြင့် လုပ်ငန်းဆောင်ရွက်တိုးတက်မှုများအား အချိန်ပြည့်ကြပ်မတ်ဆောင်ရွက်ပြီး
သက်ဆိုင်ရာများသို့ အဆင့်ဆင့်တင်ပြ၍ ဆောင်ရွက်သွားရန်။
- (ဆ) ကော်မတီသည် အခက်အခဲရှိပါက တိုင်းဒေသကြီးအစိုးရသို့ တင်ပြပြီး ညှိနှိုင်းဆောင်ရွက်ရန်။

အမိန့်အရ

ဇော်သန်းသင်း
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့
အမိန့်ကြော်ငြာစာအမှတ် (၄/၂၀၁၄)
၁၃၇၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက်
(၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်)

မွေးဖွားမှုနှင့်သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး ပြင်ဆင်ဖွဲ့စည်းခြင်း

ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာ
အမှတ် (၂/၂၀၁၄) ဖြင့် ဖွဲ့စည်းထားသော **မွေးဖွားမှုနှင့်သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစာရင်း**
ဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ဗဟိုအဆင့်တွင် အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို
အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်ပါသည် -

- (၁) ညွှန်ကြားရေးမှူးချုပ်
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန
အတွင်းရေးမှူး
- (၂) ညွှန်ကြားရေးမှူးချုပ်
ကျန်းမာရေးဦးစီးဌာန
တွဲဖက်အတွင်းရေးမှူး

အမိန့်အရ

ဇော်သန်းသင်း
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုလွှတ်တော်

အမိန့်ကြော်ငြာစာအမှတ် (၁၃/၂၀၁၄)

၁၃၇၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက်

(၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်)

စီမံကိန်းများနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းကော်မတီ၏

လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း

၁။ ပြည်ထောင်စုလွှတ်တော်၊ စီမံကိန်းများနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်၏ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၄/၂၀၁၃) ဖြင့် ဖွဲ့စည်းခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့လည်း တင်ပြအတည်ပြုခဲ့ပြီးဖြစ်ပါသည်။

၂။ စီမံကိန်းများနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းကော်မတီသည် အပိုဒ် (၁) ပါ အမိန့်ကြော်ငြာစာ၌ ပါဝင်သော ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီဆိုင်ရာ လုပ်ငန်းတာဝန်များ အပါအဝင် နိုင်ငံတော်၏အမျိုးသား စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းတာဝန်များ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာအခြားလုပ်ငန်းတာဝန် များကိုလည်း ဆောင်ရွက်ရန်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

(ပုံ) သူရရွှေမန်း

နာယက

ပြည်ထောင်စုလွှတ်တော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုလွှတ်တော်

အမိန့်ကြော်ငြာစာအမှတ် (၁၆/၂၀၁၄)

၁၃၇၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက်

(၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်)

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင် ပြောင်းလဲတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုလွှတ်တော်သည် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၀၁ အရ တာဝန် ပေးအပ်သော ငွေစာရင်းဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်၏ ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၁၃) ဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတွင် အဖွဲ့ဝင် ဦးအောင်စိုးမြင့် တောင်ငူမဲဆန္ဒနယ် အစား ဦးဝင်းထိန် မိတ္ထီလာမဲဆန္ဒနယ်အား အဖွဲ့ဝင်အဖြစ် ပြောင်းလဲတာဝန်ပေးအပ်လိုက်သည်။

(ပုံ) သူရရွှေမန်း

နာယက

ပြည်ထောင်စုလွှတ်တော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်ရုံး
အမိန့်ကြော်ငြာစာအမှတ် (၁၇/၂၀၁၄)
၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက်
(၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်)

လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့်
ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင် တိုးချဲ့ဖွဲ့စည်းခြင်း

၁။ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွတ် အပါအဝင် (၈၁) ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ လက်တွေ့လုပ်ငန်းအခြေအနေအရ အင်အားလုံလောက်မှုမရှိပါသဖြင့် ယင်းကော်မရှင် အား အင်အားထပ်မံတိုးချဲ့ပေးရန် လိုအပ်လာပါသည်။

၂။ သို့ဖြစ်ပါ၍ ပြည်ထောင်စုလွှတ်တော်နာယကသည် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု များကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်တွင် အောက်ပါပုဂ္ဂိုလ်များကို ထပ်မံ တိုးချဲ့ဖွဲ့စည်းလိုက်သည် -

(က) ဦးမောင်ဦး	ပြည်သူလွှတ်တော်ကိုယ်စားလှယ် တပ်ကုန်းမဲဆန္ဒနယ်	အဖွဲ့ဝင်
(ခ) ဦးခင်မောင်ဌေး	အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀)	အဖွဲ့ဝင်

(ပုံ) သူရရွှေမန်း
နာယက
ပြည်ထောင်စုလွှတ်တော်ရုံး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်ရုံး
အမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၁၄)
၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက်
(၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်)

ဖွဲ့စည်းရေးရန်ပုံငွေထိန်းသိမ်းခြင်းနှင့်သုံးစွဲခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများကို
ပြင်ဆင်သည့် လုပ်ထုံးလုပ်နည်းများ

ပြည်ထောင်စုလွှတ်တော်နာယကသည် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၈၆ အရ အပ်နှံထားသော လုပ်ထုံးလုပ်နည်းများကို ကျင့်သုံး၍ ဤဖွဲ့စည်းရေးရန်ပုံငွေထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ပြင်ဆင်သည့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်လိုက်သည်။

၁။ ဤလုပ်ထုံးလုပ်နည်းများကို “ဖွံ့ဖြိုးရေးရန်ပုံငွေထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ပြင်ဆင်သည့် လုပ်ထုံးလုပ်နည်းများ” ဟု ခေါ်တွင်စေရမည်။

၂။ ပြည်ထောင်စုလွှတ်တော်၏ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၆/၂၀၁၃) ဖြင့် ထုတ်ပြန်သော ဖွံ့ဖြိုးရေးရန်ပုံငွေထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများတွင် ပါရှိသည့် “မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ” ဆိုသည့် စကားရပ်ကို “မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၃။ ဖွံ့ဖြိုးရေးရန်ပုံငွေထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ၏ အပိုဒ် ၂၊ အပိုဒ်ခွဲ (င) ကို အောက်ပါအတိုင်း အစားထိုးရမည် -

“(င) မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့ ဆိုသည်မှာ သက်ဆိုင်ရာမြို့နယ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ တာဝန်ခံကြီးကြပ်ရန် လုပ်ထုံးလုပ်နည်း အပိုဒ် ၆ အရ ဖွဲ့စည်းသောအဖွဲ့ကို ဆိုသည်။”

၄။ ဖွံ့ဖြိုးရေးရန်ပုံငွေထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ၏ အပိုဒ် ၂၊ အပိုဒ်ခွဲ (ဇ) ၏နောက်တွင် (ဈ) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည် -

“(ဈ) မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဆိုသည်မှာ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၁၃) ဖြင့် ဖွဲ့စည်းသော မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီကို ဆိုသည်။”

၅။ ဖွံ့ဖြိုးရေးရန်ပုံငွေထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ၏ အပိုဒ် ၆ ကို အောက်ပါအတိုင်း အစားထိုးရမည် -

“၆။ (က) မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည် -

- | | |
|--|---------------|
| (၁) လွှတ်တော်ကိုယ်စားလှယ်တစ်ဦး | ဥက္ကဋ္ဌ |
| (၂) ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော လွှတ်တော်ကိုယ်စားလှယ်မှအပ အဖွဲ့ဝင်များ ကျန်လွှတ်တော်ကိုယ်စားလှယ်များ | |
| (၃) အမှုဆောင်အရာရှိ
မြို့နယ်စည်ပင်သာယာရေးအဖွဲ့
သို့မဟုတ်
မြို့နယ်အုပ်ချုပ်ရေးမှူး
မြို့နယ်စည်ပင်သာယာရေးကော်မတီ | အဖွဲ့ဝင် |
| (၄) မြို့နယ်ဦးစီးမှူး
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန | အဖွဲ့ဝင် |
| (၅) ဥက္ကဋ္ဌ
မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ | အဖွဲ့ဝင် |
| (၆) မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန | အတွင်းရေးမှူး |

(ခ) အပိုဒ်ခွဲ (က) အရ ဖွဲ့စည်းသော အဖွဲ့တွင် လိုအပ်ပါက အဖွဲ့ဝင်များထဲမှ ပုဂ္ဂိုလ် (၂) ဦးကို ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် ထည့်သွင်းဖွဲ့စည်းနိုင်သည်။”

၆။ ဖွံ့ဖြိုးရေးရန်ပုံငွေထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ အပိုဒ် ၇၊ အပိုဒ်ခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည် -

“(ခ) ကော်မတီ၏ခွင့်ပြုချက်ဖြင့် လွှဲပြောင်းပေးပို့လာသောငွေကို သက်ဆိုင်ရာမြို့နယ်ဘဏ်ခွဲများတွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်း (အခြားစာရင်းရှင်) UFA (OA) အား ပြည်ထောင်စု လွှတ်တော်ရုံး၏ ဒေသနယ်မြေများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအမည်ဖြင့် ဖွင့်လှစ်ပြီး ငွေထုတ်သူ အရာရှိအဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အမှုဆောင်အရာရှိ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သို့မဟုတ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် စည်ပင်သာယာရေးကော်မတီတို့၏ အမည်စာရင်းနှင့် ငွေစာရင်းအမှတ်တို့ကို ကော်မတီသို့ ပေးပို့ခြင်း”

၇။ ဖွံ့ဖြိုးရေးရန်ပုံငွေထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ အပိုဒ် ၇၊ အပိုဒ်ခွဲ (ဇ) ကို အောက်ပါအတိုင်း အစားထိုးရမည် -

“(ဇ) လုပ်ငန်းဆိုင်ရာအချက်အလက်များ၊ မှတ်တမ်းအထောက်အထားများကို စနစ်တကျထိန်းသိမ်း၍ စာရင်းဇယားများပြုစုခြင်းနှင့် ယင်းမှတ်တမ်းအထောက်အထားများနှင့် စာရင်းဇယားများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ထိန်းသိမ်းထားရှိခြင်း”

၈။ ဖွံ့ဖြိုးရေးရန်ပုံငွေထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ အပိုဒ် ၁၉ ကို အောက်ပါ အတိုင်း အစားထိုးရမည် -

“၁၉။ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီသည် ဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခုချင်းစီအလိုက် ကုန်ကျစရိတ်တွက်ချက်တင်ပြရာတွင် အမှန်သုံးစွဲရသော အထွေထွေကုန်ကျစရိတ်ကို သက်ဆိုင်ရာ လုပ်ငန်းတစ်ခုချင်းစီအလိုက် ကုန်ကျစရိတ်၏ ၃ ရာခိုင်နှုန်းထက် မကျော်လွန်စေဘဲ ထည့်သွင်း တောင်းခံနိုင်သည်။”

(ပုံ) သူရရွှေမန်း

နာယက

ပြည်ထောင်စုလွှတ်တော်ရုံး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

လွှတ်တော်ရုံး

အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၁၄)

နေပြည်တော်၊ ၁၃၇၅ ခုနှစ်၊ ပြာသိုလဆန်း ၁၅ ရက်

(၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်)

မြန်မာနိုင်ငံရဲညွန့်တပ်ဖွဲ့ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းကို ထုတ်ပြန်ကြေညာခြင်း

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားသော မြန်မာနိုင်ငံရဲညွန့်တပ်ဖွဲ့ ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၇၉ အရ ထုတ်ပြန် ကြေညာအပ်ပါသည်။

(ပုံ) ကျော်စိုး၊

ညွှန်ကြားရေးမှူးချုပ်၊

လွှတ်တော်ရုံး။

မြန်မာနိုင်ငံရဲညွှန်တပ်ဖွဲ့ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ (မူကြမ်း)
(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂)

၁၃၇၅ ခုနှစ်၊ လ ရက်
(၂၀၁၄ ခုနှစ်၊ လ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

- ၁။ ဤဥပဒေကို မြန်မာနိုင်ငံရဲညွှန်တပ်ဖွဲ့ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေဟု ခေါ်တွင်စေရမည်။
- ၂။ The Myanmar Auxiliary Forces Act (Vol. II) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

လွှတ်တော်ရုံး

အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၁၄)

နေပြည်တော်၊ ၁၃၇၅ ခုနှစ်၊ ပြာသိုလဆန်း ၁၅ ရက်
(၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်)

အမျိုးသားဆေးဝါးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ထုတ်ပြန်ကြေညာခြင်း

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားသော အမျိုးသားဆေးဝါး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၇၉ အရ ထုတ်ပြန် ကြေညာအပ်ပါသည်။

(ပုံ) ကျော်စိုး၊

ညွှန်ကြားရေးမှူးချုပ်၊

လွှတ်တော်ရုံး။

အမျိုးသားဆေးဝါးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)
(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂)

၁၃၇၅ ခုနှစ်၊ လ ရက်
(၂၀၁၄ ခုနှစ်၊ လ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

- ၁။ ဤဥပဒေကို အမျိုးသားဆေးဝါးဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။
- ၂။ အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၄ ကို အောက်ပါအတိုင်း အစားထိုးရမည် -
- “၄။ ပြည်ထောင်စုအစိုးရအဖွဲ့သည် အောက်ပါပုဂ္ဂိုလ်များ ပါဝင်သော မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းရမည် -
- (က) ပြည်ထောင်စုဝန်ကြီး
- ကျန်းမာရေးဝန်ကြီးဌာန

ဥက္ကဋ္ဌ

- | | |
|---|--------------|
| (ခ) ဒုတိယဝန်ကြီး
ကျန်းမာရေးဝန်ကြီးဌာန | ဒုတိယဥက္ကဋ္ဌ |
| (ဂ) ဆေးဝန်ထမ်းညွှန်ကြားရေးမှူး
ကာကွယ်ရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဃ) ညွှန်ကြားရေးမှူးချုပ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ပြည်ထဲရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (င) ညွှန်ကြားရေးမှူးချုပ်
ကျန်းမာရေးဦးစီးဌာန
ကျန်းမာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (စ) ညွှန်ကြားရေးမှူးချုပ်
တိုင်းရင်းဆေးပညာဦးစီးဌာန
ကျန်းမာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဆ) ညွှန်ကြားရေးမှူးချုပ်
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဇ) ညွှန်ကြားရေးမှူးချုပ်
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
စက်မှုဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဈ) ညွှန်ကြားရေးမှူးချုပ်
စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာန
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ည) ကိုယ်စားလှယ်တစ်ဦး
နေပြည်တော်စည်ပင်သာယာရေးကော်မတီ | အဖွဲ့ဝင် |
| (ဋ) ကိုယ်စားလှယ်တစ်ဦး
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ | အဖွဲ့ဝင် |
| (ဌ) ကိုယ်စားလှယ်တစ်ဦး
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ | အဖွဲ့ဝင် |
| (ဍ) ညွှန်ကြားရေးမှူးချုပ်
ငါးလုပ်ငန်းဦးစီးဌာန
မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဎ) ညွှန်ကြားရေးမှူးချုပ်
ဆေးသိပ္ပံပညာဦးစီးဌာန
ကျန်းမာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဏ) ညွှန်ကြားရေးမှူးချုပ်
ဆေးသုတေသနဦးစီးဌာန (မြန်မာပြည်အလယ်ပိုင်း)
ကျန်းမာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |

(တ) ညွှန်ကြားရေးမှူးချုပ်

အတွင်းရေးမှူး

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန

ကျန်းမာရေးဝန်ကြီးဌာန

၃။ အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈ နှင့် ပုဒ်မ ၁၉၊ ပုဒ်မခွဲ (က) တို့တွင် ပါရှိသော “ငွေဒဏ် အနည်းဆုံး ကျပ် ၅၀၀၀ မှ အများဆုံး ကျပ် ၅၀၀၀၀ အထိ” ဆိုသည့် စကားရပ်ကို “ငွေဒဏ် အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်ငါးသိန်းအထိ” ဆိုသည့် စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။

၄။ အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ခ) တွင် ပါရှိသော “ငွေဒဏ် အနည်းဆုံး ကျပ် ၁၀၀၀ မှ အများဆုံး ကျပ် ၁၀၀၀၀ အထိ” ဆိုသည့် စကားရပ်ကို “ငွေဒဏ် အနည်းဆုံး ကျပ်တစ်သောင်းမှ အများဆုံး ကျပ်တစ်သိန်းအထိ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၅။ အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၂၀ တွင် ပါရှိသော “ငွေဒဏ် အနည်းဆုံး ကျပ် ၅၀၀ မှ အများဆုံး ကျပ် ၅၀၀၀ အထိ” ဆိုသည့် စကားရပ်ကို “ငွေဒဏ် အနည်းဆုံး ကျပ်ငါးထောင်မှ အများဆုံး ကျပ်ငါးသောင်း အထိ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၆။ အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၃၂ ကို အောက်ပါအတိုင်း အစားထိုးရမည် -

“၃၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် -

(က) ကျန်းမာရေးဝန်ကြီးဌာနသည် လိုအပ်ပါက နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) ကျန်းမာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ တို့သည် လိုအပ်ပါက အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

လွှတ်တော်ရုံး

အမိန့်ကြော်ငြာစာအမှတ် (၁၁/၂၀၁၄)

နေပြည်တော်၊ ၁၃၇၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက်

(၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်)

**အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းကို
ထုတ်ပြန်ကြေညာခြင်း**

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားသော အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၇၉ အရ ထုတ်ပြန်ကြေညာအပ်ပါသည်။

(ပုံ) ကျော်စိုး၊

ညွှန်ကြားရေးမှူးချုပ်၊

လွှတ်တော်ရုံး။

- (၃) လက်ကားရောင်းဝယ်ရေးလုပ်ငန်းကို အဓိကလုပ်ကိုင်သော လုပ်ငန်းတစ်ခုဖြစ်လျှင် အမြဲတမ်းဝန်ထမ်း ၆၀ ဦးအထိရှိသော သို့မဟုတ် လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ **ကျပ်သန်း ၁၀၀** အထက်မှ **ကျပ်သန်း ၃၀၀** အထိရှိသောလုပ်ငန်း။
- (၄) လက်လီရောင်းဝယ်ရေးလုပ်ငန်းကို အဓိကလုပ်ကိုင်သောလုပ်ငန်းတစ်ခုဖြစ်လျှင် အမြဲတမ်း ဝန်ထမ်း ၆၀ ဦးအထိရှိသော သို့မဟုတ် လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ **ကျပ်သန်း ၅၀** အထက်မှ **ကျပ်သန်း ၁၀၀** အထိရှိသောလုပ်ငန်း။
- (၅) ဝန်ဆောင်မှုပေးသည့်လုပ်ငန်းကို အဓိကလုပ်ကိုင်သော လုပ်ငန်းတစ်ခုဖြစ်လျှင် အမြဲတမ်း ဝန်ထမ်း ၁၀၀ ဦးအထိရှိသော သို့မဟုတ် လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ **ကျပ်သန်း ၁၀၀** အထက်မှ **ကျပ်သန်း ၂၀၀** အထိရှိသောလုပ်ငန်း။
- (၆) အထက်အပိုင်းခွဲငယ် ၁၊ ၂၊ ၃၊ ၄ နှင့် ၅ တို့မှအပ အခြားလုပ်ငန်းတစ်ခုဖြစ်လျှင် အမြဲတမ်း ဝန်ထမ်း ၆၀ ဦးအထိရှိသော သို့မဟုတ် လွန်ခဲ့သောနှစ်၏ တစ်နှစ်ဝင်ငွေ **ကျပ်သန်း ၅၀** အထက်မှ **ကျပ်သန်း ၁၀၀** အထိရှိသောလုပ်ငန်း။
- (ဂ) **လုပ်ငန်းဆောင်ရွက်သူ**ဆိုသည်မှာ အသေးစားစီးပွားရေးလုပ်ငန်း သို့မဟုတ် အလတ်စားစီးပွားရေး လုပ်ငန်း သို့မဟုတ် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းနှစ်ရပ်လုံးကို လုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းလုပ်ဆောင်သူ သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းကို ဆိုသည်။
- (ဃ) **စီးပွားရေးလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့**ဆိုသည်မှာ သက်ဆိုင်သည့် တည်ဆဲဥပဒေများအရ မှတ်ပုံ တင်ထားသည့် လုပ်ငန်းဆောင်ရွက်သူများ၏ အကျိုးအမြတ်မယူသောအသင်းအဖွဲ့၊ ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသောအဖွဲ့အစည်း၊ တစ်ဆင့်ခံအဖွဲ့အစည်းနှင့် အဖွဲ့ခွဲတစ်ခုခုကို ဆိုသည်။
- (င) **ဗဟိုကော်မတီ**ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းထားသော အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ဆိုသည်။
- (စ) **လုပ်ငန်းကော်မတီ**ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းထားသော အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီကို ဆိုသည်။
- (ဆ) **အေဂျင်စီ**ဆိုသည်မှာ ဤဥပဒေအရ ဗဟိုကော်မတီက ဖွဲ့စည်းထားသော အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီကို ဆိုသည်။
- (ဇ) **အကြံပေးအဖွဲ့**ဆိုသည်မှာ ဤဥပဒေအရ ဗဟိုကော်မတီ၏ခွင့်ပြုချက်ဖြင့် လုပ်ငန်းကော်မတီက ဖွဲ့စည်းသည့် ပြည်တွင်းနှင့်ပြည်ပတို့မှ ကျွမ်းကျင်သူပညာရှင်များ ပါဝင်သော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအကြံပေးအဖွဲ့ကို ဆိုသည်။
- (ဈ) **အေဂျင်စီရုံးခွဲများ**ဆိုသည်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ သို့မဟုတ် ပြည်ထောင်စုနယ်မြေတို့တွင် ဗဟို ကော်မတီနှင့် လုပ်ငန်းကော်မတီတို့၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသောရုံးခွဲများကို ဆိုသည်။
- (ည) **ရန်ပုံငွေ**ဆိုသည်မှာ ဤဥပဒေအရ ထူထောင်ထားသော အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေကို ဆိုသည်။
- (ဋ) **ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့**ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ဤဥပဒေနှင့် အညီ ဗဟိုကော်မတီက ဖွဲ့စည်းပေးထားသည့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို စီမံခန့်ခွဲသည့်အဖွဲ့ကို ဆိုသည်။

- (၄) တာဝန်ခံဝန်ကြီးဌာနဆိုသည်မှာ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ရာတွင် အဓိကတာဝန်ယူဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ပေးအပ်သည့် ဝန်ကြီးဌာနကို ဆိုသည်။
- (၅) သက်ဆိုင်ရာဝန်ကြီးဌာနများဆိုသည်မှာ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ရာတွင် ဆက်စပ်ပါဝင်နေသော ဝန်ကြီးဌာနများကို ဆိုသည်။
- (၆) ဘဏ်ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း ပြည်ထောင်စုအစိုးရက ခွင့်ပြုသော ဘဏ်တစ်ခုခုကို ဆိုသည်။
- (က) ဆန်းသစ်အသုံးပြုမှုဆိုသည်မှာ ဈေးကွက်ဝင် ပိုမိုအသုံးတည့်သောနည်းပညာ၊ ထုတ်ကုန်ပစ္စည်းများ၊ ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုနှင့်ဖွဲ့စည်းဆောင်ရွက်မှုများကို ဆိုသည်။

အခန်း (၂)

ရည်ရွယ်ချက်

- ၃။ ဤဥပဒေ၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -
- (က) နိုင်ငံအဝန်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်၊
- (ခ) အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရန်၊
- (ဂ) ဝင်ငွေအသစ်များ ရရှိစေရန်၊
- (ဃ) လူနေမှုအဆင့်အတန်း တိုးတက်စေရန်၊
- (င) စီးပွားရေးနှင့်ဆက်စပ်သည့် သတင်းအချက်အလက်၊ နည်းပညာအထောက်အကူပြုဝန်ဆောင်မှုများ၊ ငွေကြေးပံ့ပိုးမှုများ လွယ်ကူစွာရရှိနိုင်စေရန်၊
- (စ) ပြည်တွင်းပြည်ပဈေးကွက်များသို့ လက်လှမ်းမီစေရန်၊
- (ဆ) ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် တိုးတက်ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ရပ်ကို ဖော်ဆောင်ပေးရန်။

အခန်း (၃)

အခြေခံမူများ

- ၄။ ဤဥပဒေ၏အခြေခံမူများမှာ အောက်ပါအတိုင်းဖြစ်သည် -
- (က) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရန်အတွက်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများ၏ အဟန့်အတားများကို လျှော့ချရန်အတွက်လည်းကောင်း၊ စွန့်ဦးတီထွင်မှု၊ ဆန်းသစ်အသုံးပြုမှု၊ ဈေးကွက်ဦးစားပေးလုပ်ငန်းခွင် အသက်မွေးဝမ်းကျောင်းပညာရေးနှင့် သင်တန်းများ၊ သင့်လျော်သည့် ဘဏ္ဍာရေးဆိုင်ရာယန္တရားများကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လည်းကောင်း လိုအပ်သည့် ဥပဒေရေးရာနှင့် စီမံခန့်ခွဲရေးမူဘောင်ကို ချမှတ်ပေးခြင်း။
- (ခ) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်များတွင်ပါ နိုင်ငံတကာစံချိန်စံညွှန်းမီ အရည်အသွေးရှိသောထုတ်ကုန်များ၊ ဝန်ဆောင်မှုများဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ ယှဉ်ပြိုင်နိုင်စွမ်းရည်နှင့် ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးခြင်း။

- (ဂ) မှတ်ပုံတင်ရသေးသော စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ မှတ်ပုံတင်ရန် တိုက်တွန်းအားပေးခြင်း။
- (ဃ) အသစ်စတင်မည့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို သတင်းအချက်အလက်နည်းပညာ၊ သင်တန်းနှင့် ငွေကြေးရရှိစေရန် အထောက်အကူပေးခြင်း။
- (င) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏ စီးပွားရေး၊ လူမှုရေးနှင့်သဘာဝပတ်ဝန်းကျင်စဉ်ဆက်မပြတ်တိုးတက်ရေးနှင့် အရင်းအမြစ်လုံလောက်စွာရရှိရေးတို့ကို တိုးမြှင့်ပေးခြင်း။
- (စ) စီးပွားရေးလုပ်ငန်းရှင်များအား ဆန်းသစ်တီထွင်သည့်ကုန်စည်များနှင့် ဝန်ဆောင်မှုများထုတ်လုပ်ရန်နှင့် ကုန်ထုတ်လုပ်မှုစွမ်းရည် တိုးတက်ရန်တို့အတွက် ကုန်ထုတ်လုပ်ငန်းနှင့် ဖြန့်ဝေမှုတို့တွင် ခေတ်မီနည်းပညာနှင့် အထောက်အကူပြုပစ္စည်းများကို လိုက်လျောညီထွေအသုံးပြုရန်နှင့် အတူယူရန်အတွက် အားပေးတိုက်တွန်းခြင်း။
- (ဆ) အလုပ်အကိုင်အခွင့်အလမ်းများနှင့် လူသားအရင်းအမြစ်တိုးတက်ရေးကို အားပေးခြင်း။
- (ဇ) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက်လုပ်ကိုင်ခြင်း။

အခန်း (၄)

ဗဟိုကော်မတီ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ

၅။ ပြည်ထောင်စုအစိုးရအဖွဲ့သည် -

- (က) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရန် ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ဤဥပဒေပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သော ပုဂ္ဂိုလ်အား ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ၊ အစိုးရဌာနနှင့်အသင်းအဖွဲ့များမှ သင့်လျော်သောပုဂ္ဂိုလ်များအား အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်စေလျက် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းရမည်။
- (ခ) ဗဟိုကော်မတီကို ဖွဲ့စည်းရာတွင် အဖွဲ့ဝင်များအနက်မှ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်၍ တာဝန်ပေးအပ်ရမည်။

၆။ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ -

- (က) နိုင်ငံတော်၏စီးပွားရေးအင်အားစုများတွင် အချိုးအစားအများဆုံးပါဝင်နေသည့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးမြှင့်တင်ခြင်း။
- (ခ) ငွေကြေးအကူအညီနှင့် နည်းပညာအကူအညီများရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ပေးခြင်း။
- (ဂ) ကျေးလက်ဒေသအထိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းဈေးကွက်များ ဖွံ့ဖြိုးရေးအားပေးမြှင့်တင်ခြင်း။
- (ဃ) ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုစီးပွားရေးလုပ်ငန်းများအတွက် ပုံမှန်ဈေးကွက်ချိတ်ဆက်ရေးလုပ်ငန်းများ ဖြစ်ထွန်းတိုးတက်လာစေရန် စီစဉ်ပေးခြင်း။
- (င) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ လေ့ကျင့်ပြုစုပျိုးထောင်ရေး စီစဉ်ပေးခြင်း။

- (စ) စွမ်းအင်ချွေတာသုံးစွဲရေးနည်းပညာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနည်းပညာများ အသုံးပြုရေး အတွက် လမ်းညွှန်ပံ့ပိုးပေးခြင်း။
- (ဆ) တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာနှင့် စက်ကိရိယာများ အသုံးပြုရေး အတွက် လိုအပ်သည်များ ပံ့ပိုးပေးခြင်း။
- (ဇ) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအကြံပေးအဖွဲ့ ဖွဲ့စည်းရေးကို ခွင့်ပြုပေးခြင်း။

အခန်း (၅)

လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ

- ၇။ ဗဟိုကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် -
 - (က) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရေးအတွက် နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သောပုဂ္ဂိုလ်အား ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အစိုးရဌာနနှင့် အသင်းအဖွဲ့များမှ သင့်လျော်သော ပုဂ္ဂိုလ်များအား အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်စေလျက် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းရမည်။
 - (ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းထားသော အဖွဲ့ဝင်များအနက်မှ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး တို့ကို သတ်မှတ်၍ တာဝန်ပေးအပ်ရမည်။
- ၈။ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်း တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
 - (က) တာဝန်ခံဝန်ကြီးဌာနမှရေးဆွဲသော နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို စိစစ်၍ ဗဟို ကော်မတီသို့ တင်ပြခြင်း။
 - (ခ) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ အားပေးမြှင့်တင်ဆောင်ရွက်နိုင်ရန် လိုအပ်သော သတင်းအချက်အလက်များ စုဆောင်းသုံးသပ်တင်ပြခြင်း။
 - (ဂ) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများတွင် အဟန့်အတားဖြစ်နေသောကိစ္စရပ်များအား ဖြေရှင်းပေးခြင်း။
 - (ဃ) ဈေးကွက်များသို့ ကျယ်ပြန့်စွာချိတ်ဆက်နိုင်ရေး၊ ဈေးကွက်ဖွံ့ဖြိုးရေး အားပေးဆောင်ရွက်ခြင်း။
 - (င) ကျွမ်းကျင်လုပ်သားများ ပြည့်စုံလုံလောက်မှုရှိစေရေး လေ့ကျင့်ပျိုးထောင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း။
 - (စ) နည်းပညာလိုအပ်ချက်အတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက်၍ ပညာပေး မြှင့်တင်ခြင်း။
 - (ဆ) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်နှင့် အသေးစားငွေချေး လုပ်ငန်း ဖွံ့ဖြိုးအောင်ဆောင်ရွက်ပေးခြင်း။
 - (ဇ) နည်းပညာနှင့်စီးပွားရေးဆိုင်ရာအကြံပြုချက်များ ရယူဖြန့်ဖြူးနိုင်ရန် ပြည်တွင်း/ပြည်ပ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း။
 - (ဈ) အစိုးရဝန်ကြီးဌာနများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများရှိ နည်းပညာဆိုင်ရာသုတေသန ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။

အခန်း (၆)

အေဂျင်စီ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ

၉။ ဗဟိုကော်မတီသည် တာဝန်ခံဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စေပြီး သက်ဆိုင်ရာအခြားဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်သည့် အေဂျင်စီတစ်ရပ်ကို ဖွဲ့စည်းရမည်။

၁၀။ အေဂျင်စီ၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

- (က) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။
- (ခ) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်ရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်ချက်များအပေါ် နှစ်ပတ်လည်တိုးတက်မှုအစီရင်ခံစာကို လုပ်ငန်းကော်မတီမှတစ်ဆင့် ဗဟိုကော်မတီသို့ တင်သွင်းခြင်း။
- (ဂ) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ရာတွင် လုပ်ငန်းသဘာဝအလိုက် လက်ရှိတွေ့ကြုံနေရသော အားနည်းချက်များနှင့် ကွာဟချက်များကို လျော့နည်းစေခြင်း။
- (ဃ) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအား မှတ်ပုံတင်ခြင်း၊ လိုင်စင်ထုတ်ပေးခြင်းနှင့် အခြားဝန်ဆောင်မှုများပေးရန်တို့အတွက် စီးပွားရေးလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အေဂျင်စီရုံးခွဲများက စီမံခန့်ခွဲသောတစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့် ဒေသဆိုင်ရာဌာနများ ထူထောင်ခြင်း။
- (င) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများနှင့်သက်ဆိုင်သော ဥပဒေများနှင့် နည်းဥပဒေ များကို သိရှိနိုင်ရေးအတွက် အထောက်အကူပေးခြင်း။
- (စ) အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများပေးခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆွေးနွေးတိုင်ပင် ခြင်းနှင့် အကြံဉာဏ်ပေးခြင်း။
- (ဆ) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ တည်ထောင်နိုင်ရန်အတွက် လိုအပ်သော ကူညီမှုများပေးခြင်း။
- (ဇ) သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ ဘဏ်များနှင့်ပူးပေါင်းလျက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ငွေကြေးထောက်ပံ့မှုတိုးမြှင့်ရရှိစေရန် ငွေကြေးမဟုတ်သော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခြင်း။
- (ဈ) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးကွန်ရက်များ တည်ထောင်နိုင်ရန် အားပေးခြင်း။
- (ည) တီထွင်ကြံဆမှုနှင့် ဈေးကွက်တိုးတက်ရေးကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် အောင်မြင်သည့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၊ ကိစ္စရပ်များကို သတ်မှတ်ပြဌာန်းရန်နှင့် တိုးမြှင့် နိုင်ရန် ယှဉ်ပြိုင်မှုများနှင့်ပြပွဲများ ကျင်းပခြင်း။
- (ဋ) အစိုးရ၏တင်ဒါများတွင် ပါဝင်နိုင်ရန် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို ကူညီ ပေးခြင်း။
- (ဌ) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်သော အငြင်းပွားမှုများကို အကြံ ပေးခြင်း၊ ညှိနှိုင်းဖျန်ဖြေပေးခြင်းနှင့် ခုံသမာဓိနည်းဖြင့် ဖြေရှင်းနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း။
- (ဍ) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် ကိန်းဂဏန်းဆိုင်ရာစာရင်း များကို ကောက်ယူခြင်း၊ အဆင့်ဆင့်စစ်ဆေးခြင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အထောက်အကူ ပေးခြင်း။

- (ပ) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီများ၊ စီးပွားရေးအသင်းအဖွဲ့များ၊ ပြည်တွင်းနှင့်အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း။
- (ဏ) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုးတက်ရေးနည်းလမ်းများ အကောင်အထည်ဖော်ရန်အတွက် ငွေကြေးအဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ အကြံဉာဏ်ရယူခြင်း။
- (တ) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းအမျိုးအစားမှ ပြောင်းလဲဖြစ်ပေါ်လာပြီး နောက် ၃ နှစ်အထိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း၏ အဆင့်အတန်းကို ထိန်းသိမ်းထားရှိခြင်း။

အခန်း (၇)

အကြံပေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ

၁၁။ လုပ်ငန်းကော်မတီသည် ဗဟိုကော်မတီ၏ခွင့်ပြုချက်ဖြင့် ပြည်တွင်းပြည်ပမှ ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် ပုဂ္ဂလိကကဏ္ဍမှကိုယ်စားလှယ်များ အထူးသဖြင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များဖြင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအကြံပေးအဖွဲ့ကို ဖွဲ့စည်းရမည်။

၁၂။ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအကြံပေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

- (က) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုးမြှင့်ရေးတို့အတွက် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် အေဂျင်စီတို့အား လိုအပ်သောအကြံဉာဏ်များ ပေးခြင်း။
- (ခ) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို လေ့လာသုံးသပ်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ကို ရေးဆွဲချမှတ်ရန်နှင့်မူဝါဒများ ရေးဆွဲသတ်မှတ်ရန်တို့အတွက် ဦးတည်ဆောင်ရွက်ခြင်းနှင့် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို လုပ်ငန်းကော်မတီမှတစ်ဆင့် ဗဟိုကော်မတီသို့ တင်ပြခြင်း။
- (ဂ) ဥပဒေ၏ရည်မှန်းချက်များနှင့် အခြေခံမူများကို အကောင်အထည်ဖော်ရန် အကြံပေးခြင်း။

အခန်း (၈)

အေဂျင်စီရုံးခွဲများ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ

၁၃။ အေဂျင်စီသည် အေဂျင်စီရုံးခွဲများတစ်ခုစီတွင် သက်ဆိုင်ရာတစ်နေရာတည်း၌ ဝန်ဆောင်မှုဗဟိုဌာနမှတစ်ဆင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို လွှမ်းခြုံဖြည့်ဆည်းပေးနိုင်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ပြည်ထောင်စုနယ်မြေတို့တွင် အေဂျင်စီရုံးခွဲများကို ဖွဲ့စည်းရမည်။ ဤဥပဒေအရ တစ်နေရာတည်းတွင် ခွင့်ပြုမိန့်များကို လျှောက်ထားရယူနိုင်ခြင်း၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် မှတ်ပုံတင်နိုင်ခြင်းတို့ ဆောင်ရွက်ရန်အတွက် အေဂျင်စီက ဖွဲ့စည်းထားသည့်ရုံးများ ဖြစ်သည်။

၁၄။ အေဂျင်စီရုံးခွဲများ၏လုပ်ငန်းတာဝန်များကို အေဂျင်စီမှ သတ်မှတ်ရမည်။

အခန်း (၉)**စီးပွားရေးလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များ၏အခန်းကဏ္ဍ**

၁၅။ စီးပွားရေးလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များသည် ဤဥပဒေ၏အခြေခံမူဝါဒများကို လိုက်နာဆောင်ရွက်နိုင်စေရန် ဗဟိုကော်မတီ၊ အခြားဆက်စပ်သည့်အဖွဲ့အစည်းများနှင့် နီးကပ်စွာလုပ်ကိုင်ဆောင်ရွက်ရမည်။

၁၆။ စီးပွားရေးလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များသည် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကြီးထွားလာစေရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယင်းတို့၏စီးပွားရေးအဆင့်အတန်း တိုးတက်ဖြစ်ထွန်းလာစေရေးတို့အတွက် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်ရမည်။

၁၇။ စီးပွားရေးလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များ၏အဖွဲ့ဝင်များသည် အေဂျင်စီနှင့်ပူးပေါင်းလျက် အပြန်အလှန်အာမခံသည့် ရန်ပုံငွေများကို သီးခြားဖြစ်စေ၊ ပူးပေါင်း၍ဖြစ်စေ ထူထောင်နိုင်သည်။

အခန်း (၁၀)**လုပ်ငန်းဆောင်ရွက်သူများ၏တာဝန်နှင့်အခွင့်အရေးများ**

၁၈။ လုပ်ငန်းဆောင်ရွက်သူများ၏ တာဝန်နှင့်အခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်သည် -

- (က) မှန်ကန်သည့်အချက်အလက်များကို တင်ပြ၍ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို မှတ်ပုံတင်ခြင်း။
- (ခ) စီးပွားရေး သို့မဟုတ် လူမှုပတ်ဝန်းကျင်ပြောင်းလဲဖြစ်ပေါ်မှုများကို တုံ့ပြန်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စီမံခန့်ခွဲမှုပုံစံနှင့် တိုးတက်သောနည်းပညာများကို လွတ်လပ်စွာပြောင်းလဲဆောင်ရွက်ခြင်း။
- (ဂ) ဤဥပဒေပါ အခွင့်အရေးများကို ရရှိခံစားနိုင်ရန် ဤဥပဒေကို လိုက်နာခြင်း။
- (ဃ) ဥပဒေအရ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအဖြစ် အကျုံးဝင်သည့် မတည်ရင်းနှီးငွေနှင့် လုပ်သားဦးရေသတ်မှတ်ချက်တစ်ရပ်ရပ်နှင့် မကိုက်ညီတော့သည့်အခါ လုပ်ငန်းဆောင်ရွက်သူက အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း မှတ်ပုံတင်လက်မှတ်ကို ပြန်လည်အပ်နှံခြင်း သို့မဟုတ် ပြောင်းလဲမှတ်ပုံတင်ခြင်း။
- (င) ဤဥပဒေနှင့်အညီ ရရှိသည့် အခွင့်အရေးနှင့် ဝန်ဆောင်မှုများကို ရရှိရန် အေဂျင်စီရုံးခွဲများကို လျှောက်ထားခြင်း။
- (စ) နစ်နာမှုများနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်ရန်အတွက် အေဂျင်စီသို့ ရုံးခွဲမှတစ်ဆင့်တင်ပြခြင်း။

အခန်း (၁၁)**အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ မှတ်ပုံတင်ခြင်း**

၁၉။ ဤဥပဒေအရ ခွင့်ပြုထားသည့် အခွင့်အရေးများကို ရရှိခံစားလိုသော အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများသည် ဤဥပဒေအရ မှတ်ပုံတင်ရမည်။

၂၀။ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများသည် အေဂျင်စီရုံးခွဲများ၏တစ်နေရာတည်း ဝန်ဆောင်မှုဗဟိုဌာနမှတစ်ဆင့် စီးပွားရေးလုပ်ငန်းအတွက် မှတ်ပုံတင်ခြင်း၊ စီးပွားရေးလုပ်ငန်းလိုင်စင်ထုတ်ယူခြင်းနှင့် လုပ်ငန်းအဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သောထောက်ခံချက်များ လျှောက်ထားနိုင်သည်။

၂၁။ အေဂျင်စီရုံးခွဲများသည် ဤဥပဒေနှင့်အညီ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ မှတ်ပုံတင်ခြင်းကို လက်ခံရမည်။ အသီးသီးသော ဒေသဆိုင်ရာအေဂျင်စီရုံးခွဲများသည် လွယ်ကူသည့် မှတ်ပုံတင်ခြင်းလုပ်ငန်းအဆင့်ဆင့်အတွက် ရွှေ့ပြောင်းနိုင်သော မှတ်ပုံတင်ခြင်းဝန်ဆောင်မှုများနှင့် အွန်လိုင်း မှတ်ပုံတင်ခြင်းဝန်ဆောင်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးရမည်။

၂၂။ အောက်ပါ အကြောင်းအရာတစ်ရပ်ရပ် ပေါ်ပေါက်သည့်အခါ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းအဖြစ် မှတ်ပုံတင်ခြင်းမှ ပျက်ပြယ်သည် -

- (က) လုပ်ငန်းဆောင်ရွက်သူက မှတ်ပုံတင်လက်မှတ်ကို ပြန်လည်အပ်နှံခြင်း။
- (ခ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ လုပ်ငန်းရပ်စဲခံရခြင်း။
- (ဂ) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ထက် ကျော်လွန်၍ စီးပွားရေးလုပ်ငန်းများ ပြောင်းလဲဖြစ်ပေါ်မှုသည် ကန့်သတ်ကာလ ၃ နှစ်ထက် ကျော်လွန်ခြင်း။

အခန်း (၁၂)

ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ

၂၃။ ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ဗဟိုကော်မတီသည် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ တိုးတက်ရေးအတွက် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ကို သင့်လျော်သောပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်။

၂၄။ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့သည် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေတစ်ရပ်ကို ထူထောင်၍ နိုင်ငံတော်ပိုင်ဘဏ်တစ်ခုခုတွင်ဖြစ်စေ၊ သင့်လျော်စိတ်ချရသည့် ပုဂ္ဂလိက ဘဏ်တစ်ခုခုတွင်ဖြစ်စေ၊ တစ်ခုထက်ပိုသောဘဏ်များတွင် ခွဲဖြန့်၍ဖြစ်စေ အပ်နှံထားရှိရမည်။

၂၅။ ရန်ပုံငွေကို အောက်ပါငွေများဖြင့် မတည်ရမည် -

- (က) နိုင်ငံတော်မှမတည်ရင်းနှီးငွေ။
- (ခ) ပြည်တွင်းပြည်ပငွေကြေးအကူအညီဖြင့် အတိုးသက်သာသောချေးငွေ။
- (ဂ) ငွေချေးစာချုပ်များ ပြည်တွင်းပြည်ပတွင် ထုတ်ဝေရောင်းချခြင်း။
- (ဃ) ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံလိုသူများ၏ရင်းနှီးမြှုပ်နှံငွေ။

၂၆။ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

- (က) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်စဉ် နိုင်ငံတော် ဘတ်ဂျက်တွင် ထည့်သွင်းလျာထားရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တွက်ချက်တင်ပြခြင်း။
- (ခ) ငွေချေးစာချုပ်များ ပြည်တွင်းပြည်ပတွင် ထုတ်ဝေရောင်းချခြင်း။
- (ဂ) အဆိုပါထုတ်ဝေရောင်းချထားသော ငွေချေးစာချုပ်များအတွက် အတိုးနှင့်အရင်းကို ငွေချေး စာချုပ်စည်းကမ်းချက်များနှင့်အညီ ပေးဆပ်ခြင်း။
- (ဃ) ပြည်တွင်းပြည်ပဘဏ်များ၊ ငွေကြေးအဖွဲ့အစည်းများ ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများထံမှ အတိုး သက်သာသော ချေးငွေများရယူခြင်းနှင့် အဆိုပါချေးငွေများအတွက် အတိုးနှင့်အရင်းများကို သက်ဆိုင်ရာစည်းကမ်းများနှင့်အညီ ပေးဆပ်ခြင်း။
- (င) ပြည်တွင်းပြည်ပအဖွဲ့အစည်းများထံမှ အတိုးမဲ့ငွေကြေးအကူအညီများ ရယူခြင်း။
- (စ) မိမိရန်ပုံငွေတိုးပွားရန် သင့်လျော်သောရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ခြင်း။

- (ဆ) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများသို့ တိုက်ရိုက်ဖြစ်စေ၊ ကြားခံအဖွဲ့အစည်းတစ်ခုခုမှတစ်ဆင့်ဖြစ်စေ၊ အတိုးနှုန်းမဲ့ဖြင့်ဖြစ်စေ သက်သာသောအတိုးနှုန်းဖြင့်ဖြစ်စေ ငွေချေးခြင်း။
- (ဇ) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးကိစ္စများတွင် ငွေကြေးကျခံခြင်း။
- (ဈ) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို ငွေထုတ်ချေးရာတွင် အထောက်အကူပြုစေရေးအတွက် ချေးငွေသတင်းဌာန (ခရက်ဒစ်ဗျူရို) ကို မိမိကိုယ်တိုင်ဖြစ်စေ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ဖြစ်စေ ထူထောင်ခြင်း။
- (ည) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို ငွေထုတ်ချေးရာတွင် ဆုံးရှုံးမှုကို ကာကွယ်နိုင်ရန်အတွက် ချေးငွေအာမခံကော်ပိုရေးရှင်းကို မိမိကိုယ်တိုင်ဖြစ်စေ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ဖြစ်စေ ထူထောင်၍ ချေးငွေအာမခံရရှိစေရန် ဆောင်ရွက်ပေးခြင်း။
- (ဋ) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် ဘဏ်၊ အများပိုင်ကုမ္ပဏီ၊ ငွေရေးကြေးရေးကုမ္ပဏီ၊ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၊ အသေးစားချေးငွေအဖွဲ့အစည်းစသည်တို့ကို ထူထောင်ခြင်း။
- (ဌ) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်သော ငွေကြေးဆိုင်ရာဝန်ဆောင်မှုများပေးခြင်း။
- (ဍ) ရန်ပုံငွေတိုးပွားလာစေရန် အခြားနည်းလမ်းများဖြင့် စီမံခန့်ခွဲခြင်း။

၂၇။ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့သည် အေဂျင်စီ၏စီမံခန့်ခွဲမှုအောက်တွင် ရှိရမည်။

၂၈။ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့သည် ငွေကြေးဆိုင်ရာကိစ္စရပ်များကို ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းတိုင်ပင်၍သာ ဆောင်ရွက်ရမည်။

အခန်း (၁၃)
တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသောစနစ်

၂၉။ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများသည် တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသောစနစ်အား ဆောင်ရွက်နိုင်စွမ်းရှိသောဝန်ထမ်းများကို လုပ်ပိုင်ခွင့် အခွင့်အာဏာများပေးအပ်၍ အေဂျင်စီနှင့် အေဂျင်စီရုံးခွဲများတွင် ပူးတွဲတာဝန်ပေးရမည်။

၃၀။ တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသောစနစ်အား အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဝန်ထမ်းများသည် အေဂျင်စီ၏တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိရမည်။

အခန်း (၁၄)
အထွေထွေ

၃၁။ ဗဟိုကော်မတီသည် ဤဥပဒေမပြဋ္ဌာန်းမီ ဖွဲ့စည်းထားသော အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များကို ဆက်ခံဆောင်ရွက်ရမည်။

၃၂။ လုပ်ငန်းကော်မတီသည် ဤဥပဒေမပြဋ္ဌာန်းမီ ဖွဲ့စည်းထားသော အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို ဆက်ခံဆောင်ရွက်ရမည်။

၃၃။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်စေရန် တာဝန်ခံဝန်ကြီးဌာနသည် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ အေဂျင်စီ၊ အေဂျင်စီရုံးခွဲ၊ အကြံပေးအဖွဲ့၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့တို့၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည့်အပြင် ကုန်ကျစရိတ်များကို ကျခံရမည်။

၃၄။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် -

(က) ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် တာဝန်ခံဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်နိုင်သည်။

(ခ) ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် အေဂျင်စီသည် လိုအပ်သော လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

၃၅။ ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၂၂/ ၉၀) နှင့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၁၄/၂၀၁၁) တို့ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

လွှတ်တော်ရုံး

အမိန့်ကြော်ငြာစာအမှတ် (၁၄/၂၀၁၄)

နေပြည်တော်၊ ၁၃၇၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက်

(၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်)

မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ ထုတ်ပြန်ကြေညာခြင်း

နိုင်ငံတော်သမ္မတက အတည်ပြုလက်မှတ်ရေးထိုးသော ၂၀၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ (၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁။) အား ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၁ အရ ထုတ်ပြန်ကြေညာအပ်ပါသည်။

(ပုံ) ကျော်စိုး၊

ညွှန်ကြားရေးမှူးချုပ်၊

လွှတ်တော်ရုံး။

၂၀၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ

(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁။)

၁၃၇၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက်

(၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်၊ သက်ဆိုင်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို ၂၀၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေသည် အထူးစီးပွားရေးဇုန်အားလုံးနှင့် သက်ဆိုင်စေရမည်။

၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် -

- (က) **နိုင်ငံတော်**ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။
- (ခ) **ပြည်ထောင်စုအစိုးရအဖွဲ့**ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆိုသည်။
- (ဂ) **အထူးစီးပွားရေးဇုန်**ဆိုသည်မှာ ဗဟိုအဖွဲ့က ဤဥပဒေအရ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ အထူးစီးပွားရေးဇုန်အဖြစ် နယ်နိမိတ်ပိုင်းခြား သတ်မှတ်တည်ထောင်သည့်ဇုန်ကို ဆိုသည်။
- (ဃ) **အခြေခံအဆောက်အအုံများ**ဆိုသည်မှာ အထူးစီးပွားရေးဇုန်နှင့်ဆက်စပ်သည့် လျှပ်စစ်ဓာတ်အားပေးဝေရေ၊ ရေပေးဝေရေ၊ ရေဆိုးသန့်စင်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကားလမ်း၊ ရထားလမ်း၊ ဆိပ်ကမ်း၊ လေဆိပ်၊ ဆက်သွယ်ရေးကွန်ရက် စသည့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အခြေခံလိုအပ်ချက်များနှင့် ကွန်ပျူတာအစီအစဉ်များ၊ လုပ်ငန်းများ လွယ်ကူထိရောက်စေရေးအတွက် ဆောင်ရွက်ပေးနိုင်သည့် စီမံခန့်ခွဲမှုဆိုင်ရာအစီအစဉ်များ စသည့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာမဟုတ်သည့် အခြေခံလိုအပ်ချက်များကို ဆိုသည်။
- (င) **ရင်းနှီးတည်ဆောက်သူ**ဆိုသည်မှာ အထူးစီးပွားရေးဇုန် ထူထောင်တည်ဆောက်သည့်လုပ်ငန်း၊ အထူးစီးပွားရေးဇုန်အတွင်း အခြေခံအဆောက်အအုံများ တည်ဆောက်သည့်လုပ်ငန်းနှင့် လုပ်ငန်းလည်ပတ်ခြင်း သို့မဟုတ် မွမ်းမံထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းများကို ဤဥပဒေပါပြဋ္ဌာန်းချက်များ၊ ဤဥပဒေအရ ထုတ်ပြန်သောနည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိစ္စရပ်တစ်ခုချင်းအလိုက် တာဝန်ယူဆောင်ရွက်ရန် သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ခွင့်ပြုချက်အရ ဆောင်ရွက်သည့် ကုမ္ပဏီ၊ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။
- (စ) **ရင်းနှီးမြှုပ်နှံသူ**ဆိုသည်မှာ အထူးစီးပွားရေးဇုန်အတွင်း သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ခွင့်ပြုသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို ကိစ္စရပ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်သည့် နိုင်ငံသားကိုသော်လည်းကောင်း၊ နိုင်ငံခြားသားကိုသော်လည်းကောင်း၊ ဖက်စပ်လုပ်ငန်းထူထောင်သည့် နိုင်ငံသားနှင့် နိုင်ငံခြားသားတို့ကိုလည်းကောင်း ဆိုသည်။
- (ဆ) **နိုင်ငံသား**ဆိုရာတွင် ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူတို့လည်း ပါဝင်သည်။ ဤဥပဒေအလို့ငှာ ယင်းစကားရပ်တွင် နိုင်ငံသားများဖြင့်သာ ဖွဲ့စည်းထားသော စီးပွားရေးအဖွဲ့အစည်းလည်း ပါဝင်သည်။
- (ဇ) **နိုင်ငံခြားသား**ဆိုသည်မှာ နိုင်ငံသားမဟုတ်သူကို ဆိုသည်။ ဤဥပဒေအလို့ငှာ ယင်းစကားရပ်တွင် နိုင်ငံခြားသားများ ပါဝင်ဖွဲ့စည်းထားသော စီးပွားရေးအဖွဲ့အစည်းလည်း ပါဝင်သည်။
- (ဈ) **ကင်းလွတ်ဇုန်**ဆိုသည်မှာ အထူးစီးပွားရေးဇုန်အတွင်း တည်ရှိသည့် ကုန်စည်များ၊ ယင်းဇုန်အတွင်းသို့ တင်သွင်းသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ အကောက်ခွန်နှင့် အခြားအခွန်အခများ ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ရှိပြီး သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် အကောက်ခွန်ဦးစီးဌာနတို့ ညှိနှိုင်းသတ်မှတ်သည့် နိုင်ငံတော်၏ပြင်ပတွင်ရှိသည်ဟု မှတ်ယူရမည့် နယ်မြေကို ဆိုသည်။ ယင်းစကားရပ်တွင် ကင်းလွတ်ဇုန်လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုနယ်မြေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနေရာနှင့် အပြည်ပြည်ဆိုင်ရာ လက်ကားရောင်းဝယ်ဖောက်ကားသည့် နေရာတို့လည်း ပါဝင်သည်။
- (ည) **လုပ်ငန်းမြှင့်တင်ရေးဇုန်**ဆိုသည်မှာ အထူးစီးပွားရေးဇုန်အတွင်း တည်ရှိသည့် ပြည်တွင်း အကောက်ခွန်နယ်မြေနှင့် ကင်းလွတ်ဇုန်လုပ်ငန်းမဟုတ်သော အခြားလုပ်ငန်းများကို ဆိုသည်။

- (၄) ကင်းလွတ်ငြိမ်းချမ်းရေးလုပ်ငန်းဆိုသည်မှာ ကင်းလွတ်ငြိမ်းချမ်းရေး သို့မဟုတ် လုပ်ငန်းမြှင့်တင်ရေးဟူ၍ သီးခြား သတ်မှတ်ခြင်းမရှိသည့် အထူးစီးပွားရေးဇုန်အတွင်း တည်ရှိပြီး ကင်းလွတ်ငြိမ်းချမ်းရေးအတွင်းရှိ စက်ရုံ လုပ်ငန်းများနည်းတူ ခံစားခွင့်များရရှိသည့် ပို့ကုန်အခြေပြုလုပ်ငန်းနှင့် ကင်းလွတ်ငြိမ်းချမ်းရေးအတွင်းရှိ လုပ်ငန်းများကို ဆိုသည်။
- (၅) အခြားလုပ်ငန်းဆိုသည်မှာ ကင်းလွတ်ငြိမ်းချမ်းရေး သို့မဟုတ် လုပ်ငန်းမြှင့်တင်ရေးဟူ၍ သီးခြား သတ်မှတ်ခြင်းမရှိသည့် အထူးစီးပွားရေးဇုန်အတွင်း တည်ရှိပြီး လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းရှိ စက်ရုံလုပ်ငန်းနည်းတူ ခံစားခွင့်များရရှိသည့်လုပ်ငန်းနှင့် လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းရှိ လုပ်ငန်းများကို ဆိုသည်။
- (၆) အခြားငြိမ်းချမ်းရေးဆိုသည်မှာ အဆင့်မြင့်နည်းပညာစက်မှုဇုန်၊ သတင်းအချက်အလက်နှင့်နည်းပညာဇုန်၊ ပို့ကုန်ပစ္စည်းထုတ်လုပ်မှုဇုန်၊ ဆိပ်ကမ်းနယ်မြေဇုန်၊ ထောက်ပံ့ရေးနှင့်သယ်ယူပို့ဆောင်ရေးဇုန်၊ သိပ္ပံနှင့်နည်းပညာသုတေသနဖွံ့ဖြိုးတိုးတက်ရေးဇုန်၊ ဝန်ဆောင်မှုလုပ်ငန်းဇုန်၊ တစ်ဆင့်ခံ ကုန်သွယ်မှုဇုန်များမှအပ ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့် ဇုန်များကို ဆိုသည်။
- (၇) ဗဟိုအဖွဲ့ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က ဤဥပဒေအရ ဖွဲ့စည်းသော မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ကို ဆိုသည်။
- (၈) ဗဟိုလုပ်ငန်းအဖွဲ့ဆိုသည်မှာ ဗဟိုအဖွဲ့က ဤဥပဒေအရဖွဲ့စည်းသော မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ကို ဆိုသည်။
- (၉) စီမံခန့်ခွဲမှုကော်မတီဆိုသည်မှာ သက်ဆိုင်ရာအထူးစီးပွားရေးဇုန်တွင် စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ဤဥပဒေအရ ဖွဲ့စည်းသော အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကို ဆိုသည်။
- (၁၀) တာဝန်ခံဝန်ကြီးဌာနဆိုသည်မှာ ဤဥပဒေအရ လိုအပ်သော လုပ်ငန်းတာဝန်များကို တာဝန်ခံ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် ပြည်ထောင်စု ဝန်ကြီးဌာနကို ဆိုသည်။
- (၁၁) အခြေပစ္စည်းဆိုသည်မှာ မြေ၊ အဆောက်အအုံ၊ ယာဉ်၊ လုပ်ငန်းဆိုင်ရာ မတည်ပစ္စည်း၊ အစုရှယ်ယာ၊ ကတိဝန်ခံစာချုပ်တို့နှင့် ယင်းတို့ကဲ့သို့သော အလားတူစာချုပ်စာတမ်းများကို ဆိုသည်။
- (၁၂) အခြေပစ္စည်းမှမြတ်စွန်းငွေဆိုသည်မှာ အခြေပစ္စည်းကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်းနှင့် ငှားရမ်းခြင်းတို့ပြုလုပ်၍ ရရှိသောမြတ်စွန်းငွေကို ဆိုသည်။

အခန်း (၂)
ရည်ရွယ်ချက်များ

- ၄။ ဤဥပဒေ၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -
- (က) အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ အဓိကရည်မှန်းချက်များကို အထောက်အကူပြုရန်၊
 - (ခ) ပြည်သူအများ အလုပ်အကိုင်ရရှိစေရန်၊ ယင်းတို့၏လူနေမှုအဆင့်အတန်း မြှင့်မားစေရန်၊ ကုန်ထုတ်လုပ်မှု တိုးတက်မြှင့်မားပြီး ပြည်ပပို့ကုန်တိုးတက်စေရန်နှင့် နိုင်ငံခြားဝင်ငွေ တိုးတက် ရရှိစေရန်၊
 - (ဂ) နိုင်ငံတော်အတွင်း စက်မှုကဏ္ဍ၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် အားပေးခြင်း၊ မြှင့်တင်ခြင်းနှင့် ဆွဲဆောင်ခြင်းတို့ကို ဆောင်ရွက်ရန်၊

- (ဃ) နိုင်ငံတော်နှင့် အခြားနိုင်ငံများအကြား စက်မှုလုပ်ငန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း၊ ဝန်ဆောင်မှုနှင့် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်နှင့် နိုင်ငံသားများအား အသက်မွေးဝမ်းကျောင်း ပညာသင်ကြားနိုင်မည့် အခွင့်အလမ်းများ ရရှိစေရန်၊
- (င) ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အခြေခံကောင်းများ တည်ဆောက်ခြင်းဖြင့် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို အားပေးခြင်းနှင့် ဆွဲဆောင်ခြင်းပြုရန်၊
- (စ) အထူးစီးပွားရေးဇုန်တွင် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန်နှင့် အလုပ်အကိုင် သစ်များ ဖန်တီးပေးပြီး အထူးစီးပွားရေးဇုန်အတွင်းနှင့် ပတ်ဝန်းကျင်ရှိ စက်မှုလုပ်ငန်းများအကြား ရှေ့နောက်ချိတ်ဆက်ဆောင်ရွက်မှုများ ဖြစ်ပေါ်လာစေရန်။

အခန်း (၃)

ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ

၅။ ပြည်ထောင်စုအစိုးရအဖွဲ့သည် -

- (က) အထူးစီးပွားရေးဇုန် တည်ထောင်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ဤဥပဒေပါ လုပ်ငန်းတာဝန် များကို ဆောင်ရွက်ရန်သင့်လျော်သော ပုဂ္ဂိုလ်တစ်ဦးကို ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ သင့်လျော်သောပုဂ္ဂိုလ်များကို အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်စေလျက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ကို ဖွဲ့စည်းရမည်။

(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသော ဗဟိုအဖွဲ့ကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

(ဂ) ဗဟိုအဖွဲ့၏လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရမည်။

၆။ ဗဟိုအဖွဲ့၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

- (က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အထူးစီးပွားရေးဇုန်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် မူဝါဒချမှတ်ခြင်းနှင့် လိုအပ်သလိုညွှန်ကြားခြင်း၊

(ခ) နိုင်ငံတော်အတွင်း ရွေးချယ်သတ်မှတ်ထားသည့် နေရာဒေသများအား အထူးအဆင့်မြင့်စက်မှု လုပ်ငန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးကိုအခြေခံသော စက်မှုလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ ငွေရေးကြေးရေးဗဟို ဌာနနှင့် ပြည်ပပို့ရန်ဦးတည်သော စက်မှုလုပ်ငန်းဗဟိုဌာနများအဖြစ် ပြောင်းလဲထူထောင်ခြင်း၊

(ဂ) အထူးစီးပွားရေးဇုန် တည်ထောင်ရေးအတွက် အဆိုပြုချက်၊ သင့်လျော်သည့်နေရာ၊ လိုအပ်သည့် နယ်မြေဧရိယာ၊ အကျယ်အဝန်းနှင့် နယ်နိမိတ်ပိုင်းခြားသတ်မှတ်ချက်တို့ကို သက်ဆိုင်ရာ အစိုးရ ဌာန၊ အစိုးရအဖွဲ့အစည်းများ၏ သဘောထားရယူစိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ သဘောတူညီချက်ရယူခြင်း၊

(ဃ) ဗဟိုလုပ်ငန်းအဖွဲ့များနှင့် စီမံခန့်ခွဲမှုကော်မတီများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ဖွဲ့စည်းခြင်းနှင့် ယင်းတို့၏လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊

(င) အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးတို့အတွက် စီမံကိန်းနှင့် အစီအစဉ်များ ချမှတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် စောင့်ကြည့်ကြပ်မတ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် မူဘောင်များ သတ်မှတ်ခြင်း၊

(စ) စီမံခန့်ခွဲမှုကော်မတီက တင်ပြသည့် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို စိစစ်၍ အတည်ပြုချက်ပေးခြင်း။

- (ဆ) အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးပမာဏနှင့် လုပ်ငန်းအမျိုးအစားကို သတ်မှတ်နိုင်ခြင်း၊
- (ဇ) စီမံခန့်ခွဲမှုကော်မတီများ၏လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲခြင်း၊ အခါအားလျော်စွာ စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းပေးခြင်း၊
- (ဈ) ဤဥပဒေအရ စည်းကြပ်ကောက်ခံရမည့် အခွန်အခများ၊ မြေငှားရမ်းခနှင့်မြေအသုံးပြုခများကို ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် သတ်မှတ်ခြင်း၊ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ပေးခြင်း၊
- (ည) နိုင်ငံတော်တစ်ဝန်းလုံး ဖွံ့ဖြိုးတိုးတက်ရန်အလို့ငှာ ဤဥပဒေတွင် ပြဌာန်းထားသည့် အခွန်ကင်းလွတ်ခွင့်နှင့် အခွန်သက်သာခွင့်ကာလများထက် ပိုမိုသည့်ကာလကို ပြည်ထောင်စုအစိုးရအဖွဲ့၏အတည်ပြုချက်ဖြင့် တိုးမြှင့်ပေးနိုင်ခြင်း၊
- (ဋ) အထူးစီးပွားရေးဇုန်အတွင်း ရုံးလုပ်ငန်းများကို တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်းလျင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် လမ်းညွှန်ကြီးကြပ်ခြင်း၊
- (ဌ) အထူးစီးပွားရေးဇုန်တွင် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များဖြင့် အဖွဲ့များ ဖွဲ့စည်းခြင်း၊ ယင်းအဖွဲ့များ၏လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊
- (ဍ) ပုဒ်မခွဲ (၄) အရ ဖွဲ့စည်းသောအဖွဲ့များကို တိုက်ရိုက်ကြီးကြပ်ကွပ်ကဲရန် စီမံခန့်ခွဲမှုကော်မတီအား တာဝန်ပေးအပ်ခြင်း၊
- (ဎ) အထူးစီးပွားရေးဇုန်နှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ အခါအားလျော်စွာအစီရင်ခံတင်ပြခြင်း၊
- (ဏ) နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးအတွက် အထူးစီးပွားရေးဇုန်သစ်များ တည်ထောင်ခြင်းနှင့် လက်ရှိဆောင်ရွက်လျက်ရှိသော သင့်လျော်သည့်စက်မှုဇုန်များ၊ ထပ်မံထူထောင်သင့်သောစက်မှုဇုန်များကို သတ်မှတ်ထားသော အထူးစီးပွားရေးဇုန် အင်္ဂါရပ်ဖြည့်ညွှတ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူပြီး အထူးစီးပွားရေးဇုန်အဖြစ် မြှင့်တင်သတ်မှတ်ခြင်း၊
- (တ) ပြည်ထောင်စုအစိုးရအဖွဲ့က ပေးအပ်သည့် အထူးစီးပွားရေးဇုန်ဆိုင်ရာအခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

အခန်း (၄)

ဗဟိုလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်း၏လုပ်ငန်းတာဝန်များ

၇။ ဗဟိုအဖွဲ့သည် ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် -

- (က) အထူးစီးပွားရေးဇုန်ဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရေးအတွက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်။
- (ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးရမည်။
- (ဂ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသော ဗဟိုလုပ်ငန်းအဖွဲ့ကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

- ၈။ ဗဟိုလုပ်ငန်းအဖွဲ့၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -
- (က) စီမံခန့်ခွဲမှုကော်မတီ၊ ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူက တင်ပြသည့် အထူးစီးပွားရေးဇုန်တည်ဆောက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆိုင်ရာအဆိုပြုချက်များကို စိစစ်၍ ဗဟိုအဖွဲ့သို့ အကြံပြုတင်ပြခြင်း၊
 - (ခ) အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီမံခန့်ခွဲမှုကော်မတီက တင်ပြသည့် အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို စိစစ်ခြင်းနှင့် ဗဟိုအဖွဲ့သို့ အကြံပြုတင်ပြခြင်း၊
 - (ဂ) အထူးစီးပွားရေးဇုန်တွင် ဇုန်အမျိုးအစား၊ ဦးစားပေးလုပ်ငန်းများ၊ ဇုန်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းအမျိုးအစားတို့ကို သတ်မှတ်နိုင်ရေးအတွက် စိစစ်၍ ဗဟိုအဖွဲ့သို့ အကြံပြုတင်ပြခြင်း၊
 - (ဃ) နိုင်ငံတကာအထူးစီးပွားရေးဇုန်ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် အခြားဆောင်ရွက်သင့်သည့် အထူးစီးပွားရေးဇုန်များနှင့် နေရာဒေသတို့ကို လေ့လာ၍ ဗဟိုအဖွဲ့သို့ အကြံပြုတင်ပြခြင်း၊
 - (င) ဗဟိုအဖွဲ့၏ အတည်ပြုချက်ဖြင့် သက်ဆိုင်ရာအထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို သတ်မှတ်ချက်နှင့်အညီ လုပ်ကိုင်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေးခြင်း၊
 - (စ) အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ ဥပဒေဆိုင်ရာနှင့် အခြားကိစ္စရပ်များကို စိစစ်၍ ဗဟိုအဖွဲ့သို့ အကြံပြုတင်ပြခြင်း၊
 - (ဆ) လိုအပ်ပါက ဗဟိုလုပ်ငန်းအဖွဲ့အောက်တွင် သင့်လျော်သော အခြားလုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ခြင်း။

အခန်း (၅)

စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းခြင်းနှင့် ယင်း၏လုပ်ငန်းတာဝန်များ

- ၉။ ဗဟိုအဖွဲ့သည် -
- (က) ဤဥပဒေပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာအထူးစီးပွားရေးဇုန်အလိုက် စီမံခန့်ခွဲမှုကော်မတီတစ်ရပ်စီကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ပြင်ပပုဂ္ဂိုလ်၊ ပြင်ပအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်။
 - (ခ) သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီတွင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးအား အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းရမည်။
 - (ဂ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးရမည်။
 - (ဃ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသော စီမံခန့်ခွဲမှုကော်မတီကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
- ၁၀။ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌသည် ဗဟိုအဖွဲ့မှတစ်ဆင့် နိုင်ငံတော်သမ္မတကို တာဝန်ခံရမည်။
- ၁၁။ စီမံခန့်ခွဲမှုကော်မတီ၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -
- (က) အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ဗဟိုလုပ်ငန်းအဖွဲ့မှတစ်ဆင့် ဗဟိုအဖွဲ့သို့ တင်ပြပြီး အတည်ပြုချက်ရယူခြင်း၊
 - (ခ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို သတ်မှတ်ချက်များနှင့်အညီ လုပ်ကိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခြင်း၊

- (ဂ) ရင်းနှီးမြှုပ်နှံလိုသူ၏ ပုဒ်မ ၃၀ အရ လျှောက်ထားချက်သည် အချက်အလက်များပြည့်စုံပါက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင်ခွင့်ပြုကြောင်းကို လျှောက်ထားသည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ခွင့်ပြုမိန့် ထုတ်ပေးခြင်း၊
- (ဃ) ရင်းနှီးမြှုပ်နှံမှုနှင့် ရင်းနှီးတည်ဆောက်မှုဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်ရေး၊ မြေအသုံးပြုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ ငွေရေးကြေးရေး၊ အခွန်အခ၊ စည်ပင်သာယာရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ လုံခြုံရေး၊ လျှပ်စစ်၊ စွမ်းအင်နှင့် ရေရရှိရေး စသည့် အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများကို ကြီးကြပ်ကွပ်ကဲခြင်း၊ ကြည့်ရှုစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
- (င) ရင်းနှီးမြှုပ်နှံသူပိုင်ဆိုင်သည့် ပစ္စည်းများ၊ အကျိုးအမြတ်များနှင့် အခြားအခွင့်အရေးများအား တည်ဆဲဥပဒေများနှင့်အညီ အကာအကွယ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် လိုအပ်သလိုညှိနှိုင်းဆောင်ရွက်ခြင်း၊
- (စ) ရင်းနှီးမြှုပ်နှံသူ လိုက်နာရမည့်အချက်များကို အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများဖြင့် သတ်မှတ်ခြင်း၊
- (ဆ) အထူးစီးပွားရေးဇုန်၌ အလုပ်လုပ်ကိုင်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံသူနှင့် ယင်းတို့၏အလုပ်သမားများ၊ အတတ်ပညာရှင်များ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များသည် နိုင်ငံခြားသားများဖြစ်ပါက ပြည်ဝင်ဗီဇာနှင့် ပြည်တွင်းနေထိုင်ခွင့်ရရှိရေးတို့အတွက် လိုအပ်သည်များကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
- (ဇ) အထူးစီးပွားရေးဇုန်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေရေးကြေးရေးဆိုင်ရာစီမံခန့်ခွဲမှုများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံသူများအတွက် နိုင်ငံခြားငွေလဲလှယ်ခြင်း၊ ငွေရေးကြေးရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသည့်ဘဏ်များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းပြုရာတွင်လည်းကောင်း လွယ်ကူချောမွေ့စေရန် လိုအပ်သလိုညှိနှိုင်းဆောင်ရွက်ခြင်း၊
- (ဈ) အထူးစီးပွားရေးဇုန်တွင် ရင်းနှီးတည်ဆောက်သူများ၊ ရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် ကုမ္ပဏီများအား သတ်မှတ်ချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခြင်းနှင့် ယင်းတို့၏ဆောင်ရွက်ချက်များကို ကြီးကြပ်ကွပ်ကဲခြင်း၊
- (ည) အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းသည့် သတ်မှတ်ချက်များအား မှတ်ပုံတင်ပြီးသော လုပ်ငန်းများကို ထိခိုက်ခြင်းမရှိစေဘဲ အခါအားလျော်စွာဖြည့်စွက်ခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်းနှင့် ပယ်ဖျက်ခြင်း၊
- (ဋ) အထူးစီးပွားရေးဇုန်အတွင်း ဆက်စပ်သည့်ဇုန်များနှင့် နေရာများသတ်မှတ်ခြင်း၊
- (ဌ) အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်ပြုမိန့်ပေးခြင်း၊ ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ သက်ဆိုင်ရာလုပ်ငန်းနှင့်ဆိုင်သော ပြည်ဝင်ဗီဇာထုတ်ပေးခြင်း၊ ပင်ရင်းဒေသလက်မှတ်ထုတ်ပေးခြင်း၊ အခွန်ကောက်ခံမှုလုပ်ငန်း ဆောင်ရွက်ခြင်း၊ အလုပ်သမားပါမစ်နှင့် ခွင့်ပြုချက်ချပေးခြင်း၊ စက်ရုံတည်ဆောက်မှုအတွက် ခွင့်ပြုချက်ပေးခြင်းနှင့် အခြားရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းလိုင်စင်များ၊ ခွင့်ပြုမိန့်များကို ပြုလုပ်ပေးနိုင်ရန် တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနကို တည်ထောင်ထားရှိခြင်း၊
- (ဍ) ပုဒ်မခွဲ (၄) အရ တည်ထောင်ထားရှိသည့်ဌာနများကို မိမိလက်အောက်တွင် ထားရှိပြီး တိုက်ရိုက်စီမံခန့်ခွဲခြင်း၊

- (ပ) အထူးစီးပွားရေးဇုန်၏ တည်ဆောက်ရေးလုပ်ငန်းများနှင့် ဒီဇိုင်းပုံစံများကို ပင်မစီမံကိန်းနှင့် ညီညွတ်မှု ရှိ မရှိ စိစစ်ခြင်း၊
- (ဏ) ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေးဇုန်တို့တွင် လုပ်ကိုင်နိုင်သည့် လုပ်ငန်းအမျိုးအစားများ၊ လုပ်ငန်းအမျိုးအစားအလိုက် အနည်းဆုံးရင်းနှီးမြှုပ်နှံရမည့် ငွေပမာဏ၊ အနည်းဆုံးခန့်အပ်ရမည့် နိုင်ငံသားဝန်ထမ်းအရေအတွက်၊ အဆင့်မြင့်နည်းပညာများ၏ စံသတ်မှတ်ချက်များနှင့် လိုက်နာ ရမည့် အချက်များကို သတ်မှတ်ခြင်း၊
- (တ) အထူးစီးပွားရေးဇုန်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအတွက် တည်ဆဲဥပဒေ များနှင့်အညီ ကြီးကြပ်ကွပ်ကဲခြင်း၊ စက်ရုံမှ စွန့်ထုတ်ပစ္စည်းစွန့်ပစ်ရေးစနစ်ကို စိစစ်ခြင်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီစေရန် ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူအား ဆောင်ရွက်စေခြင်း၊
- (ထ) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူတို့၏ ကိုယ်စားလှယ်များ၊ အခြားသင့်လျော်သည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ပါဝင်သော အထောက်အကူပြုအဖွဲ့ကို လိုအပ်ပါက ဖွဲ့စည်းခြင်း၊
- (ဒ) အထူးစီးပွားရေးဇုန်ရှိ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၏ တည်ဆောက်ရေး၊ လုပ်ငန်းဆောင်ရွက်ရေး၊ ပြုပြင်မွမ်းမံထိန်းသိမ်းရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ အထောက်အကူပြုအဖွဲ့၏အကြံဉာဏ်ကို အခြေခံပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်စေရန် ညွှန်ကြားခြင်းနှင့် စီမံခန့်ခွဲမှုပုံစံကို ပြုပြင် ပြောင်းလဲခြင်း၊
- (ဓ) သက်ဆိုင်ရာ အထူးစီးပွားရေးဇုန် လုပ်ငန်းလည်ပတ်မှုနှင့် စီမံခန့်ခွဲမှုတို့ကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ရန် စည်းကမ်းချက်များ ထုတ်ပြန်ခြင်း၊
- (န) မြန်မာအထူးစီးပွားရေးဇုန်ဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူအား ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ခွင့်ပြုခြင်း၊
- (ပ) ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ဗဟိုအဖွဲ့တို့က သီးခြားတာဝန်ပေးသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

အခန်း (၆)

အထူးစီးပွားရေးဇုန်တည်ထောင်ခြင်း

၁၂။ ဗဟိုအဖွဲ့သည် နိုင်ငံတော်၏ စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် အောက်ပါ အခြေခံရမည့် အချက်များကိုမူတည်၍ သင့်လျော်သည့် အရပ်ဒေသ သို့မဟုတ် နယ်မြေတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူပြီး အထူးစီးပွားရေးဇုန် တည်ထောင်နိုင်သည် -

- (က) ဆိပ်ကမ်း၊ လေယာဉ်ကွင်းကဲ့သို့ နိုင်ငံတကာထွက်ပေါက်ရှိခြင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ နယ်စပ် သို့မဟုတ် ပြည်တွင်းဈေးကွက်များသို့ အလွယ်တကူသွားလာဆက်သွယ်နိုင်ခြင်း၊
- (ခ) ပြည်ထောင်စုအစိုးရအဖွဲ့က ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွေးချယ်သတ်မှတ်သည့် နယ်မြေဖြစ်ခြင်း၊
- (ဂ) အခြေခံအဆောက်အအုံလိုအပ်ချက်များတည်ရှိခြင်း သို့မဟုတ် အကောင်အထည်ဖော်ဆောင် နိုင်မည့် အလားအလာရှိခြင်း၊
- (ဃ) ရေအရင်းအမြစ်နှင့် လျှပ်စစ်ဓာတ်အား ရရှိနိုင်ခြင်း၊

- (င) စက်မှုလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထူထောင်ရန် လုံလောက်သောမြေနေရာရှိခြင်း၊
- (စ) ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်မှုအထိုက်အလျောက်ရှိသည့် အလုပ်သမားများနှင့် သင်ကြားလေ့ကျင့်ပျိုးထောင်ပေးနိုင်သော အလုပ်သမားများ ရရှိနိုင်ခြင်း၊
- (ဆ) လိုအပ်သော ကျွမ်းကျင်အလုပ်သမားများ ရရှိနိုင်ရေးအတွက် သင်တန်းများ ဖွင့်လှစ်၍ လေ့ကျင့်ပေးရန် စီစဉ်ဆောင်ရွက်နိုင်ခြင်း၊
- (ဇ) နိုင်ငံတော်အတွင်း လမ်းပန်းဆက်သွယ်ရေးအနေအထားအရလည်းကောင်း၊ ဈေးကွက်နှင့် ချိတ်ဆက်နိုင်သည့် အနေအထားအရလည်းကောင်း အချက်အချာကျသည့်အရပ်ဒေသ သို့မဟုတ် နယ်မြေဖြစ်ခြင်း။

၁၃။ ဗဟိုအဖွဲ့သည် ပုဒ်မ ၁၂ ပါအခြေခံအချက်များနှင့် ကိုက်ညီမှုမရှိသော်လည်း ဖြစ်နိုင်စွမ်းရှိပြီး နိုင်ငံတော်နှင့် အများပြည်သူတို့အတွက် အကျိုးရှိမည်ဟု ယူဆပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူပြီး အထူးစီးပွားရေးဇုန် တည်ထောင်နိုင်သည်။

၁၄။ ဗဟိုအဖွဲ့သည် -

- (က) ရင်းနှီးတည်ဆောက်သူကို တင်ဒါခေါ်၍ အပြည်ပြည်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်နိုင်သည်။
- (ခ) အထူးစီးပွားရေးဇုန်တွင် ရင်းနှီးတည်ဆောက်သူကို အခြားနည်းဖြင့် ရွေးချယ်မည်ဆိုပါက နိုင်ငံတော်နှင့် နိုင်ငံသားများအား အကျိုးရှိစေနိုင်မှု၊ စီမံကိန်းကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်မှုနှင့် အများပြည်သူ ပါဝင်နိုင်ပြီး ပွင့်လင်းမြင်သာမှုတို့ကို ထည့်သွင်းစဉ်းစားလျက် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုအတွေ့အကြုံရှိသူအား ဦးစားပေးရွေးချယ်နိုင်သည်။

၁၅။ နိုင်ငံခြားသားများသည် အထူးစီးပွားရေးဇုန်အတွင်းတွင် သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ခွင့်ပြုသည့် မည်သည့်လုပ်ငန်းကိုမဆို ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့်သော်လည်းကောင်း၊ နိုင်ငံသားဖြင့် ဖက်စပ်ပြု၍သော်လည်းကောင်း လုပ်ကိုင်နိုင်သည်။

အခန်း (၇)

ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေးဇုန်ဆိုင်ရာသတ်မှတ်ချက်များ

၁၆။ အထူးစီးပွားရေးဇုန်တစ်ခုတွင် သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသည် -

- (က) ကင်းလွတ်ဇုန် သို့မဟုတ် လုပ်ငန်းမြှင့်တင်ရေးဇုန်ဟု သီးသန့်နယ်နိမိတ်များကို လိုအပ်သလို သတ်မှတ်ထားရှိနိုင်သည်။
- (ခ) ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေးဇုန်များအပြင် ဈေးကွက်လိုအပ်ချက်အရ အခြားဇုန်များကိုလည်း သတ်မှတ်နိုင်သည်။
- (ဂ) ကင်းလွတ်ဇုန် သို့မဟုတ် လုပ်ငန်းမြှင့်တင်ရေးဇုန်ဟူ၍ သီးခြားသတ်မှတ်ခြင်းမရှိပါက ပို့ကုန် ဦးစားပေးလုပ်ငန်းများအား လုပ်ငန်းတစ်ခုချင်းစီအလိုက် ကင်းလွတ်ဇုန်လုပ်ငန်းဟု သတ်မှတ်နိုင်သည်။

၁၇။ ပုဒ်မ ၁၆ ပုဒ်မခွဲ (ဂ) အရ သတ်မှတ်သောကင်းလွတ်ဇုန်လုပ်ငန်းများသည် ကင်းလွတ်ဇုန်တွင် တည်ရှိသည့် လုပ်ငန်းများ၏ခံစားခွင့်များအတိုင်း ရရှိမည်ဖြစ်ပြီး အထူးစီးပွားရေးဇုန်အတွင်းရှိ ကင်းလွတ်ဇုန်လုပ်ငန်းဟု သတ်မှတ်ခြင်းမပြုသော အခြားလုပ်ငန်းများသည် လုပ်ငန်းမြှင့်တင်ရေးဇုန်တွင် တည်ရှိသည့် လုပ်ငန်းများ၏ခံစားခွင့်များအတိုင်း ရရှိနိုင်သည်။

၁၈။ အကောက်ခွန်ဦးစီးဌာနသည် -

- (က) ကင်းလွတ်ဇုန်အတွင်းသို့ ပြည်ပမှတင်သွင်းထားသည့်ကုန်ပစ္စည်းများ သို့မဟုတ် ကင်းလွတ်ဇုန်အတွင်း ထုတ်လုပ်သည့်ကုန်ပစ္စည်းများအား ပြည်တွင်းသို့ဖြစ်စေ၊ လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းသို့ဖြစ်စေ သက်ဆိုင်ရာအကောက်ခွန်ရှင်းလင်းမှုမရှိဘဲ ဝင်ရောက်ခြင်းမရှိစေရန် ကာကွယ်ရမည်။
- (ခ) ကင်းလွတ်ဇုန်ကို လုံခြုံစွာကာရံနိုင်ရေးအတွက် ယင်းနယ်နိမိတ်လုံခြုံစေရန် ကျင့်သုံးမည့် နည်းလမ်းများနှင့် ကင်းလွတ်ဇုန်၏ ဝင်ပေါက်ထွက်ပေါက်များကို သတ်မှတ်ပေးရမည်။
- (ဂ) အထူးစီးပွားရေးဇုန်အတွင်း အကောက်ခွန်ရှင်းလင်းမှုဆိုင်ရာကိစ္စရပ်များကို နိုင်ငံတကာကျင့်စဉ်များနှင့်အညီ လွယ်ကူရှင်းလင်းသည့် အကောက်ခွန်လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်ရမည်။ လိုအပ်သည်ဟု ယူဆလျှင် အကောက်ခွန်လက်ရောက်စစ်ဆေးခြင်းကို ဆောင်ရွက်နိုင်၍ ၎င်းစစ်ဆေးခြင်းအား ရင်းနှီးမြှုပ်နှံသူ၏ လုပ်ငန်းတည်ရှိသည့်နေရာ၌ ပြုလုပ်ရမည်။
- (ဃ) ပုဒ်မခွဲငယ် (ဂ) အရ စစ်ဆေးရာတွင် သတ်မှတ်ချက်များနှင့် ညီညွတ်မှုမရှိကြောင်း တွေ့ရှိပါက သက်ဆိုင်ရာအကောက်ခွန်လုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူဆောင်ရွက်နိုင်သည်။

၁၉။ အကောက်ခွန်ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနတို့သည် ကင်းလွတ်ဇုန်တွင် ထုတ်လုပ်သည့် ပစ္စည်းများအား ပြည်တွင်းဈေးကွက် သို့မဟုတ် လုပ်ငန်းမြှင့်တင်ရေးဇုန်သို့ သယ်ယူပို့ဆောင်မှုအတွက် အကောက်ခွန်ရှင်းလင်းခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများကို သတ်မှတ်ရမည်။

၂၀။ ကင်းလွတ်ဇုန်မှ ပြည်တွင်းသို့ဖြစ်စေ၊ လုပ်ငန်းမြှင့်တင်ရေးဇုန်သို့ဖြစ်စေ သယ်ယူပို့ဆောင်သည့် ပစ္စည်းများကို ပြည်ပမှတင်သွင်းသည့် ပစ္စည်းများဟုလည်းကောင်း၊ ပြည်ပမှ ကင်းလွတ်ဇုန်အတွင်းသို့ တင်သွင်းလာသည့် ကုန်ကြမ်းပစ္စည်းများကို ကင်းလွတ်ဇုန်အတွင်း၌ ကုန်ချော သို့မဟုတ် တစ်စိတ်တစ်ပိုင်းကုန်ချောအဖြစ် ထုတ်လုပ်ပြီး ပြည်တွင်းသို့ဖြစ်စေ၊ လုပ်ငန်းမြှင့်တင်ရေးဇုန်သို့ဖြစ်စေ သယ်ယူပို့ဆောင်ခြင်းကို ပြည်တွင်းသို့ တင်သွင်းခြင်းဟုလည်းကောင်း မှတ်ယူရမည်။

၂၁။ ပုဒ်မ ၂၀ ပါ ပစ္စည်းများအတွက် အခြားနည်းပြဋ္ဌာန်းထားခြင်းမရှိပါက အကောက်ခွန်နှင့် အခြားသက်ဆိုင်ရာအခွန်အခများကို တည်ဆဲဥပဒေများနှင့်အညီ ပေးဆောင်ရမည်။

၂၂။ ပြည်တွင်း သို့မဟုတ် လုပ်ငန်းမြှင့်တင်ရေးဇုန်မှ ကင်းလွတ်ဇုန်သို့ သယ်ယူပို့ဆောင်သည့်ပစ္စည်းများကို နိုင်ငံတော်၏ပို့ကုန်ပစ္စည်းများဟု မှတ်ယူရမည်။

၂၃။ ကင်းလွတ်ဇုန်တွင် တည်ရှိသော ကုန်ထုတ်လုပ်ငန်းများ သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းများသည် အဓိကအားဖြင့် ပြည်ပပို့ကုန်အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများဖြစ်ရမည်။ ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေးဇုန်များ သီးခြားသတ်မှတ်ခြင်းမရှိသည့် အထူးစီးပွားရေးဇုန်တွင် ယင်းအထောက်အကူပြုလုပ်ငန်းများနှင့် ပြည်ပပို့ကုန်အား ဦးတည်သည့်လုပ်ငန်းများကို ကင်းလွတ်ဇုန်လုပ်ငန်းများဟု သတ်မှတ်နိုင်သည်။

၂၄။ ကင်းလွတ်ဇုန်အတွင်းတွင် ရာခိုင်နှုန်းပြည့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအဖြစ်သော်လည်းကောင်း၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ်သော်လည်းကောင်း၊ နိုင်ငံသားနှင့်နိုင်ငံခြားဖက်စပ်ရင်းနှီးမြှုပ်နှံမှုအဖြစ်သော်လည်းကောင်း လုပ်ကိုင်နိုင်သည်။

၂၅။ ကင်းလွတ်ဇုန်တွင် ထုတ်လုပ်၍ ပြည်တွင်းဈေးကွက် သို့မဟုတ် လုပ်ငန်းမြှင့်တင်ရေးဇုန်သို့ ပို့ဆောင်ရောင်းချနိုင်သည့် ကုန်ပစ္စည်းပမာဏ၏ အများဆုံးရာခိုင်နှုန်းကို နည်းဥပဒေတွင် ပြဋ္ဌာန်းနိုင်သည်။

၂၆။ အထူးစီးပွားရေးဇုန်အတွင်းမှ အခြားနိုင်ငံသို့ ကုန်စည်များ သယ်ယူပို့ဆောင်ရာတွင် အထူးစီးပွားရေးဇုန်ပြင်ပရှိ နယ်မြေအား ဖြတ်သန်းမည်ဆိုပါက ချိပ်ပိတ်ကုန်သေတ္တာများဖြင့် သယ်ယူပို့ဆောင်ရမည်။

၂၇။ လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းတွင် ရာခိုင်နှုန်းပြည့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအဖြစ်သော်လည်းကောင်း၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ်သော်လည်းကောင်း၊ နိုင်ငံသားနှင့်နိုင်ငံခြားဖက်စပ်ရင်းနှီးမြှုပ်နှံမှုအဖြစ်သော်လည်းကောင်း လုပ်ကိုင်နိုင်သည်။

- ၂၈။ (က) လုပ်ငန်းမြှင့်တင်ရေးဇုန်သည် ပြည်တွင်းဈေးကွက် သို့မဟုတ် အထူးစီးပွားရေးဇုန်အတွင်းရှိ ဈေးကွက်ကိုအခြေခံသည့် လုပ်ငန်းများတည်ရှိရာနေရာဖြစ်ပြီး ပြည်တွင်းဈေးကွက်ကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်း၊ အိမ်ရာ၊ ကုန်တိုက်၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ကျောင်း၊ ဆေးရုံ၊ အပန်းဖြေနားနေရာ စသည့် လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံနိုင်သည့်နေရာလည်း ဖြစ်သည်။
- (ခ) လုပ်ငန်းမြှင့်တင်ရေးဇုန်ရှိ ကုန်ထုတ်လုပ်ငန်းများသည် အဓိကအားဖြင့် ပြည်တွင်းဈေးကွက်ကို အခြေခံပြီး ယင်းလုပ်ငန်းများမှ တိုက်ရိုက်တင်ပို့ခြင်းနှင့် ကင်းလွတ်ဇုန်လုပ်ငန်းများသို့ တင်ပို့ ရောင်းချခြင်း ပြုလုပ်နိုင်သည်။
- (ဂ) လုပ်ငန်းမြှင့်တင်ရေးဇုန် သို့မဟုတ် ကင်းလွတ်ဇုန်ဟူ၍ သီးခြားသတ်မှတ်ခြင်းမရှိသည့် အထူး စီးပွားရေးဇုန်အတွင်း တည်ရှိပြီး ကင်းလွတ်ဇုန်လုပ်ငန်းမဟုတ်သော အခြားလုပ်ငန်းများအား လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းများဟု မှတ်ယူရမည်။

အခန်း (၈)

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံသူ၏ တာဝန်နှင့်ကင်းလွတ်ခွင့်များ

၂၉။ ရင်းနှီးမြှုပ်နှံသူသည် အထူးစီးပွားရေးဇုန်အတွင်း အောက်ပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို သတ်မှတ်ချက် များနှင့်အညီ လုပ်ကိုင်ခွင့်ရှိသည် -

- (က) ကုန်ချောပစ္စည်း ထုတ်လုပ်ခြင်း၊ ကုန်ပစ္စည်းအဆင့်ဆင့် ထုတ်လုပ်ခြင်း၊ ကုန်လှောင်ရုံလုပ်ငန်း လုပ်ကိုင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်း၊
- (ခ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများ၊ ထုပ်ပိုးပစ္စည်းများ၊ စက်ပစ္စည်း ကိရိယာတန်ဆာပလာများနှင့် စက်သုံးဆီများကို ပြည်တွင်းပြည်ပမှ အထူးစီးပွားရေးဇုန်အတွင်းသို့ သယ်ယူတင်သွင်းခြင်း၊
- (ဂ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ ထုတ်လုပ်သည့် ပစ္စည်းများအား သတ်မှတ်ချက်နှင့်အညီ ပြည်တွင်း၊ ပြည်ပသို့ ကူးသန်းရောင်းဝယ်ခြင်း၊
- (ဃ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် ပြည်ပဝန်ဆောင်မှုလုပ်ငန်းရုံးများကို အထူးစီးပွားရေးဇုန်ရှိ သတ်မှတ် နေရာတွင် စီမံခန့်ခွဲမှုကော်မတီ၏ခွင့်ပြုမိန့်ဖြင့် တည်ထောင်ဖွင့်လှစ်ခြင်း၊
- (င) နိုင်ငံတော်က တားမြစ်ထားခြင်းမရှိသော အခြားစီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်း။

၃၀။ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံလိုသူတစ်ဦးသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလုပ်ကိုင်ခွင့် ရရှိရန် ဤဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စီမံခန့်ခွဲမှုကော်မတီသို့ လျှောက်ထားရမည်။

၃၁။ ရင်းနှီးမြှုပ်နှံသူသည် စီမံခန့်ခွဲမှုကော်မတီက သတ်မှတ်ထားသောကာလအတွင်း တည်ဆောက်မှု လုပ်ငန်းများပြီးစီး၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စီးပွားဖြစ်လည်ပတ်နိုင်ရမည်။ သတ်မှတ်ထားသောကာလ အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပြီးစီးနိုင်ခြင်းမရှိပါက ခိုင်လုံသောအကြောင်းပြချက်ကို စီမံခန့်ခွဲမှုကော်မတီသို့ ကြိုတင်တင်ပြရမည်။ ခိုင်လုံသည့်အကြောင်းပြချက်မရှိဘဲ ကြန့်ကြာမှုရှိကြောင်းတွေ့ရှိရပါက စီမံခန့်ခွဲမှု ကော်မတီက စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွင့်ပြုမိန့်ကို ပြန်လည်ရုပ်သိမ်းနိုင်သည်။

၃၂။ ရင်းနှီးမြှုပ်နှံသူသည် အောက်ပါ ဝင်ငွေခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်တို့ကို ခံစားခွင့်ရှိသည် -

- (က) ကင်းလွတ်ငွေအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သို့မဟုတ် ကင်းလွတ်ငွေလုပ်ငန်းတွင် စီးပွားဖြစ် လုပ်ငန်း စတင်လည်ပတ်သည့်နေ့မှ ပထမခုနစ်နှစ်အတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့်၊
- (ခ) လုပ်ငန်းမြှင့်တင်ရေးငွေအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သို့မဟုတ် အထူးစီးပွားရေးဇုန်နယ်နိမိတ် အတွင်းရှိ အခြားလုပ်ငန်းများတွင် စီးပွားဖြစ်လုပ်ငန်းစတင်လည်ပတ်သည့်နေ့မှ ပထမငါးနှစ် အတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့်၊
- (ဂ) ကင်းလွတ်ငွေနှင့် လုပ်ငန်းမြှင့်တင်ရေးငွေများအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် ဒုတိယငါးနှစ် အတွက် တည်ဆဲဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန်နှုန်းထား၏ ၅၀ ရာခိုင်နှုန်း သက်သာခွင့်၊
- (ဃ) ကင်းလွတ်ငွေနှင့် လုပ်ငန်းမြှင့်တင်ရေးငွေများအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် တတိယငါးနှစ် အတွက် လုပ်ငန်းမှရရှိသည့် အမြတ်ငွေကို ပြန်လည်ရင်းနှီးမြှုပ်နှံရန် သီးသန့်ရန်ပုံငွေထား၍ တစ်နှစ်အတွင်း ယင်းလုပ်ငန်းတွင် ပြန်လည်ရင်းနှီးမြှုပ်နှံလျှင် ထိုရင်းနှီးမြှုပ်နှံသည့် မြတ်စွန်းငွေ အပေါ် တည်ဆဲဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန်နှုန်းထား၏ ၅၀ ရာခိုင်နှုန်း သက်သာခွင့်။

၃၃။ ပုဒ်မ ၃၂ ပါ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ကာလ ကုန်ဆုံးပြီးနောက် ဤဥပဒေအရ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ကို ထပ်မံခွင့်ပြုခြင်းမရှိလျှင် တည်ဆဲဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန်နှုန်းထားအတိုင်း ထမ်းဆောင်ရမည်။

၃၄။ ရင်းနှီးမြှုပ်နှံသူသည် -

- (က) အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်မည့်လုပ်ငန်း၊ ကုမ္ပဏီအဖွဲ့အစည်းတို့ကို သတ်မှတ်ချက်များနှင့် အညီ အထူးစီးပွားရေးဇုန်အတွင်းရှိ စီမံခန့်ခွဲမှုကော်မတီရုံးတွင် ပူးတွဲဖွင့်လှစ်ထားရှိသည့် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးခွဲတွင် မှတ်ပုံတင်ရမည်။
- (ခ) မိမိ၏ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေကို စီမံခန့်ခွဲမှု ကော်မတီသို့ သတ်မှတ်ချက်များနှင့်အညီ တင်ပြရမည်။
- (ဂ) လုပ်ငန်းဆိုင်ရာစာရင်းဇယား၊ ငွေစာရင်းနှင့်မှတ်တမ်းများကို အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်း များနှင့်အညီ မှန်ကန်စွာပြုစု၍ ထိန်းသိမ်းထားရှိရမည်။
- (ဃ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအနက် ပျက်စီးယိုယွင်း၍ အသုံးမပြုနိုင်သော သို့မဟုတ် စံချိန်စံညွှန်း မမီသော ဆေးဝါးနှင့်စားသောက်ကုန်ပစ္စည်းများကို သတ်မှတ်သည့်နေရာ၌ စီမံခန့်ခွဲမှုကော်မတီ၏ သတ်မှတ်ချက်များနှင့်အညီ ဖျက်ဆီးရမည်။

၃၅။ ရင်းနှီးမြှုပ်နှံသူသည် မြန်မာနိုင်ငံပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပါ စံချိန်စံညွှန်းများနှင့် နိုင်ငံတကာ စံချိန်စံညွှန်းများကို လိုက်နာရမည့်အပြင် လူမှုရေးနှင့်ကျန်းမာရေးဆိုင်ရာထိခိုက်မှုများ မရှိစေရန် တည်ဆဲ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

၃၆။ ရင်းနှီးမြှုပ်နှံသူသည် မိမိ၏လုပ်ငန်း၊ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ပိတ်သိမ်းခြင်း သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ပြုလုပ်လိုပါက သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ ကြိုတင်အကြောင်းကြား၍ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။

၃၇။ ရင်းနှီးမြှုပ်နှံသူသည် မိမိ၏လုပ်ငန်း၊ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း၏ အစုရှယ်ယာအားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ လွှဲပြောင်းသည့်အခါ စီမံခန့်ခွဲမှုကော်မတီအား ကြိုတင်အကြောင်းကြား၍ ပြန်လည်မှတ်ပုံတင်ရမည်။

အခန်း (၉)

ရင်းနှီးတည်ဆောက်မှုလုပ်ငန်းများ၊ ရင်းနှီးတည်ဆောက်သူ၏တာဝန်နှင့်ကင်းလွတ်ခွင့်များ

၃၈။ ရင်းနှီးတည်ဆောက်မှုလုပ်ငန်းများကို အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည် -

- (က) ပုဂ္ဂလိကကဖြစ်စေ၊ အစိုးရကဖြစ်စေ၊ ပုဂ္ဂလိကနှင့်အစိုးရ ပူးပေါင်း၍ဖြစ်စေ ရင်းနှီးတည်ဆောက်သူ အဖြစ် ဆောင်ရွက်နိုင်သည်။
- (ခ) အထူးစီးပွားရေးဇုန်တည်ထောင်ရာတွင် ရာခိုင်နှုန်းပြည့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့်သော်လည်းကောင်း၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့်သော်လည်းကောင်း၊ နိုင်ငံသားနှင့် နိုင်ငံခြားဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့်သော်လည်းကောင်း၊ အစိုးရအချင်းချင်း ရင်းနှီးမြှုပ်နှံမှုဖြင့်သော်လည်းကောင်း ရင်းနှီးတည်ဆောက်သူအဖြစ် ဆောင်ရွက်နိုင်သည်။

၃၉။ ရင်းနှီးတည်ဆောက်သူသည် -

- (က) သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် မြေငှားစာချုပ်ချုပ်ဆိုပြီးနောက် အထူးစီးပွားရေးဇုန်တွင် လုပ်ငန်းအကောင်အထည်ဖော်ခြင်း၊ ရင်းနှီးမြှုပ်နှံသူများအား ထပ်ဆင့်မြေအငှားချထားခြင်းနှင့် အထူးစီးပွားရေးဇုန် မွမ်းမံထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းများကို စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် လုပ်ကိုင်နိုင်သည်။
- (ခ) ပြည်ထောင်စုအစိုးရအဖွဲ့သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သော်လည်းကောင်း ဖြစ်ပါက အထူးစီးပွားရေးဇုန်တွင် တည်ဆောက်ခြင်း၊ စီမံခန့်ခွဲခြင်း၊ မွမ်းမံထိန်းသိမ်းခြင်း စသည့် လုပ်ငန်းများကို တိုက်ရိုက်ဖြစ်စေ၊ အခြားအဖွဲ့အစည်းများအား လုပ်ငန်းအပ်နှံ၍ ဖြစ်စေ ပွင့်လင်းမြင်သာစွာဆောင်ရွက်နိုင်သည်။
- (ဂ) တည်ဆောက်ရေးစီမံကိန်းတစ်ခုစီအတွက် သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးဆုံးစေရန် ဆောင်ရွက်ရမည်။ သတ်မှတ်ထားသောကာလအတွင်း တည်ဆောက်မှုလုပ်ငန်းပြီးစီးနိုင်ခြင်း မရှိပါက ခိုင်လုံသောအကြောင်းပြချက်ကို စီမံခန့်ခွဲမှုကော်မတီသို့ ကြိုတင်တင်ပြရမည်။ ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ ကြန့်ကြာမှုရှိကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် ရင်းနှီးတည်ဆောက်သူတို့ ချုပ်ဆိုထားသောမြေငှားစာချုပ်သည် ပျက်ပြယ်မည်ဖြစ်သည်။
- (ဃ) အထူးစီးပွားရေးဇုန်အတွင်းရှိ အခြေခံအဆောက်အအုံများကို မိမိကိုယ်တိုင်ဖြစ်စေ၊ အခြားအဖွဲ့အစည်းများအား လုပ်ငန်းအပ်နှံ၍ဖြစ်စေ ဆောင်ရွက်နိုင်သည်။
- (င) အထူးစီးပွားရေးဇုန်ပြင်ပရှိ အထူးစီးပွားရေးဇုန်နှင့်ဆက်စပ်လျက်ရှိသော အခြေခံအဆောက်အအုံများကို ရင်းနှီးတည်ဆောက်မည်ဆိုပါက ဗဟိုအဖွဲ့၏သဘောတူညီချက်ဖြင့် အခြေခံအဆောက်အအုံ တစ်ခုချင်းစီတည်ဆောက်ရေးအတွက် သီးခြားအဖွဲ့အစည်းများ တည်ထောင်ကာ ရင်းနှီးတည်ဆောက်နိုင်သည်။ ယင်းအဖွဲ့အစည်းများသည် သီးခြားငွေစာရင်းများထားရှိရမည်။ ယင်းဆက်စပ်အဆောက်အအုံ ရင်းနှီးတည်ဆောက်သူသည် အထူးစီးပွားရေးဇုန် ရင်းနှီးတည်ဆောက်သူ၏အခွင့်အရေးများအတိုင်း ခံစားခွင့်ရှိနိုင်သည်။ ရင်းနှီးမြှုပ်နှံမှုပြန်လည်ကမ္မရန် အချိန်ကြာမြင့်သည့် လမ်း၊ ရထားလမ်း၊ တံတား၊ ရေပေးဝေရေး စသည့် ဆက်စပ်အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းအား ဗဟိုအဖွဲ့၏သဘောတူညီချက်ဖြင့် အခွင့်အရေးများ ပိုမို၍ပေးနိုင်သည်။
- (စ) ဆက်စပ်အခြေခံအဆောက်အအုံတစ်ခုသည် ၎င်းဝန်ဆောင်မှုအား အထူးစီးပွားရေးဇုန်အတွင်းတွင်သာမက ဇုန်ပြင်ပသို့ပါ ဝန်ဆောင်မှုပေးမည်ဆိုပါက ယင်းဇုန်ပြင်ပဝန်ဆောင်မှုလုပ်ငန်းများအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့် ကဏ္ဍအလိုက် စာချုပ်များ ချုပ်ဆိုရမည်။

၄၀။ ရင်းနှီးတည်ဆောက်သူသည် အောက်ပါ ဝင်ငွေခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်တို့ကို ခံစားခွင့် ရှိသည် -

- (က) စီးပွားဖြစ် စတင်လည်ပတ်သည့်နေ့မှ ပထမရှစ်နှစ်အတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့်၊
- (ခ) ဒုတိယငါးနှစ်အတွက် တည်ဆဲဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန်နှုန်းထား၏ ၅၀ ရာခိုင်နှုန်း သက်သာခွင့်၊
- (ဂ) တတိယငါးနှစ်အတွက် လုပ်ငန်းမှရရှိသည့် အမြတ်ငွေကို ပြန်လည်ရင်းနှီးမြှုပ်နှံရန် သီးသန့်ရန်ပုံငွေ ထား၍ တစ်နှစ်အတွင်း ယင်းလုပ်ငန်း၌ ပြန်လည်ရင်းနှီးမြှုပ်နှံလျှင် ထိုရင်းနှီးမြှုပ်နှံသည့် မြတ်စွန်းငွေ အပေါ် တည်ဆဲဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန်နှုန်းထား၏ ၅၀ ရာခိုင်နှုန်း သက်သာခွင့်။

၄၁။ ရင်းနှီးတည်ဆောက်သူသည် ပုဒ်မ ၄၀ ပါ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ကာလ ကုန်ဆုံးပြီးနောက် ဤဥပဒေအရ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ကို ထပ်မံခွင့်ပြုခြင်းမရှိလျှင် တည်ဆဲဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန်နှုန်းထားအတိုင်း ထမ်းဆောင်ရမည်။

၄၂။ ရင်းနှီးတည်ဆောက်သူကိုယ်တိုင် အထူးစီးပွားရေးဇုန်တွင် လုပ်ငန်းလုပ်ကိုင်ခြင်း ဖြစ်ပါက ခွင့်ပြုမိန့် ရရှိထားသည့်ကာလအတွင်းဖြစ်စေ၊ လုပ်ငန်းလည်ပတ်ရန် သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် မြေငှား စာချုပ်ချုပ်ဆိုထားသည့် ကာလအတွင်းဖြစ်စေ ရင်းနှီးမြှုပ်နှံသူများအား အထူးစီးပွားရေးဇုန်အတွင်းရှိမြေနှင့် အဆောက်အအုံများကို ထပ်ဆင့်အငှားချထားနိုင်သည်။

၄၃။ ရင်းနှီးတည်ဆောက်သူသည် မြေအသုံးပြုခွင့်နှင့် လုပ်ငန်းလုပ်ကိုင်ခွင့်တို့အတွက် ပေးရန်ရှိသည့် အဖိုးအခကို သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် သဘောတူချုပ်ဆိုထားသော မြေငှားစာချုပ်အရ တစ်လုံး တစ်ခဲတည်းဖြစ်စေ၊ ပုံမှန်အရစ်ကျဖြစ်စေ သက်ဆိုင်ရာဌာနသို့ ပေးသွင်းရမည်။

အခန်း (၁၀)

**ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူတို့၏သွင်းကုန်ဆိုင်ရာအခွန်အခ
ကင်းလွတ်ခွင့်နှင့်သက်သာခွင့်**

၄၄။ သွင်းကုန်ဆိုင်ရာအခွန်အခကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို အောက်ပါအတိုင်း ခံစားခွင့် ရှိသည် -

- (က) ရင်းနှီးတည်ဆောက်သူသည် အခြေခံအဆောက်အအုံများနှင့် ကိုယ်ပိုင်ရုံးခန်းများ တည်ဆောက်ရန် ဆောက်လုပ်ရေးပစ္စည်းများ၊ စက်ပစ္စည်းကိရိယာများ၊ စက်ယန္တရားကြီးများ၊ လုပ်ငန်းသုံး မော်တော်ယာဉ်များနှင့် လုပ်ငန်းသုံးပစ္စည်းများကို ပြည်ပမှတင်သွင်းရာတွင် အကောက်ခွန်နှင့် အခြားအခွန်အခများ ကင်းလွတ်ခွင့်၊
- (ခ) ကင်းလွတ်ခွင့်ရှိ ရင်းနှီးမြှုပ်နှံသူသည် ထုတ်လုပ်မှုတွင် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများ၊ စက်ပစ္စည်းကိရိယာများနှင့် လိုအပ်သည့် အရန်ပစ္စည်းများ၊ စက်ရုံ၊ သိုလှောင်ရုံ၊ ကိုယ်ပိုင်ရုံးခန်းတို့ တည်ဆောက်ရန်အတွက် ဆောက်လုပ်ရေးပစ္စည်းများနှင့် လုပ်ငန်းသုံးမော်တော်ယာဉ်တို့ကို ပြည်ပမှတင်သွင်းရာတွင် အကောက်ခွန်နှင့် အခြားအခွန်အခများ ကင်းလွတ်ခွင့်၊
- (ဂ) ကင်းလွတ်ခွင့်ရှိ ရင်းနှီးမြှုပ်နှံသူသည် အခွန်လွတ် လက်ကားရောင်းဝယ်ရေးလုပ်ငန်း၊ ပြည်ပတင်ပို့ သည့် ကုန်သွယ်ရေးလုပ်ငန်းနှင့် ထောက်ပံ့ပို့ဆောင်ရေးကဲ့သို့သော ဝန်ဆောင်မှုလုပ်ငန်းများ အတွက် တင်သွင်းသည့် ကုန်သွယ်မှုပြုလုပ်မည့်ရောင်းကုန်များ၊ ရောင်းချပြီးမှငွေချေမည့်ကုန်စည်များ၊ ယင်းလုပ်ငန်းများအတွက် အမှန်တကယ်လိုအပ်သည့် မော်တော်ယာဉ်များနှင့် အခြားပစ္စည်းများကို ပြည်ပမှတင်သွင်းရာတွင် အကောက်ခွန်နှင့် အခြားအခွန်အခများ ကင်းလွတ်ခွင့်၊

(ဃ) လုပ်ငန်းမြှင့်တင်ရေးဇုန်ရှိ ရင်းနှီးမြှုပ်နှံသူသည် ရောင်းကုန်မဟုတ်သော စက်ပစ္စည်းကိရိယာများနှင့် ယင်းတို့အတွက် လိုအပ်သည့်အရန်ပစ္စည်းများ၊ စက်ရုံ၊ သိုလှောင်ရုံ၊ ကိုယ်ပိုင်ရုံးခန်းတို့အတွက် တည်ဆောက်ရေးပစ္စည်းများ၊ ယင်းလုပ်ငန်းအတွက် အမှန်တကယ်လိုအပ်သည့် မော်တော်ယာဉ်နှင့် အခြားပစ္စည်းများကို သတ်မှတ်ချက်နှင့်အညီ ပြည်ပမှတင်သွင်းရာတွင် လုပ်ငန်းစတင်သည့်နှစ်မှ ငါးနှစ်အတွင်း အကောက်ခွန်နှင့် အခြားအခွန်အခများ ကင်းလွတ်ခွင့်၊ တစ်ဆက်တည်း နောက်ထပ်ငါးနှစ်အထိ အကောက်ခွန်နှင့် အခြားအခွန်အခများ၏ ၅၀ ရာခိုင်နှုန်း သက်သာခွင့်။

၄၅။ လုပ်ငန်းမြှင့်တင်ရေးဇုန်ရှိ ရင်းနှီးမြှုပ်နှံသူသည် -

(က) ကုန်ထုတ်ရာတွင် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများနှင့် အခြားကုန်စည်များ တင်သွင်းသည့်အခါ အကောက်ခွန်နှင့် အခြားအခွန်အခများကို ပုံမှန်အတိုင်းပေးဆောင်ရမည်။

(ခ) ပုဒ်မခွဲ (က) အရ တင်သွင်းသောပစ္စည်းများကို အသုံးပြု၍ ထုတ်လုပ်ထားသော ကုန်ချောပစ္စည်းများ သို့မဟုတ် တစ်စိတ်တစ်ပိုင်းကုန်ချောပစ္စည်းများကို ပြည်ပသို့ဖြစ်စေ၊ ကင်းလွတ်ဇုန်အတွင်းသို့ ဖြစ်စေ တင်ပို့ခြင်းဖြစ်လျှင် ယင်းပစ္စည်းများ တင်သွင်းသည့်အချိန်က ပေးဆောင်ခဲ့ရသည့် အကောက်ခွန်နှင့် အခြားအခွန်အခများကို ပြန်လည်ထုတ်ပေးရန် လျှောက်ထားနိုင်သည်။

၄၆။ ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူတို့သည် -

(က) ပြည်ပမှတင်သွင်းသည့် စက်ယန္တရား၊ ပစ္စည်းကိရိယာနှင့် မော်တော်ယာဉ်များကို အထူးစီးပွားရေး ဇုန်ပြင်ပသို့ လွှဲပြောင်းရောင်းချခြင်းမပြုရ။

(ခ) ပုဒ်မခွဲ (က) ပါ ပစ္စည်းများအား လွှဲပြောင်းရောင်းချခြင်းကို အထူးကိစ္စရပ်အဖြစ် ပြုလုပ်ရလျှင် ယင်းပစ္စည်းများ တင်သွင်းသည့်အချိန်က ရရှိခဲ့သည့် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်များကို ပြန်လည်ပေးသွင်းရမည်။

၄၇။ ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူတို့သည် ကနဦးတည်ဆောက်ရေးလုပ်ငန်းတွင် အသုံးပြုရန် ကာလတိုတင်သွင်းသော စက်ယန္တရားကြီးများနှင့် စက်ကိရိယာပစ္စည်းများ၏ ယာယီတင်သွင်းခွင့်ကာလကို သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏အဆုံးအဖြတ် ရယူရမည်။

၄၈။ ရင်းနှီးတည်ဆောက်သူနှင့် အထူးစီးပွားရေးဇုန်အတွင်းရှိ ရင်းနှီးမြှုပ်နှံသူတို့အား အရှုံးငွေ သယ်ယူ ခုနှိမ်မည့်ကာလကို အရှုံးပေါ်သည့်နှစ်မှ နောက်ထပ်ငါးနှစ် သတ်မှတ်ခွင့်ပြုသည်။

၄၉။ ကုန်သွယ်လုပ်ငန်းခွန် သို့မဟုတ် တန်ဖိုးဖြည့်အခွန်နှင့်စပ်လျဉ်း၍ -

(က) ကင်းလွတ်ဇုန်တွင် ရင်းနှီးမြှုပ်နှံသူအား ကုန်သွယ်လုပ်ငန်းခွန် သို့မဟုတ် တန်ဖိုးဖြည့် အခွန် ကင်းလွတ်ခွင့်ပြုနိုင်သည်။

(ခ) လုပ်ငန်းမြှင့်တင်ရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသူအား ဤဥပဒေ၌ ပြဋ္ဌာန်းထားသည့် သက်သာခွင့် ကာလအတွင်း ကုန်သွယ်လုပ်ငန်းခွန် သို့မဟုတ် တန်ဖိုးဖြည့်အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့် ပြုနိုင်သည်။ ယင်းသက်သာခွင့်ကာလကျော်လွန်ပြီးနောက် သက်ဆိုင်ရာဥပဒေနှင့်အညီ ကုန်သွယ် လုပ်ငန်းခွန် သို့မဟုတ် တန်ဖိုးဖြည့်အခွန်ကို ပေးဆောင်ရမည်။

(ဂ) ရင်းနှီးမြှုပ်နှံသူသည် ယင်းတို့ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့မည့် ပို့ကုန်ပစ္စည်းများအတွက် ကုန်သွယ် လုပ်ငန်းခွန် သို့မဟုတ် တန်ဖိုးဖြည့်အခွန်ကင်းလွတ်ခွင့် လျှောက်ထားနိုင်သည်။

(ဃ) ကင်းလွတ်ဇုန်ရှိ ရင်းနှီးမြှုပ်နှံသူသည် ကင်းလွတ်ဇုန်အတွင်းသို့ ပြည်တွင်းမှဖြစ်စေ၊ လုပ်ငန်း မြှင့်တင်ရေးဇုန်မှဖြစ်စေ တင်သွင်းလာသည့် ကုန်စည်များအတွက် သွင်းကုန်လုပ်ငန်းခွန် သို့မဟုတ် တန်ဖိုးဖြည့်အခွန်ကင်းလွတ်ခွင့် လျှောက်ထားနိုင်သည်။

၅၀။ ပြည်ထောင်စုအစိုးရအဖွဲ့က တားမြစ်ကန့်သတ်ထားသည့်ပစ္စည်းမှတစ်ပါး အထူးစီးပွားရေးဇုန်မှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ပြန်လည်တင်ပို့ခြင်းဖြစ်စေ ပြုသည့် ပြည်ပပို့ကုန်ပစ္စည်းများကို အခွန်နှင့် အခြားစည်းကြပ်မှုမှ ကင်းလွတ်ခွင့်ပြုသည်။

၅၁။ ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူများသည် အခွန်ထမ်းဆောင်ပြီးသည့် ပြည်တွင်းမှရရှိသော အမြတ်အပေါ် ခွဲဝေပေးသည့် အစုရှယ်ယာဝင်တစ်ဦးချင်းစီ၏ အမြတ်ဝေစုများအတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့် လျှောက်ထားနိုင်သည်။

၅၂။ ကျွမ်းကျင်အလုပ်သမားကိုဖြစ်စေ၊ ကျွမ်းကျင်မှုမပြည့်စုံသေးသည့်အလုပ်သမားကိုဖြစ်စေ၊ စီမံခန့်ခွဲမှု ကဏ္ဍမှ ဝန်ထမ်းများကိုဖြစ်စေ ကင်းလွတ်ဇုန်အတွင်းရှိ ရင်းနှီးမြှုပ်နှံသူက ပြည်တွင်း၌ လေ့ကျင့်သင်ကြား ပေးရာတွင်လည်းကောင်း၊ လုပ်ငန်းဆိုင်ရာသုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်းကောင်း အမှန် ကုန်ကျသည့်စရိတ်များကို အခွန်စည်းကြပ်ထိုက်သောဝင်ငွေမှ နုတ်ပယ်ခွင့်ပြုသည်။

အခန်း (၁၁)

အငြင်းပွားမှုများ ဖြေရှင်းခြင်း

၅၃။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့်စပ်လျဉ်း၍ အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်ပါက အငြင်းပွားသူပုဂ္ဂိုလ် များအကြား ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းဆောင်ရွက်ရမည်။

၅၄။ ပုဒ်မ ၅၃ အရ ဖြေရှင်းဆောင်ရွက်သော်လည်း ပြေလည်မှုမရရှိပါက -

- (က) သက်ဆိုင်ရာစာချုပ်တွင် အငြင်းပွားမှုဖြေရှင်းနည်း သတ်မှတ်ထားခြင်းရှိလျှင် ယင်းသတ်မှတ် ထားသည့် ဖြေရှင်းနည်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်ရမည်။
- (ခ) သက်ဆိုင်ရာစာချုပ်တွင် အငြင်းပွားမှုဖြေရှင်းနည်း သတ်မှတ်ထားခြင်းမရှိလျှင် နိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ရမည်။

အခန်း (၁၂)

ပင်ရင်းမှ နုတ်ယူပေးသွင်းသည့်အခွန်

၅၅။ ပြည်ပနေနိုင်ငံခြားသားသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းအဖြစ် တည်ထောင်ထားခြင်း မရှိသော်လည်း ပစ္စည်းနှင့်အသိဉာဏ်ပစ္စည်းဆိုင်ရာအခွင့်အရေးတစ်ခုခုအရ အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်၍ လုပ်ငန်းဆောင်ရွက်ခွင့်ရရှိလျှင် -

- (က) ခိုင်ကြေး၊ အတိုး၊ လုပ်ငန်းဆောင်ရွက်ပေးစေခြင်းများအတွက် ပေးရမည့်ငွေများအပေါ်တွင် ဝင်ငွေခွန်ဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန်နှုန်းထားနှင့်အညီ ငွေပေးချေသူက ပင်ရင်းမှ ဖြတ်တောက်၍ သက်ဆိုင်ရာသို့ ပေးသွင်းရမည်။
- (ခ) ငှားရမ်းခနှင့် အလားတူ အခြားရငွေများအပေါ် ဝင်ငွေခွန်ဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန် နှုန်းထားဖြင့် ငွေပေးချေသူက ပင်ရင်းမှဖြတ်တောက်၍ သက်ဆိုင်ရာသို့ ပေးသွင်းရမည်။

၅၆။ အထူးစီးပွားရေးဇုန်ရှိလုပ်ငန်းတွင် အလုပ်လုပ်ကိုင်သည့် ပြည်တွင်း၊ ပြည်ပမှဝန်ထမ်းများနှင့် အလုပ်သမားများ၏ လစာဝင်ငွေအပေါ်တွင် တည်ဆဲဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန်နှုန်းထားတို့နှင့် အညီ ဝင်ငွေခွန်ကို ဗဟိုအဖွဲ့က သတ်မှတ်သည့် ငွေကြေးအမျိုးအစားဖြင့် သက်ဆိုင်ရာရင်းနှီးမြှုပ်နှံသူက ကောက်ခံပေးသွင်းရမည်။

အခန်း (၁၃)

ဘဏ်နှင့် ငွေရေးကြေးရေးစီမံခန့်ခွဲခြင်းနှင့် အာမခံလုပ်ငန်း

၅၇။ အထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းများသည် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသည့်ဘဏ်တစ်ခုခုတွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခွင့်ရှိပြီး ယင်းနိုင်ငံခြားငွေဖြင့် ရငွေပေးငွေကိစ္စရပ်များကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခွင့်ရှိသည်။

၅၈။ ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူတို့သည် မိမိတို့၏နိုင်ငံခြားသုံးငွေကို အထူးစီးပွားရေးဇုန် အတွင်း၌ဖြစ်စေ၊ ပြည်ပသို့ဖြစ်စေ သတ်မှတ်ချက်များနှင့်အညီ လဲလှယ်ခွင့်နှင့် လွှဲပြောင်းခွင့်ပြုနိုင်သည်။

၅၉။ နိုင်ငံသားပိုင် အာမခံကုမ္ပဏီများ၊ နိုင်ငံခြားသားပိုင် အာမခံကုမ္ပဏီများ သို့မဟုတ် နိုင်ငံသားနှင့် နိုင်ငံခြားသား ဖက်စပ်ဆောင်ရွက်သည့် အာမခံကုမ္ပဏီများသည် အထူးစီးပွားရေးဇုန်အတွင်း ယင်းတို့၏ ကိုယ်စားလှယ်ရုံးများနှင့် အာမခံလုပ်ငန်းများကို လုပ်ကိုင်ခွင့်ရှိသည်။

အခန်း (၁၄)

အကောက်ခွန်ဦးစီးဌာနက စီမံခန့်ခွဲခြင်းနှင့် ကုန်ပစ္စည်းများ စစ်ဆေးခြင်း

၆၀။ ကင်းလွတ်ဇုန်တွင် ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းသည် ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သောနည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်ပြီး လုပ်ငန်းမြှင့်တင်ရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် အခြားလုပ်ငန်းသည် တည်ဆဲ အကောက်ခွန်ဥပဒေ ပြဋ္ဌာန်းချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။

၆၁။ အကောက်ခွန်ဦးစီးဌာနသည် ကင်းလွတ်ဇုန်အတွင်းတွင် အကောက်ခွန်ဆိုင်ရာလုပ်ထုံးလုပ်နည်း များနှင့် ထိန်းချုပ်ခြင်းများကို လျှော့ချ၍ စီးပွားရေးနှင့် လူမှုရေးလုံခြုံမှုရှိစေရေး၊ တရားမဝင်ကုန်သွယ်မှုကို တားဆီးရေးနှင့် နိုင်ငံတကာသဘောတူညီမှုများအတိုင်း လိုက်နာကျင့်သုံးရေးဆိုင်ရာလိုအပ်ချက်ထက် ပိုမို၍ ထိန်းချုပ်မှုမပြုရ။

၆၂။ ကင်းလွတ်ဇုန်အတွင်းသို့ ပြည်ပပို့ကုန်ထုတ်လုပ်ရန် ကုန်ကြမ်းပစ္စည်းနှင့် ပစ္စည်းကိရိယာများ ပို့ဆောင် ရာတွင်လည်းကောင်း၊ ပြည်ပပို့ကုန်ကို ပြည်ပသို့ အပြီးအပိုင်တင်ပို့ရာတွင်လည်းကောင်း၊ အကောက်ခွန်ဦးစီး ဌာနသည် အကောက်ခွန်ကြေညာခွင့်ပြုခြင်း၊ အထောက်အထားစာရွက်စာတမ်းများကို စစ်ဆေးခြင်းနှင့် လိုအပ်ပါက ကုန်ပစ္စည်းများ စိစစ်ခြင်းတို့ကို နိုင်ငံတကာထုံးစံအတိုင်း တစ်ကြိမ်စီသာ ပြုလုပ်ရမည်။

၆၃။ အကောက်ခွန်ဦးစီးဌာနသည် ကင်းလွတ်ဇုန်အတွင်းသို့ တင်သွင်းသည့်ကုန်စည်များ၏ အန္တရာယ် ရှိနိုင်မှုပေါ် မူတည်၍ အကောက်ခွန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ အကောက်ခွန်စစ်ဆေးခြင်း နည်းလမ်းကို အသုံးပြု၍ စစ်ဆေးရာ၌ ယင်းကုန်စည်များအား လိုအပ်သည်ထက်ပိုမို၍ စစ်ဆေးခြင်းမပြုရ။

၆၄။ အကောက်ခွန်ဦးစီးဌာနသည် ထုတ်ကုန်ကွင်းဆင်းစစ်ဆေးခြင်းကို ပြုပြင်ရန် လိုအပ်ပါက ရင်းနှီး မြှုပ်နှံသူများ၏ လုပ်ငန်းခွင်နေရာတွင် စစ်ဆေးရမည်ဖြစ်သော်လည်း စစ်ဆေးရာတွင်မူ မြန်ဆန်စေရန် အကောက်ခွန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများကို လျှော့ချရမည်။ စစ်ဆေးပြီး ကုန်စည်များကို ပို့ဆောင်ရာတွင် လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် အကောက်ခွန်အရာရှိသည် လိုအပ်လျှင် ချိပ်ပိတ်နိုင်သည်။

၆၅။ အကောက်ခွန်ဦးစီးဌာနသည် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများ ချောမွေ့အဆင်ပြေစေရန် ကုန်ပစ္စည်းများကို ထုတ်ယူခွင့်ပြုပြီးနောက် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ပါဝင်သော ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များ စသည့် ကုန်ပစ္စည်းတင်သွင်း၊ တင်ပို့သူများက ထိန်းသိမ်း ထားသော စာရင်းစာအုပ်များ၊ မှတ်တမ်းမှတ်ရာများ၊ လုပ်ငန်းစနစ်များနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ

သတင်းအချက်အလက်များကို အကောက်ခွန်ဌာနမှ ကျေနပ်သည်အထိ စစ်ဆေးနိုင်သည့် နှောင်းစာရင်း စစ်ဆေးခြင်းနည်းလမ်းကို အသုံးပြုခွင့်ရှိသည်။

၆၆။ ကင်းလွတ်ဇုန်အတွင်း သတ်မှတ်ထားသည့် ကုန်သွယ်မှုနေရာတွင် ကုန်သွယ်သည့် ကုန်စည်များ သို့မဟုတ် ထုတ်ကုန်များကို ပြသသည့် ကုန်စည်ပြပွဲကျင်းပရာ၌ ခင်းကျင်းပြသသည့် ကုန်စည်များနှင့် စပ်လျဉ်း၍ အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

၆၇။ အကောက်ခွန်ဦးစီးဌာနသည် ကင်းလွတ်ဇုန်အတွင်း ကုန်ထုတ်လုပ်ငန်းအဆင့်ဆင့်တွင် အသုံးပြုသည့် ကုန်စည်များ ရွှေ့ပြောင်းသယ်ယူမှုနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ စောင့်ကြည့်စစ်ဆေး နိုင်သည်။

၆၈။ ကင်းလွတ်ဇုန်အတွင်း ရင်းနှီးမြှုပ်နှံသူသည် ပြည်ပပို့ကုန်များထုတ်လုပ်ရန် သို့မဟုတ် ပို့ကုန်လုပ်ငန်း အတွက် အသုံးပြုရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ၊ ဖြည့်စွက်ပစ္စည်းများ၊ ကုန်ပစ္စည်းအစိတ်အပိုင်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ထုပ်ပိုးပစ္စည်းများနှင့် တစ်စိတ်တစ်ပိုင်းကုန်ချောများကို ပြည်တွင်းမှဖြစ်စေ၊ လုပ်ငန်း မြှင့်တင်ရေးဇုန်မှဖြစ်စေ တိုက်ရိုက်ဝယ်ယူနိုင်သည်။ ယင်းကုန်စည်များကို ကင်းလွတ်ဇုန်အတွင်းသို့ သယ်ယူ ပို့ဆောင်ရာတွင် အကောက်ခွန်ရှင်းလင်းရေးလုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်။

အခန်း (၁၅)

ကူးစက်ရောဂါရှိမရှိစစ်ဆေးခြင်းနှင့် ပြန့်ပွားမှုမရှိစေရန် သီးသန့်ထားရှိခြင်း

၆၉။ ကျန်းမာရေးဦးစီးဌာန၊ ကူးစက်ရောဂါကာကွယ်ရေးဌာနမှ တာဝန်ရှိသူသည် -

- (က) အထူးစီးပွားရေးဇုန်အတွင်းသို့ တိုက်ရိုက်တင်သွင်းမည့် သို့မဟုတ် အထူးစီးပွားရေးဇုန်မှ ယင်းဇုန်၏ ပြင်ပသို့ တိုက်ရိုက်တင်ပို့မည့်ပစ္စည်းများ၊ ယာဉ်များ၊ ကုန်သေတ္တာများ၊ တိရစ္ဆာန်များနှင့်အပင်များကို ဆိပ်ကမ်း၊ လေဆိပ်၊ ဘူတာရုံနှင့် အထူးစီးပွားရေးဇုန် တစ်ခုနှင့်တစ်ခုအကြား သယ်ယူပို့ဆောင် ရာတွင် ကူးစက်ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် သီးသန့်ထားရှိခြင်းတို့ကို လိုအပ်သလို ဆောင်ရွက်ရမည်။
- (ခ) ပို့ကုန်သွင်းကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ဖြစ်စေ၊ အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ဖြစ်စေ၊ ကူးစက်ရောဂါ ရှိ မရှိ စစ်ဆေးခြင်းနှင့် ကူးစက်ရောဂါပြန့်ပွားမှု မရှိစေရန် သီးသန့်ထားရှိခြင်းတို့ကို လိုအပ်သလိုဆောင်ရွက်ရမည်။

အခန်း (၁၆)

အလုပ်သမားရေးရာကိစ္စရပ်များ

၇၀။ စီမံခန့်ခွဲမှုကော်မတီသည် အထူးစီးပွားရေးဇုန်အတွင်းရှိ အလုပ်သမားရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ -

- (က) အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်ကို သတ်မှတ်ချက်များနှင့်အညီ ချုပ်ဆိုစေရေး အတွက် ကြီးကြပ်ရမည်။
- (ခ) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပါ အလုပ်ရှင်နှင့် အလုပ်သမားတို့၏အခွင့်အရေးနှင့် တာဝန်များကိုလည်းကောင်း၊ အလုပ်အကိုင်ဆိုင်ရာစည်းကမ်းချက်များကိုလည်းကောင်း သတ်မှတ် ရာ၌ အနည်းဆုံး လုပ်ခလစာ၊ ခွင့်ရက်၊ အလုပ်ပိတ်ရက်၊ အချိန်ပိုလုပ်ခ၊ အလုပ်ထုတ်နစ်နာ ကြေးနှင့် အလုပ်သမားလျော်ကြေး စသည်တို့ အပါအဝင် တည်ဆဲအလုပ်သမားဆိုင်ရာဥပဒေများ အရ အခွင့်အရေးများရရှိစေရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရမည်။

(ဂ) အလုပ်သမား၊ အတတ်ပညာရှင်နှင့် ဝန်ထမ်းတို့၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ နစ်နာဆုံးရှုံးခြင်း မရှိစေရန် စစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်းပြုရမည်။

(ဃ) အလုပ်သမားနှင့်ဝန်ထမ်းတို့၏ အနည်းဆုံးလုပ်ခလစာကို သတ်မှတ်နိုင်သည်။

၇၁။ ရင်းနှီးမြှုပ်နှံသူသည် အလုပ်သမားစုဆောင်းခြင်းနှင့်စပ်လျဉ်း၍ အထူးစီးပွားရေးဇုန်ရှိ အလုပ် အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးမှလည်းကောင်း၊ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးကိုယ်စားလှယ် များမှလည်းကောင်း၊ မိမိ၏အစီအစဉ်ဖြင့်လည်းကောင်း လွတ်လပ်စွာရှာဖွေစုဆောင်းနိုင်သည်။

၇၂။ အလုပ်ခန့်ထားခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံသားကျွမ်းကျင်သူအလုပ်သမားများ၊ အတတ်ပညာရှင်များနှင့် ဝန်ထမ်းများခန့်ထားရာတွင် တည်ဆဲအလုပ်သမားဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူညီချက်စာချုပ်ကို အလုပ်ရှင်နှင့် အလုပ်သမားတို့ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုး၍ ခန့်ထားရမည်။

၇၃။ ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံသားဝန်ထမ်းများအား လုပ်ငန်းကျွမ်းကျင်မှု တိုးတက်လာစေရေးအတွက် လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဘာသာရပ်များနှင့်စပ်လျဉ်း၍ လေ့ကျင့်ပေးခြင်း၊ သင်တန်း ဖွင့်လှစ်ခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးရမည်။

၇၄။ ရင်းနှီးမြှုပ်နှံသူသည် အဆင့်မြင့်နည်းပညာနှင့် ကျွမ်းကျင်မှုဆိုင်ရာ မလိုအပ်သောလုပ်ငန်းများတွင် နိုင်ငံသားများကိုသာ ခန့်ထားရမည်။

၇၅။ ရင်းနှီးမြှုပ်နှံသူသည် အဆင့်မြင့်နည်းပညာနှင့် ကျွမ်းကျင်မှုဆိုင်ရာ လိုအပ်သောလုပ်ငန်းများအတွက် နိုင်ငံသားကျွမ်းကျင်သူအလုပ်သမားများ၊ အတတ်ပညာရှင်များနှင့် ဝန်ထမ်းများကို ခန့်ထားရာတွင် လုပ်ငန်း စတင်သည့်နှစ်မှ ပထမနှစ်နှစ်အတွင်း၌ နိုင်ငံသား အနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်နှစ်အတွင်း၌ အနည်းဆုံး ၅၀ ရာခိုင်နှုန်း၊ တတိယနှစ်နှစ်အတွင်း၌ အနည်းဆုံး ၇၅ ရာခိုင်နှုန်း ခန့်ထားပြီးဖြစ်ရမည်။

၇၆။ (က) အထူးစီးပွားရေးဇုန်တွင် အလုပ်ရှင်နှင့်အလုပ်သမား၊ အတတ်ပညာရှင် သို့မဟုတ် ဝန်ထမ်းတို့ အကြား ပေါ်ပေါက်သည့် အငြင်းပွားမှုများကို သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက စေ့စပ် ညှိနှိုင်းခြင်းနှင့် ဖျန်ဖြေခြင်း ပြုလုပ်ရမည်။

(ခ) ပုဒ်မခွဲ (က) အရ သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက စေ့စပ်ညှိနှိုင်းဖျန်ဖြေသော်လည်း ပြေလည်မှုမရရှိလျှင် အငြင်းပွားမှုကို အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေနှင့် အညီ ဆောင်ရွက်ရမည်။

၇၇။ အထူးစီးပွားရေးဇုန်အတွင်း အလုပ်လုပ်ကိုင်သည့် နိုင်ငံခြားသားဝန်ထမ်းများအတွက် အလုပ်လုပ်ခွင့် ပါမစ်ကို အထူးစီးပွားရေးဇုန်ရှိ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့် ဌာနတွင် ဖွင့်လှစ်ထားသည့် အလုပ်သမားဌာန၏ကိုယ်စားလှယ်ရုံးမှ ထုတ်ပေးရမည်။

၇၈။ ရင်းနှီးမြှုပ်နှံသူသည် မိမိ၏ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအခြေအနေအရ နည်းပညာနှင့် စီမံခန့်ခွဲမှုအတွက် နိုင်ငံခြားသားဝန်ထမ်းများအား သတ်မှတ်ထားသည့် အရေအတွက်ထက် ပိုမိုခန့်ထားရန် လိုအပ်ပါက သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ခွင့်ပြုချက်ဖြင့်သာ ခန့်ထားနိုင်သည်။

အခန်း (၁၇) မြေအသုံးပြုခြင်း

၇၉။ စီမံခန့်ခွဲမှုကော်မတီသည် မြေငှားရမ်းခွင့် သို့မဟုတ် မြေအသုံးပြုခွင့်အတွက် ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူအား မြေငှားရမ်းခ သို့မဟုတ် မြေအသုံးပြုခ ပေးသွင်းစေပြီး နှစ် ၅၀ အထိ

ခွင့်ပြုနိုင်သည်။ ယင်းသက်တမ်းကုန်ဆုံးပြီးနောက် ရင်းနှီးမြှုပ်နှံသူက ဆက်လက်လုပ်ကိုင်လိုလျှင် ၂၅ နှစ်အထိ သက်တမ်းတိုးမြှင့်ပေးနိုင်သည်။

၈၀။ ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူသည် -

- (က) ငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ရရှိထားသည့်မြေပေါ်တွင် လူနေအိမ်ခြေများ၊ အဆောက်အအုံများ၊ လယ်ယာဥယျာဉ်ခြံမြေများ၊ သီးပင်စားပင်များ၊ စိုက်ခင်းများ စသည်တို့ကို ပြောင်းရွှေ့ရှင်းလင်းပေးရန်ရှိပါက ယင်းတို့အား ပြောင်းရွှေ့နေရာချထားခြင်းနှင့် လျော်ကြေးပေးခြင်းတို့အတွက် ကုန်ကျစရိတ်များကို ချုပ်ဆိုထားသည့် သဘောတူညီချက်များနှင့်အညီ ကျခံရမည်။
- (ခ) ပြောင်းရွှေ့ရသူများအတွက် မူလအဆင့်အတန်းထက် မနိမ့်ကျစေရန်၊ ယင်းတို့၏ အခြေခံလိုအပ်ချက်များ ပြည့်စုံစေရန်နှင့် အဆိုပါလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်တို့ကို သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ရမည်။
- (ဂ) ငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ရရှိသောမြေကို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ အသုံးပြုရမည်။
- (ဃ) ငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ရရှိသောမြေ၏ သဘာဝမြေမျက်နှာသွင်ပြင် သို့မဟုတ် မြေအနိမ့်အမြင့်အနေအထားကို သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ သိသာထင်ရှားစွာ ပြုပြင်ပြောင်းလဲခြင်းမပြုရ။
- (င) ငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ရရှိသောမြေ၏ မြေပေါ်မြေအောက်၌ မိမိအား ခွင့်ပြုသည့်လုပ်ငန်းနှင့် မသက်ဆိုင်သည့် မူလစာချုပ်တွင် မပါဝင်သော သဘာဝသယံဇာတ တွင်းထွက်ပစ္စည်းကိုဖြစ်စေ၊ ရှေးဟောင်းဝတ္ထုပစ္စည်းကိုဖြစ်စေ၊ ရတနာသိုက်ကိုဖြစ်စေ တွေ့ရှိလျှင် စီမံခန့်ခွဲမှုကော်မတီသို့ ချက်ချင်းအကြောင်းကြားရမည်။ စီမံခန့်ခွဲမှုကော်မတီက ခွင့်ပြုလျှင် ယင်းမြေပေါ်၌ ဆက်လက်လုပ်ကိုင်နိုင်သည်။ ခွင့်ပြုချက်မရလျှင် အစားထိုးစီစဉ်ပေးသည့်နေရာသို့ ပြောင်းရွှေ့ဆောင်ရွက်ရမည်။
- (စ) လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရန် ခွင့်ပြုထားသည့်ကာလအတွင်း အခြားသူ သို့မဟုတ် အခြားအဖွဲ့အစည်းများသို့ မြေငှားရမ်းခြင်း၊ မြေအသုံးပြုခွင့်နှင့် အဆောက်အအုံများကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်းတို့ကို သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏သဘောတူညီချက်ဖြင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုလုပ်နိုင်သည်။

၈၁။ ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူသည် မိမိ၏ရင်းနှီးမြှုပ်နှံမှုကို ပိတ်သိမ်းခြင်း သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းပြုလျှင် မြေငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ကိုပါ ရုပ်သိမ်း၍ မြေကို ပြန်လည်အပ်နှံရမည်ဖြစ်ပြီး လိုအပ်ပါက မြေပေါ်ရှိအဆောက်အအုံများကို ဖယ်ရှားရမည်။

၈၂။ ပြည်ထဲရေးဝန်ကြီးဌာနသည် ဗဟိုအဖွဲ့က အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်တည်ထောင်ရန် ရည်ရွယ်သောဒေသတစ်ခုတွင် တည်ရှိသည့်မြေများကို သိမ်းဆည်းရန် သို့မဟုတ် လွှဲပြောင်းပေးရန် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။

အခန်း (၁၈)

အထွေထွေ

၈၃။ ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူ ပိုင်ဆိုင်သည့်ပစ္စည်းများ၊ အကျိုးအမြတ်များနှင့် အခြားအခွင့်အရေးများကို တည်ဆဲဥပဒေများနှင့်အညီ အသိအမှတ်ပြု အကာအကွယ်ပေးရမည်။

၈၄။ ကင်းလွတ်ဇုန် သို့မဟုတ် လုပ်ငန်းမြှင့်တင်ရေးဇုန်မှ ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်း၊ ဝန်ဆောင်မှု လုပ်ငန်း သို့မဟုတ် ပြည်ပပို့ကုန်များကို ဈေးနှုန်းကန့်သတ်ထိန်းချုပ်ခြင်း မပြုရ။

၈၅။ အထူးစီးပွားရေးဇုန်တွင်နေထိုင်သော ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူနှင့် ယင်း၏ အလုပ်သမားများ၊ အတတ်ပညာရှင်များ၊ ဝန်ထမ်းများနှင့် မိသားစုဝင်တို့သည် ဤဥပဒေပြဋ္ဌာန်းချက်များ အပြင် မြန်မာနိုင်ငံ၏ အခြားတည်ဆဲဥပဒေများကိုလည်း လိုက်နာကြရမည်။

၈၆။ အထူးစီးပွားရေးဇုန်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုထားသည့် သက်တမ်းကာလအတွင်း နိုင်ငံပိုင်သိမ်းယူခြင်းမပြုဟု အာမခံသည်။

၈၇။ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ များသည် ယင်းတို့နှင့်သက်ဆိုင်သည့် ဤဥပဒေပါလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် ပေးရမည်။

၈၈။ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့၏ တာဝန်ပေးအပ်ခြင်းခံရသူသည် ဤဥပဒေအရ ရရန်ရှိသော အခွန်အခများနှင့် ဒဏ်ကြေးငွေများကို ပေးဆောင်ရန် ပျက်ကွက်သူထံမှ တည်ဆဲအခွန်အခဆိုင်ရာဥပဒေများနှင့်အညီ အရကောက်ခံရမည်။

၈၉။ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် သက်ဆိုင်သည့်ကိစ္စရပ်များကို ဤဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်။

၉၀။ တာဝန်ခံဝန်ကြီးဌာနသည် ဗဟိုအဖွဲ့၏ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည့်အပြင် ကုန်ကျစရိတ်များကိုလည်း ကျခံရမည်။

၉၁။ ပြည်ထောင်စုအစိုးရအဖွဲ့သည် -

- (က) တာဝန်ခံဝန်ကြီးဌာန သို့မဟုတ် အခြားပြည်ထောင်စုဝန်ကြီးဌာနတစ်ခုခုအား ဗဟိုလုပ်ငန်းအဖွဲ့၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်နှင့် ကုန်ကျစရိတ်များကို ကျခံရန် တာဝန်ပေးအပ် နိုင်သည်။
- (ခ) အထူးစီးပွားရေးဇုန်အတွက် ဗဟိုအဖွဲ့၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် လိုအပ်ပါက အထူးကော်မတီတစ်ရပ်ရပ်ကို သင့်လျော်သောပုဂ္ဂိုလ်များဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဖွဲ့စည်းနိုင်သည်။
- (ဂ) စီမံခန့်ခွဲရေးနှင့်ကြီးကြပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် စီမံခန့်ခွဲမှုကော်မတီတစ်ရပ်ရပ်ကို သင့်လျော်သောပုဂ္ဂိုလ်များဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဖွဲ့စည်းနိုင်သည်။
- (ဃ) ပုဒ်မခွဲ (က) နှင့် (ခ) ပါ ကော်မတီများ၏လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးနိုင်သည်။

၉၂။ ဤဥပဒေအရ ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့နှင့် စီမံခန့်ခွဲမှုကော်မတီများကို ဖွဲ့စည်းခြင်းမပြုနိုင်သေးမီ ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည့် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၈/၂၀၁၁) အရ ဖွဲ့စည်းထားရှိသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့နှင့် စီမံခန့်ခွဲမှုကော်မတီများသည် ဤဥပဒေနှင့်အညီ ဖွဲ့စည်းထားသည်ဟု မှတ်ယူရမည်။

၉၃။ ဤဥပဒေဖြင့်ရုပ်သိမ်းလိုက်သည့် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၈/၂၀၁၁) အရ ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ဤဥပဒေနှင့်မဆန့်ကျင်သရွေ့ ကျင့်သုံးခွင့်ရှိသည်။

၉၄။ ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့နှင့် သက်ဆိုင်ရာအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီတို့က ထုတ်ပြန် သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများသည် ယင်းထုတ်ပြန်ချိန်မတိုင်မီ၌ အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံရန်မှတ်ပုံတင်ပြီးသော လုပ်ငန်းများအပေါ် ထိခိုက်ခြင်းမရှိစေရ။

၉၅။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် -

(က) တာဝန်ခံပြည်ထောင်စုဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ထုတ်ပြန်နိုင်သည်။

(ခ) ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့နှင့် စီမံခန့်ခွဲမှုကော်မတီတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၉၆။ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ် ၈/၂၀၁၁) နှင့် ထားဝယ်အထူးစီးပွားရေးဇုန်ဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေအမှတ် ၁၇/၂၀၁၁) တို့ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

**၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော်
နဝမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၁၂) မှ
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၏မေးခွန်းနှင့်
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ဖြေကြားချက်များ**

ယခုနှစ်၌ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ဧက မည်မျှရှိသည်၊ ဘိန်းပင်များကို မည်ကဲ့သို့ ဖျက်ဆီးမည်၊ မူးယစ်ဆေးဝါးထုတ်လုပ်နေသော လက်နက်ကိုင်များကို မထုတ်လုပ်ရန် မည်ကဲ့သို့ ထိန်းချုပ်မည်၊ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးနေမှုများအား ပြည်ပနိုင်ငံများနှင့်ပူးပေါင်း၍ ထောက်လှမ်းရေးသတင်းအချက်အလက်ဖလှယ်ရယူသွားရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဥက္ကဋ္ဌ။ ။ ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂) မှ ဦးလှဆွေက ယခုနှစ်၌ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ဧက မည်မျှရှိသည်၊ ဘိန်းပင်များကို မည်ကဲ့သို့ဖျက်ဆီးမည်၊ မူးယစ်ဆေးဝါးထုတ်လုပ်နေသော လက်နက်ကိုင်များကို မထုတ်လုပ်ရန် မည်ကဲ့သို့ထိန်းချုပ်မည်၊ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးနေမှုများအား ပြည်ပနိုင်ငံများနှင့် ပူးပေါင်း၍ ထောက်လှမ်းရေးသတင်းအချက်အလက်ဖလှယ်ရယူသွားရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးလှဆွေ၊ မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၁၂)။ ။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များအားလုံး၊ ကြွရောက်လာသော ပြည်ထောင်စုဝန်ကြီးနှင့်တကွ ကော်မရှင်အဖွဲ့ဝင်များအားလုံး ကျက်သရေမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံတော်မူကြပါစေလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ မကွေးတိုင်းမဲဆန္ဒနယ်အမှတ် (၁၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေဖြစ်ပါတယ်။

ကျွန်တော် တင်ပြမေးမြန်းလိုတဲ့ မေးခွန်းကတော့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ပတ်သက်ပြီးတော့ ကျွန်တော် မေးခွန်း (၆) ခု ဖြစ်ပါတယ်။ (က) ယခုနှစ်၌ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ဧက မည်မျှရှိသနည်း။

(ခ) ထိုဘိန်းပင်များကို မည်ကဲ့သို့ဖျက်ဆီးမည်နည်း။ (ဂ) တုတ်နှင့်ဝါးခြမ်းများဖြင့် ဝှေ့ယမ်းဖျက်ဆီးခြင်းထက် လေယာဉ်ဖြင့် ဆေးဖျန်းခြင်း။ ဆေးဖျန်းပုံး၊ ဆေးဖျန်းစက်များဖြင့် ဖျက်ဆီးခြင်းက ပိုမိုကောင်းမွန်ထိရောက်သောကြောင့် ထိုစက်ကိရိယာ၊ လေယာဉ်၊ အပင်သတ်ဆေးများကို UN အပါအဝင် U.S.A, EU တို့မှ အထောက်အပံ့ရရှိအောင် မည်ကဲ့သို့တောင်းခံတင်ပြမည်ကို သိရှိလိုပါသည်။ (ဃ) ဘိန်းပင်မှ ထုတ်လုပ်ခြင်း မဟုတ်သော အခြားမူးယစ်ဆေးဝါးများကို မည်သည့်လက်နက်ကိုင်များ ကြီးစိုးရာဒေသမှ အဓိကထုတ်လုပ် ဖြန့်ဖြူးနေသနည်း။ (င) ထိုမူးယစ်ဆေးဝါးထုတ်လုပ်သော လက်နက်ကိုင်များကို မထုတ်လုပ်ရန် မည်ကဲ့သို့ ထိန်းချုပ်မည်နည်း။ မည်ကဲ့သို့ ကတိကဝတ်တောင်းခံမည်နည်း။ (စ) ထိုကဲ့သို့ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူး နေမှုများအား ပြည်ပနိုင်ငံများနှင့် ပူးပေါင်း၍ ထောက်လှမ်းရေးသတင်းအချက်အလက် ရယူဖလှယ်သွားရန် အစီအစဉ် ရှိ၊ မရှိဟူ၍ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ဒီမိုကရေစီနိုင်ငံသစ် အဖြစ် နာမည်ကောင်းနဲ့ ပေါ်ထွက်လာသည်နှင့်အတူ နာမည်ဆိုးနှင့် ကျော်ကြားမှုများကိုလည်း အလျင်အမြန် လျှော့ချနိုင်အောင် ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ ဒီလိုနာမည်ဆိုးနဲ့ကျော်ကြားတဲ့အထဲမှာ ကမ္ဘာ့ဘိန်း ထုတ်လုပ်မှု ဒုတိယအများဆုံးဆိုတဲ့ ဂုဏ်ပုဒ်တစ်ရပ်လည်း ပါဝင်နေပါတယ်။ ဒီနာမည်ကျော်ခြင်းအတွက် မိမိတို့မှာ အထူးမျက်နှာငယ် ရှက်ရွံ့မိပြီးတော့ ပြည်ပနိုင်ငံများမှ ဧည့်သည်တော်များနှင့် တွေ့ဆုံတဲ့အခါ၊ ဒါမှမဟုတ် ပြည်ပနိုင်ငံတွေကို ကျွန်တော်တို့သွားတဲ့အခါ ဒီအမတ်တွေက ငါတို့ရှေ့မှာသာ ဟုတ်သလိုလိုနဲ့ နောက်ကွယ်မှာ မူးယစ်ဆေးဝါးတွေနဲ့ ဘိန်းစိုက်တောင်သူတွေကို အကာအကွယ်ပေးနေတာပါလို့ အထင် အမြင် သေးပြီး ရှုတ်ချမှာကို ကျွန်တော့်အနေနဲ့ စိုးရိမ်ပါတယ်။

ထို့အတူ အစိုးရအဖွဲ့နဲ့ အဖွဲ့ဝင်တွေ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန စတဲ့ တာဝန် ရှိသူများမှာ အဲဒီလို ကွယ်ရာမှာ သမုတ်ခံရမှာကိုလည်း ကျွန်တော့်အနေနဲ့ စိုးရိမ်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို ပွင့်ပွင့်လင်းလင်းပဲ၊ ဒီလိုကိစ္စတွေကို တို့က အကာအကွယ်ပေးမထားဘူး။ ဘယ်လိုနှိမ်နင်းသွားမယ်ဆိုတဲ့ စီမံချက်ချပြီး အကောင်အထည်ဖော်ဖို့လိုပြီလို့ ကျွန်တော့်အနေနဲ့ ထင်မြင်ယူဆပါတယ်။ အရင်တုန်းက ဘိန်းစစ်ဆင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ ဆေးဖျန်းတဲ့ လေယာဉ်ပျံတွေ ထောက်ပံ့ခဲ့ဖူးတာ ကျွန်တော်တို့ သိရှိပြီးဖြစ်ပါတယ်။ အခုအချိန်မှာ အဲဒီနိုင်ငံတွေကနေ ဘိန်းနှိမ်နင်းရေးအတွက် အထောက်အပံ့ တောင်းခံရယူသင့်တယ်လို့ ထင်မြင်ယူဆမိပါတယ်။ စစ်ကြောင်းတွေ ချိတ်တင်ပြီးတော့ ဝါးခြမ်းပြားနဲ့ ရိုက်ဖျက်တာထက်စာရင် အပင်သတ်ဖျန်းဆေးတွေ၊ အဲဒီဖျန်းဆေးတွေဟာ အမြစ်အထိအောင် ခြောက်သွေ့ဖျက်ဆီးတတ်တဲ့အတွက်ကြောင့် ဆေးဖျန်းဖျက်ဆီးသင့်ပါတယ်။ ဒီဆေး အတွက် ကုန်ကျစရိတ်ဟာလည်း များပြားတဲ့အတွက်ကြောင့် UN နဲ့ UNODA, U.S.A, EU စသည်တို့က ပွင့်ပွင့်လင်းလင်းပဲ တင်ပြပြီးတော့ အကူအညီတောင်းခံသင့်တယ်လို့ ထင်မြင်ယူဆပါတယ်။

ဒါ့အပြင် ဘိန်းကို အခြေခံပြီး ထုတ်လုပ်ခြင်းမဟုတ်တဲ့ Metamphetamine တို့ ICE တို့ စတဲ့ ဆေးဝါး များကိုလည်း ထုတ်လုပ်နေတဲ့ လက်နက်ကိုင်များကို ဒီအတိုင်းဆက်လက်ပြီးတော့ ထုတ်ခွင့်ပေးနေတော့ မှာလား။ အဲဒီလို ဥပေက္ခာပြုနေရင် မိမိအစိုးရ အပါအဝင် ပါဝင်ပတ်သက်နေသယောင် အမြင်တွေ လွဲမှား နိုင်ပါတယ်။ ဒါကြောင့် ဒီအဖွဲ့အစည်းတွေ၊ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ စက်ရုံတည်နေရာတွေကို အခြား နိုင်ငံများရဲ့ နည်းပညာအကူအညီ၊ ထောက်လှမ်းရေးအချက်အလက်တွေ ရယူပြီးတော့ ဘယ်လို Raid လုပ်မလဲ။ ဒီလိုလုပ်မှသာလျှင် မြန်မာပြည်မှာ ကျယ်ကျယ်ပြန့်ပြန့် လွယ်လွယ်ကူကူဝယ်လို့ရနေတဲ့ မူးယစ် ဆေးဝါးကိစ္စတွေ ငြိမ်းအေးသွားမယ်လို့ ထင်မြင်ယူဆပါတယ်။

ဒါကြောင့်မို့လို့ အထက်ပါမေးခွန်း (၆) ခုအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ရိုသေစွာ မေးမြန်းအပ်ပါတယ်ခင်ဗျား။

ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း၊ ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန။ ။ ဆက်လက်ပြီးတော့ မကွေးတိုင်းဒေသကြီး အမှတ် (၁၂) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေရဲ့ ကြယ်ပွင့်ပြ မေးခွန်းနဲ့စပ်လျဉ်းလို့ ဖြေကြားသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ပြီး ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်တိုက်ဖျက်ရေး၊ နယ်စပ်

ဒေသနှင့် တိုင်းရင်းသားလူမျိုးများရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဘိန်းစိုက်ပျိုးမှု လုံးဝချုပ်ငြိမ်းပပျောက်ရေး မဟာဗျူဟာချမှတ်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံအတွင်း ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်း ဒေသကြီးများမှာရှိတဲ့ လမ်းပန်းဆက်သွယ်ရေး သွားလာရန်ခက်ခဲတဲ့နေရာဒေသ ကွပ်ကဲအုပ်ချုပ်မှု အလှမ်း ဝေးသော နေရာများနဲ့ ဖွံ့ဖြိုးမှုနောက်ကျတဲ့ဒေသများမှာ ဘိန်းစိုက်ပျိုးမှုများရှိတာကို သိရှိရပါတယ်။

ယခုနှစ် ၂၀၁၃ ခုနှစ်၌ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ဧက မည်မျှရှိသနည်းဆိုတဲ့ မေးခွန်းနဲ့စပ်လျဉ်းလို့ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုတိုင်းတာခြင်းလုပ်ငန်းများကို မူးယစ်ဗဟိုနဲ့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့မူခင်း ဆိုင်ရာရုံး (United Nations Office on Drug and Crime - UNODC) တို့ ပူးပေါင်းပြီးတော့ ၂၀၀၂ ခုနှစ်မှ စ၍ နှစ်စဉ်တိုင်းတာခဲ့ရာ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့မူခင်းဆိုင်ရာရုံး UNODC ရဲ့ အစီရင်ခံစာအရ ၂၀၁၂-၂၀၁၃ ခုနှစ်၊ ဘိန်းစိုက်ရာသီအတွင်းမှာ ၅၇၈၀၀ ဟက်တာ၊ ဧကအနေနဲ့တွက်မယ်ဆိုရင် ၁၄၂၈၂၃. ၈ ဧကရှိကြောင်း သိရှိရပါတယ်။

ထိုဘိန်းပင်များကို မည်ကဲ့သို့ဖျက်ဆီးမည်နည်းဆိုတဲ့ မေးခွန်းနဲ့စပ်လျဉ်းလို့ ဘိန်းစိုက်ပျိုးမှုများကို ဂြိုဟ်တုဓာတ်ပုံဖြင့် တိုင်းတာခြင်းများကို ၂၀၀၆ ခုနှစ်မှစပြီး တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင် (National Narcotic Control Commission - NNCC) နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ တိုင်းတာတွေ့ရှိတဲ့ မြေပုံညွှန်းများကို သက်ဆိုင်ရာဘိန်းစိုက်ပျိုးတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ပေးပို့ပြီး ဘိန်းခင်းဖျက်ဆီးရေးစီမံချက်များ ရေးဆွဲကာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ဒေသခံ ပြည်သူ့စစ်အဖွဲ့များ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့များနဲ့ ရှာဖွေဖျက်ဆီးမှုများ ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ်၊ ဘိန်းစိုက်ရာသီအတွင်း ၂၃၇၇၁ ဟက်တာ၊ ဧကအားဖြင့် ၅၈၇၃၈. ၁၄ ဧက၊ ၂၀၁၂-၂၀၁၃ ခုနှစ်၊ ဘိန်းစိုက်ရာသီအတွင်းမှာ ၁၂၂၅၇. ၄၆ ဟက်တာ၊ ၃၀၂၈၈. ၁၈ ဧကနဲ့ ၂၀၁၂-၂၀၁၄ ခုနှစ်၊ ဘိန်းစိုက်ရာသီမှာ ၁-၉-၂၀၁၃ ရက်မှ ၃၁-၁၁-၂၀၁၃ ရက်နေ့အထိ ဘိန်းခင်း ၁၂၇၇၄. ၁၈ ဟက်တာ၊ ဧကအားဖြင့် ၃၁၅၆၅. ၀၁ ဧကကို ဖျက်ဆီးနိုင်ခဲ့ပြီး ဆက်လက်ဖျက်ဆီးနိုင်ရေးလည်း ဆောင်ရွက်လျက် ရှိပါတယ်။

တုတ်နဲ့ဝါးခြမ်းများဖြင့် ဝှေ့ယမ်းဖျက်ခြင်းထက် လေယာဉ်ဖြင့် ဆေးဖျန်းခြင်း၊ ဆေးဖျန်းပုံး၊ ဆေးဖျန်းစက်များဖြင့် ဖျက်ဆီးခြင်းက ပိုမိုကောင်းမွန်ထိရောက်သောကြောင့် ထိုစက်ကိရိယာ၊ လေယာဉ်၊ အပင်သတ်ဆေးများကို UN အပါအဝင် USA နှင့် EU တို့မှ အထောက်အပံ့ရရှိအောင် မည်ကဲ့သို့ တင်ပြ တောင်းခံမည်ကို သိရှိလိုပါသည်ဆိုတဲ့မေးခွန်းနဲ့စပ်လျဉ်း၍ မြန်မာနိုင်ငံနဲ့ အမေရိကန် နှစ်နိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ၁၉၇၄ ခုနှစ်မှာ သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အမေရိကန်နိုင်ငံက ထောက်ပံ့ခဲ့တဲ့ ဖော်ကာလေယာဉ်၊ ရဟတ်ယာဉ်နဲ့ ဆေးဖျန်းလေယာဉ် အပါအဝင် ၃၉ စီးနဲ့ ဘိန်းစိုက်ခင်းများကို ဖျက်ဆီးခဲ့ပါတယ်။ ဘိန်းအထွက်နှုန်းတိုင်းတာရေးလုပ်ငန်းများ (Opium Yield Survey) ကို ၁၉၉၃ ခုနှစ်မှ ၂၀၀၄ ခုနှစ် (၁၀) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီးတော့ ၂၀၀၄ ခုနှစ်နောက်ပိုင်း မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ မြန်မာ-အမေရိကန် ပြန်လည်ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် မူးယစ်ဆေးဝါးထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေးအဖွဲ့အစည်းများရဲ့ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူညီချက်စာလွှာကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ မတ်လ ၁၀ ရက်နေ့အထိ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အတွင်း မြို့နယ်ပေါင်း (၁၁) မြို့နယ်မှာ ဘိန်းထွက်နှုန်းတိုင်းတာရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

UN အဖွဲ့အစည်းက UN အဖွဲ့ဝင်နိုင်ငံများကို နည်းပညာအကူအညီပေးခြင်းနဲ့ EU ကဲ့သို့ အလှူရှင် နိုင်ငံများမှ ထည့်ဝင်တဲ့ ရန်ပုံငွေများနဲ့ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာမှာ ဘိန်းစိုက်ပျိုးမှု တိုင်းတာရေးအစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

ဘိန်းပင်မှ ထုတ်လုပ်ခြင်းမဟုတ်သော အခြားမူးယစ်ဆေးဝါးများကို မည်သည့်လက်နက်ကိုင်များမှ ကြီးစိုးရာဒေသမှ အဓိကထုတ်လုပ်ဖြန့်ဖြူးနေသနည်းဆိုတဲ့ မေးခွန်းနဲ့စပ်လျဉ်းလို့ ဘိန်းပင်မှ ထုတ်လုပ်ခြင်း

မဟုတ်တဲ့ အခြားမူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံအရှေ့ပိုင်းနယ်စပ်တစ်လျှောက်မှာရှိတဲ့ ဒေသများမှာ ပြည်ပရှိ မူးယစ်ဆေးဝါးဝိုက်များက ငွေကြေး၊ နည်းပညာနဲ့ ကိရိယာများ ရင်းနှီးမြှုပ်နှံပြီး အဓိကထုတ်လုပ်မှုများ ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိမှုဖြစ်စဉ်များအရ သုံးသပ်ရပေမယ့်လည်း လုံခြုံရေးကန့်သတ်ချက် ရှိတဲ့ နေရာဒေသများဖြစ်တဲ့အတွက် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေကြောင်းနှင့် ထုတ်လုပ်နေတဲ့နေရာအတိအကျကို ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း သိရှိရပါတယ်။

ဘိန်းပင်မှထုတ်လုပ်ခြင်းမဟုတ်တဲ့ အခြားမူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံအရှေ့ပိုင်းနယ်စပ်ဒေသ များမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများက နယ်စပ်ဒေသမှာ တရားမဝင်စိတ်ကြွဆေးဝါးများ ထုတ်လုပ်ပြီး မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ဆူဒိုအက်ဖီဒရင်းဆေးက မြန်မာ-အိန္ဒိယနယ်စပ် ကလေး၊ တမူးဒေသမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဖြန့်ဖြူးလျက်ရှိပြီး အဲဒီဆေးဝါးက အိန္ဒိယနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ဆေးဝါးဖြစ်ပြီး လက်နက်ကိုင်များက ထုတ်လုပ်ဖြန့်ဖြူးမှုမရှိဘဲ မူးယစ်ဆေးဝါးမှောင်ခိုသမား များကသာ လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

ထိုမူးယစ်ဆေးဝါးထုတ်လုပ်နေသော လက်နက်ကိုင်များကို မထုတ်လုပ်ရန် မည်ကဲ့သို့ထိန်းချုပ် မည်နည်း၊ မည်ကဲ့သို့ ကတိကဝတ်တောင်းမည်နည်းမေးခွန်းနဲ့စပ်လျဉ်းလို့ အဆိုပါ မူးယစ်ဆေးဝါးထုတ်လုပ်ရာ ဒေသများကို ထိန်းချုပ်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်သည့်အဖွဲ့ စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းမှုများ အောင်မြင်မှုရရှိပါက သဘောတူညီချက်များမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၌ ပူးပေါင်းဆောင်ရွက်ရေး ဆိုတဲ့အချက်က အဓိကအချက်တစ်ချက်အနေနဲ့ ပါဝင်တာဖြစ်ပါတယ်။

ဆူဒိုအက်ဖီဒရင်းဆေး ရောင်းချခဲ့သူများက တစ်ဖက်အိန္ဒိယနိုင်ငံသားများဖြစ်ကြောင်း သိရှိရတဲ့ အတွက် ကွင်းဆင်းတရားခံများဖမ်းဆီးရမိရေးနဲ့ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ထိန်းချုပ်ပေးနိုင်ရေးအတွက် နှစ်နိုင်ငံအောက်ခြေအရာရှိအဆင့် မူးယစ်ဆေးဝါးသတင်းဖလှယ်ပွဲများနဲ့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်၊ တမူး-မိုရေးနယ်စပ်ဆက်ဆံရေးရုံး အစည်းအဝေးများမှာ ထည့်သွင်းဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းလျက်ရှိပါသည်။ တမူးခရိုင်နဲ့ ကလေးခရိုင်အတွင်း မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ဖောက်ကား မှုများ ပပျောက်ရေးအတွက် ရေရှည်စီမံချက်များရေးဆွဲကာ ဖွဲ့စည်းပုံအသစ်အရ တမူးနဲ့ ကလေးဒေသတို့မှာ မူးယစ်ဆေးဝါးတားဆီးရေးရဲတပ်ဖွဲ့အင်အား တိုးချဲ့လျက် နယ်မြေခံရဲတပ်ဖွဲ့နဲ့ ပြည်သူလူထု ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်အစိုးရနဲ့ လက်တွဲပြီး မူးယစ်ဆေးဝါးပပျောက်ရေးနှင့် ဘိန်းခင်းများ ဖျက်ဆီးရေးလုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မည်သည့်အဖွဲ့အစည်းများက မူးယစ်ဆေးထုတ်လုပ်နေသည်လို့ တိကျစွာစွပ်စွဲပြောဆိုရန် အခက်အခဲရှိပါသည်။ သို့ပေမဲ့လည်း လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးတဲ့နယ်မြေဒေသများမှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများရှိပါက တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းများနဲ့အညီ လူမျိုး၊ ဘာသာ အဖွဲ့အစည်း မခွဲခြားဘဲ ထိရောက်စွာ အရေးယူဆောင်ရွက်လျက် ရှိပါသည်။

မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးနေမှုများအား ပြည်ပနိုင်ငံများနှင့် ပူးပေါင်း၍ ထောက်လှမ်းရေး သတင်းအချက်အလက် ဖလှယ်ရယူသွားရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်နေမှုများကို နိုင်ငံတကာနဲ့ ပူးပေါင်းထိန်းချုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံက ၁၉၉၃ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှာ အိန္ဒိယနိုင်ငံနဲ့လည်းကောင်း၊ ၁၉၉၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့လည်းကောင်း၊ ၁၉၉၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံနဲ့လည်းကောင်း၊ ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့နဲ့ ၂၀၀၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှာ ရုရှားနိုင်ငံနဲ့လည်းကောင်း၊ ၁၉၉၇ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှာ လာအိုနိုင်ငံနဲ့လည်းကောင်း၊ ၁၉၉၇ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံနဲ့လည်းကောင်း၊ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့နဲ့ ၂၀၀၆ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှာ တရုတ်နိုင်ငံနဲ့လည်းကောင်း၊ ၂၀၀၁ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့မှာ ထိုင်းနိုင်ငံနဲ့လည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ အမေရိကန်နိုင်ငံနဲ့လည်းကောင်း သဘောတူညီချက်များ လက်မှတ်ရေးထိုး

ခဲ့ပြီးနောက် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာသတင်းများ အပြန်အလှန်ဖလှယ်ပြီး ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ သဘောတူညီချက်များ လက်မှတ်ရေးထိုးပြီးနောက် မြန်မာ-တရုတ် နှစ်နိုင်ငံ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေးများကို တစ်နှစ်လျှင် တစ်ကြိမ် နှစ်နိုင်ငံ အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပလျက်ရှိပြီး အလိုရှိတဲ့ မူးယစ်တရားခံပြေးသတင်းများနဲ့ အခြားမူးယစ် ဆေးဝါးဆိုင်ရာသတင်းအချက်အလက်များကို အပြန်အလှန်ဖလှယ်ပြီး ဆောင်ရွက်လျက်ရှိပါသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများနဲ့ သတင်းဖလှယ်ပူးပေါင်း ဆောင်ရွက်ရန်အတွက် နယ်စပ်ဆက်ဆံရေး (Border Liaison Offices, BLOs) များကိုလည်း ဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာ မြန်မာ-တရုတ်နယ်စပ်မှာ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ မူဆယ်နဲ့ လောက်ကိုင်၊ မြန်မာ- လာအိုနယ်စပ်မှာ ဝမ်ပုံနဲ့ ဝမ်ကျင်း၊ မြန်မာ-ထိုင်းနယ်စပ်မှာ တာချီလိတ်၊ မြဝတီနဲ့ ကော့သောင်း စုစုပေါင်း (၉) ရုံး ဖွင့်လှစ်ခဲ့ပြီး အချိန်နဲ့တစ်ပြေးညီ အောက်ခြေအဆင့် မူးယစ်ဆေးဝါးသတင်းဖလှယ်မှုများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

ရှမ်းပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နဲ့ မူးယစ်ဆေးဝါးဆိုင်ရာ သတင်းအချက်အလက်များဖလှယ်ခြင်း၊ တရုတ်နိုင်ငံ (NNCC) ဘိန်းခင်းစိုက်ပျိုးမှုတိုင်းတာခြင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသအချို့မှာ ဘိန်းအစားထိုးဖွံ့ဖြိုးရေး ကူညီဆောင်ရွက်ပေးခြင်း၊ ထိုင်းနိုင်ငံက ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသအချို့မှာ ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခြင်း၊ အမေရိကန် ပြည်ထောင်စု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး (Drug Enforcement Administration - DEA) က မြန်မာ- အမေရိကန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်မူခင်းနှိမ်နင်းရေးဆိုင်ရာအဖွဲ့ရုံး (UNODC) က ကျေးရွာများအထိ ကွင်းဆင်းသွားရောက်ပြီး ဘိန်းအထွက်နှုန်း တွက်ချက်ခန့်မှန်းတိုင်းတာဆောင်ရွက်ခြင်းနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ခြင်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

မူးယစ်ဆေးဝါးပပျောက်ရေး (၁၅) နှစ် စီမံကိန်းကို ၁၉၉၉-၂၀၀၀ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်အထိ (၅) နှစ်အထိ (၃) ပိုင်းခွဲ ဆောင်ရွက်ခဲ့ရာမှာ ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ စီမံကိန်းကာလကုန်ဆုံးမှာဖြစ်ပါသည်။ မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန်နဲ့ မူးယစ်ဆေးဝါးပပျောက်ရေး (၁၅) နှစ် စီမံကိန်းကို ထိရောက်အောင်မြင်စွာ ဆက်လက်ဆောင်ရွက်ရန် ၂၀၁၄-၂၀၁၅ ခုနှစ်မှ ၂၀၁၈-၂၀၁၉ ခုနှစ်အထိ နောက်ထပ် (၅) နှစ်သက်တမ်း တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ရယူဆောင်ရွက်သွားမည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မူးယစ်ဆေးဝါးများ ထုတ်လုပ်ဖြန့်ဖြူးနေမှုသတင်းများကို အာဆီယံနိုင်ငံများမှာ ရှိတဲ့ ရဲတပ်ဖွဲ့ဝင်များ၊ အင်တာပိုလ်ရဲတပ်ဖွဲ့ဝင်များ၊ အမေရိကန်နိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ (DEA)၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့်ထိန်းချုပ်ရေးအဖွဲ့ (Office of Narcotic Control Board - ONCB)၊ တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင် (NNCC)၊ ကုလသမဂ္ဂမူးယစ် ဆေးဝါးနှင့်မူခင်းနှိမ်နင်းရေးဆိုင်ရာအဖွဲ့ရုံး (UNODC) တို့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။ ။ ဘိန်းပင်၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီးတော့လည်း အင်တိုက်အားတိုက် ဆောင်ရွက်နေတဲ့ကိစ္စရှိပါတယ်။ ဒုတိယဝန်ကြီး ရှင်းလင်းသွားတာတွေလည်း ပြည့်စုံ ပါတယ်။ ဒါပေမဲ့ တစ်နှစ်ထက်တစ်နှစ်လည်း ခုနကလို မပျောက်ဘဲနဲ့ ဒါတွေရှိနေတယ်။ ဘိန်းအစားထိုး လုပ်ငန်းတွေက ဘိန်းလောက်မမြတ်တဲ့အခါကျတော့ များများနဲ့မြန်မြန်မြတ်တဲ့ကိစ္စကဲ့ပဲ တိုင်းရင်းသားတွေက ဒါကိုလုပ်နေရတဲ့သဘော။ ဒါမှမလုပ်ရလို့ရှိရင်လည်း ဆင်းရဲတွင်းက နက်တဲ့သဘောရှိပါတယ်။ ဒါက နိုင်ငံတော်အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တဲ့အတွက် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၂၂ အရ မြန်မာနိုင်ငံပြန်တမ်းမှာ အများပြည်သူသိရှိအောင် မေးခွန်းနဲ့အဖြေတွေကို ထည့်သွင်း ဖို့လို့ ဆုံးဖြတ်ပါတယ်။ (ဩဘာသံများ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့ { ၁၃၇၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် (၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်) } သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၂

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး

အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၁၄

နေပြည်တော်၊ ၁၃၇၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်
(၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်)

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး (ဒုတိယညွှန်ကြားရေးမှူး) လစာနှုန်း (၁၆၀,၀၀၀-၂,၀၀၀-၁၇၀,၀၀၀) ဦးရန်လင်းအောင်အား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတွင် လစ်လပ်လျက်ရှိသော ဒုတိယညွှန်ကြားရေးမှူး လစာနှုန်း (၁၆၀,၀၀၀-၂,၀၀၀-၁၇၀,၀၀၀) ရာထူးနေရာ၌ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းမှစ၍ စတင်တာဝန် ထမ်းဆောင်စေလိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် ၄/၂၀၁၄

နေပြည်တော်၊ ၁၃၇၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက်
(၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်)

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အောက်ဖော်ပြပါ ဌာနစုမှူး လစာနှုန်း (၁၂၀,၀၀၀-၂,၀၀၀-၁၃၀,၀၀၀) များအား လစ်လပ်လျက်ရှိသော လက်ထောက်ညွှန်ကြားရေးမှူး လစာနှုန်း (၁၄၀,၀၀၀-၂,၀၀၀-၁၅၀,၀၀၀) ရာထူးနေရာများသို့ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းမှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်။

(က) ဦးစိန်နိုင် စီမံဌာန

ဌာနစုမှူး

(ခ) ဦးဇေယျာမျိုးမြင့် လွှတ်တော်ရေးရာဌာန

ဌာနစုမှူး

- (ဂ) ဒေါ်တင်တင်ဝင်း အစည်းအဝေးဌာန
ဌာနစုမှူး
- (ဃ) ဦးဘုန်းအောင်ကျော် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့နှင့်ဝန်ကြီးဌာန
ဌာနစုမှူး
- (င) ဦးဦးကျော်ခိုင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့နှင့်ဝန်ကြီးဌာန
ဌာနစုမှူး

ဇော်သန်းသင်း၊
ညွှန်ကြားရေးမှူးချုပ်၊
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး။

ပြည်သူ့လွှတ်တော်ရုံး အမိန့်ကြော်ငြာစာအမှတ် (၁၇/၂၀၁၄)

နေပြည်တော်၊ ၁၃၇၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက်
(၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်)

၁။ ပြည်သူ့လွှတ်တော်ရုံး၏ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၆/၂၀၁၄) ကို ရည်ညွှန်း၍ ဦးအောင်ကိုဝင်းသည် ဒုတိယညွှန်ကြားရေးမှူး တာဝန်ဝတ္တရားများကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းမှစ၍ လက်ခံဆောင်ရွက်ပါသည်။

၂။ အဆိုပါ အရာထမ်း (၁) ဦးအား ဒုတိယညွှန်ကြားရေးမှူး လစာနှုန်း (၁၆၀,၀၀၀-၂,၀၀၀-၁၇၀,၀၀၀) ရာထူးတွင် ကနဦးလစာ ၁၆၀,၀၀၀/- ကို မူလအခြေခံနည်းဥပဒေအပိုဒ် ၂၂ (က) (၁) အရ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းမှစ၍ ခံစားခွင့်ပြုလိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၁၄)

နေပြည်တော်၊ ၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက်
(၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်)

ပြည်သူ့လွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး လစာနှုန်း (၁၆၀,၀၀၀-၂,၀၀၀-၁၇၀,၀၀၀) ဦးကိုကိုနိုင်အား ညွှန်ကြားရေးမှူး လစာနှုန်း (၁၈၀,၀၀၀-၂,၀၀၀-၁၉၀,၀၀၀) ရာထူးနေရာသို့ အလုပ်ဝတ္တရားများ လက်ခံဆောင်ရွက်သည့်နေ့မှစ၍ အစမ်းတိုးမြှင့်ခန့်ထားလိုက်သည်။

(ပုံ) တင်ဝင်းအောင်၊
ခေတ္တညွှန်ကြားရေးမှူးချုပ်၊
ပြည်သူ့လွှတ်တော်ရုံး။

အမျိုးသားလွှတ်တော်ရုံး
အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၁၄

နေပြည်တော်၊ ၁၃၇၅ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်
(၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်)

အမျိုးသားလွှတ်တော်ရုံးသို့ လွှဲပြောင်းအမှုထမ်းဆောင်စေလိုက်သော အောက်ဖော်ပြပါ ဝန်ကြီးဌာနများမှ အရာရှိများအား ယင်းတို့နှင့်ယှဉ်တွဲဖော်ပြပါဌာနများသို့ အလုပ်ဝတ္တရားများ လက်ခံဆောင်ရွက်သည့် နေ့မှစ၍ တာဝန်ပေးအပ်လိုက်သည် -

စဉ်	အမည်/ရာထူး	မူလဌာန	တာဝန်ကျဌာန
(က)	ဦးဝင်းသိန်း ညွှန်ကြားရေးမှူး	စက်မှုဝန်ကြီးဌာန	ညွှန်ကြားရေးမှူး ဥပဒေပြုဌာနကြီး
(ခ)	ဒေါ်မြင့်မြင့်သန်း ညွှန်ကြားရေးမှူး	လျှပ်စစ်စွမ်းအားဝန်ကြီးဌာန	ညွှန်ကြားရေးမှူး စီမံရေး၊ ဘဏ္ဍာရေးနှင့် ကျန်းမာရေးဌာနကြီး
(ဂ)	ဦးမင်းကြိုင် ဒုတိယညွှန်ကြားရေးမှူး	ယဉ်ကျေးမှုဝန်ကြီးဌာန	ဒုတိယညွှန်ကြားရေးမှူး ဥပဒေပြုဌာနကြီး
(ဃ)	ဒေါ်စန်းစန်းထွေး ဦးစီးအရာရှိ	သာသနာရေးဝန်ကြီးဌာန	ဦးစီးအရာရှိ စီမံရေး၊ ဘဏ္ဍာရေးနှင့် ကျန်းမာရေးဌာနကြီး

(ပုံ) ကြည်မင်း၊
ညွှန်ကြားရေးမှူးချုပ်၊
အမျိုးသားလွှတ်တော်ရုံး။

စစ်ရာထူးခန့်ချုပ်ရုံး
(ကြည်းတပ်ဌာနခွဲ)

၁၃၇၅ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက်
(၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်)

အမှတ် ၁၄၅/၂၀၁၃ ။ ။ တပ်မတော်နည်းပညာတက္ကသိုလ်၊ အမှတ်စဉ် (၁၆) ဗိုလ်လောင်းသင်တန်းမှ အောက်ဖော်ပြပါ ဗိုလ်လောင်းများအား တပ်မတော် (ကြည်း) တွင် ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့မှစ၍ ခန့်အပ်လိုက်သည် -

တပ်မတော် (ကြည်း)

(၁)	အောင်ကိုကြိုင်	ကြည်း	၆၆၀၀၂
(၂)	ဇနည်ထွန်း	ကြည်း	၆၆၀၀၃
(၃)	ဇော်ဝင်းထွန်း	ကြည်း	၆၆၀၀၄
(၄)	ဟိန်းလင်းထွန်း	ကြည်း	၆၆၀၀၅
(၅)	ထက်အောင်	ကြည်း	၆၆၀၀၆

(၆) ဝေဖြိုးဟန်	ကြည်း	၆၆၀၀၇
(၇) ချမ်းပြည့်	ကြည်း	၆၆၀၀၈
(၈) ချမ်းမြေ့အောင်	ကြည်း	၆၆၀၀၉
(၉) သန်းထွန်းအောင်	ကြည်း	၆၆၀၁၀
(၁၀) ထက်ငြိမ်းချမ်းအောင်	ကြည်း	၆၆၀၁၁
(၁၁) ရန်နိုင်စော	ကြည်း	၆၆၀၁၂
(၁၂) စိုင်းဇော်ဦး	ကြည်း	၆၆၀၁၃
(၁၃) ဆန်းမင်းအောင်	ကြည်း	၆၆၀၁၄
(၁၄) သိန်းလှမော်	ကြည်း	၆၆၀၁၅
(၁၅) အောင်ရဲဇော်	ကြည်း	၆၆၀၁၆
(၁၆) စိုးဝင်းလှိုင်	ကြည်း	၆၆၀၁၇
(၁၇) ဝေယံစိုး	ကြည်း	၆၆၀၁၈
(၁၈) ရဲကိုကို	ကြည်း	၆၆၀၁၉
(၁၉) ကျော်မောင်မောင်	ကြည်း	၆၆၀၂၀
(၂၀) သက်ဦး	ကြည်း	၆၆၀၂၁
(၂၁) ချစ်စောဦး	ကြည်း	၆၆၀၂၂
(၂၂) သန်းထွန်းဦး	ကြည်း	၆၆၀၂၃
(၂၃) အောင်ဖြိုးမြင့်	ကြည်း	၆၆၀၂၄
(၂၄) ထွန်းလင်းသူ	ကြည်း	၆၆၀၂၅
(၂၅) အောင်ဟိန်းသူ	ကြည်း	၆၆၀၂၆
(၂၆) သိန်းကျော်ဦး	ကြည်း	၆၆၀၂၇
(၂၇) ရဲထွန်း	ကြည်း	၆၆၀၂၈
(၂၈) ကျော်ရဲအောင်	ကြည်း	၆၆၀၂၉
(၂၉) စောလင်းသန်း	ကြည်း	၆၆၀၃၀
(၃၀) စောရန်နိုင်	ကြည်း	၆၆၀၃၁
(၃၁) သက်ထွဋ်ဇော်	ကြည်း	၆၆၀၃၂
(၃၂) ဇော်မျိုးထွန်း	ကြည်း	၆၆၀၃၃
(၃၃) နေအောင်	ကြည်း	၆၆၀၃၄
(၃၄) အောင်ဟိန်းသူ	ကြည်း	၆၆၀၃၅
(၃၅) ကျော်မိုးအောင်	ကြည်း	၆၆၀၃၆
(၃၆) ဇော်ဝင်းထွန်း	ကြည်း	၆၆၀၃၇
(၃၇) ဇော်သူထက်	ကြည်း	၆၆၀၃၈
(၃၈) ဟန်မျိုးအောင်	ကြည်း	၆၆၀၃၉
(၃၉) အောင်မျိုးသူ	ကြည်း	၆၆၀၄၀
(၄၀) စံလင်းဦး	ကြည်း	၆၆၀၄၁
(၄၁) ဇော်ဝင်းထွဋ်	ကြည်း	၆၆၀၄၂
(၄၂) အောင်ခန့်	ကြည်း	၆၆၀၄၃
(၄၃) ဝေယံမျိုး	ကြည်း	၆၆၀၄၄
(၄၄) ဟိန်းသက်နိုင်	ကြည်း	၆၆၀၄၅
(၄၅) ကျော်ကျော်ထက်	ကြည်း	၆၆၀၄၆
(၄၆) ပြည့်ဖြိုးအောင်	ကြည်း	၆၆၀၄၇
(၄၇) အောင်ကျော်သက်	ကြည်း	၆၆၀၄၈

(၄၈) မင်းတင်ဦး	ကြည်း	၆၆၀၄၉
(၄၉) စိုမိုးအောင်	ကြည်း	၆၆၀၅၀
(၅၀) ဉာဏ်ထက်အောင်	ကြည်း	၆၆၀၅၁
(၅၁) ခင်မောင်ထွေး	ကြည်း	၆၆၀၅၂
(၅၂) အောင်ကျော်မျိုး	ကြည်း	၆၆၀၅၃
(၅၃) စောသူရိန်	ကြည်း	၆၆၀၅၄
(၅၄) ဇော်ထက်အောင်	ကြည်း	၆၆၀၅၅
(၅၅) မိုးမင်းကျော်	ကြည်း	၆၆၀၅၆
(၅၆) စံထက်အောင်	ကြည်း	၆၆၀၅၇
(၅၇) အောင်မျိုးသက်	ကြည်း	၆၆၀၅၈
(၅၈) ပိုင်စိုးကိုကို	ကြည်း	၆၆၀၅၉
(၅၉) လှိုင်လင်းထက်	ကြည်း	၆၆၀၆၀
(၆၀) ပြည့်မိုးအောင်	ကြည်း	၆၆၀၆၁
(၆၁) ဝေယံအောင်	ကြည်း	၆၆၀၆၂
(၆၂) ပြည့်ဖြိုးနိုင်	ကြည်း	၆၆၀၆၃
(၆၃) ထူးမြတ်ကိုကို	ကြည်း	၆၆၀၆၄
(၆၄) အောင်ကျော်မြင့်	ကြည်း	၆၆၀၆၅
(၆၅) ဇင်ကိုကို	ကြည်း	၆၆၀၆၆
(၆၆) တင်အောင်ကို	ကြည်း	၆၆၀၆၇
(၆၇) ဇင်မင်းအောင်	ကြည်း	၆၆၀၆၈
(၆၈) ထက်အောင်	ကြည်း	၆၆၀၆၉
(၆၉) မျိုးအောင်ကျော်	ကြည်း	၆၆၀၇၀
(၇၀) ပိုင်ဖြိုးကျော်	ကြည်း	၆၆၀၇၁
(၇၁) စိုင်းအောင်အောင်	ကြည်း	၆၆၀၇၂
(၇၂) ရဲဟိန်းလင်း	ကြည်း	၆၆၀၇၃
(၇၃) ထက်ဝေ	ကြည်း	၆၆၀၇၄
(၇၄) ရဲထွဋ်ကျော်	ကြည်း	၆၆၀၇၅
(၇၅) တင်မောင်ထူး	ကြည်း	၆၆၀၇၆
(၇၆) ဇော်မိုးဟိန်း	ကြည်း	၆၆၀၇၇
(၇၇) ကောင်းမြင့်ထူး	ကြည်း	၆၆၀၇၈
(၇၈) သိန်းလှိုင်	ကြည်း	၆၆၀၇၉
(၇၉) မင်းသူ	ကြည်း	၆၆၀၈၀
(၈၀) အောင်ကျော်ဦး	ကြည်း	၆၆၀၈၁
(၈၁) သက်နိုင်စိုး	ကြည်း	၆၆၀၈၂
(၈၂) အောင်ကိုကို	ကြည်း	၆၆၀၈၃
(၈၃) အောင်သူစိုး	ကြည်း	၆၆၀၈၄
(၈၄) သိန်းဝင်းထွန်း	ကြည်း	၆၆၀၈၅
(၈၅) အောင်မြင့်ဦး	ကြည်း	၆၆၀၈၆
(၈၆) ဝေဖြိုးအောင်	ကြည်း	၆၆၀၈၇
(၈၇) ထက်ဇော်ဟိန်း	ကြည်း	၆၆၀၈၈
(၈၈) သက်နိုင်ထွန်း	ကြည်း	၆၆၀၈၉
(၈၉) သန့်စင်ဝင်း	ကြည်း	၆၆၀၉၀

(၉၀) နိုင်လင်းအောင်	ကြည်း	၆၆၀၉၁
(၉၁) ထင်မျိုးရွှေ	ကြည်း	၆၆၀၉၂
(၉၂) ဝင်းခိုင်ဦး	ကြည်း	၆၆၀၉၃
(၉၃) အောင်မင်းသိန်း	ကြည်း	၆၆၀၉၄
(၉၄) ဟိန်းဇော်ထက်	ကြည်း	၆၆၀၉၅
(၉၅) ဇွဲညီပိုင်	ကြည်း	၆၆၀၉၆
(၉၆) အောင်မြင့်ကျော်	ကြည်း	၆၆၀၉၇
(၉၇) နိုင်လင်းအောင်	ကြည်း	၆၆၀၉၈
(၉၈) သက်ဦးကျော်	ကြည်း	၆၆၀၉၉
(၉၉) တင်ထွန်းအောင်	ကြည်း	၆၆၁၀၀
(၁၀၀) အောင်ကို	ကြည်း	၆၆၁၀၁
(၁၀၁) ထူးပြည့်	ကြည်း	၆၆၁၀၂
(၁၀၂) သုတပိုင်	ကြည်း	၆၆၁၀၃
(၁၀၃) ဟိန်းသူအောင်	ကြည်း	၆၆၁၀၄
(၁၀၄) ဝေလင်းဇော်	ကြည်း	၆၆၁၀၅
(၁၀၅) ဦးသိန်းထွန်း	ကြည်း	၆၆၁၀၆
(၁၀၆) ရဲရင့်အောင်	ကြည်း	၆၆၁၀၇
(၁၀၇) ဇင်ဝင်းထိုက်	ကြည်း	၆၆၁၀၈
(၁၀၈) ကျော်ထက်	ကြည်း	၆၆၁၀၉
(၁၀၉) မိုးနိုင်	ကြည်း	၆၆၁၁၀
(၁၁၀) ဟိန်းဇာနည်ကျော်	ကြည်း	၆၆၁၁၁
(၁၁၁) စိုးငြိမ်းသူ	ကြည်း	၆၆၁၁၂
(၁၁၂) အောင်ထက်	ကြည်း	၆၆၁၁၃
(၁၁၃) သံလွင်နိုင်	ကြည်း	၆၆၁၁၄
(၁၁၄) ထက်အောင်	ကြည်း	၆၆၁၁၅
(၁၁၅) ထက်အောင်ကျော်	ကြည်း	၆၆၁၁၆
(၁၁၆) ထင်လွင်အောင်	ကြည်း	၆၆၁၁၇
(၁၁၇) စိုးမင်းထက်	ကြည်း	၆၆၁၁၈
(၁၁၈) ဖြိုးမင်းသူ	ကြည်း	၆၆၁၁၉
(၁၁၉) ညီညီအောင်	ကြည်း	၆၆၁၂၀
(၁၂၀) ရဲဝင့်အောင်	ကြည်း	၆၆၁၂၁
(၁၂၁) တိုးဝေဦး	ကြည်း	၆၆၁၂၂
(၁၂၂) အောင်မိုးဆက်	ကြည်း	၆၆၁၂၃
(၁၂၃) ရန်မျိုးကျော်	ကြည်း	၆၆၁၂၄
(၁၂၄) ဝင့်သူဦး	ကြည်း	၆၆၁၂၅
(၁၂၅) ဟိန်းသူအောင်	ကြည်း	၆၆၁၂၆
(၁၂၆) ဝေလင်းထွန်း	ကြည်း	၆၆၁၂၇
(၁၂၇) မျိုးမင်းထွဋ်	ကြည်း	၆၆၁၂၈
(၁၂၈) ဘုန်းသန့်ကျော်	ကြည်း	၆၆၁၂၉
(၁၂၉) စိုင်းပြည့်မိုးထက်	ကြည်း	၆၆၁၃၀
(၁၃၀) အောင်ပြေစိုး	ကြည်း	၆၆၁၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့ { ၁၃၇၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် } သောကြာနေ့
(၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်)

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၄

MYANMAR MOTOR CORPORATION SERVICES

PUBLIC COMPANY LIMITED ၏

အစုရှယ်ယာရှင်များ၏ဆန္ဒအလျောက် ဖျက်သိမ်းရန်ကြေညာချက်

၁။ MYANMAR MOTOR CORPORATION SERVICES PUBLIC COMPANY LIMITED ကို အစုရှယ်ယာရှင်များ၏ဆန္ဒအရ အလိုအလျောက်ဖျက်သိမ်းရန် (၁၉-၂-၂၀၁၄) နေ့က ကုမ္ပဏီဇာရင်းလင်းတွင် ကျင်းပသော သာမန်ထက်ထူးကဲသည့် အထွေထွေအစည်းအဝေးမှ အထူးဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။

၂။ ယင်းအစည်းအဝေးကပင် ကုမ္ပဏီဇာရင်းလင်းလုပ်ငန်းဖျက်သိမ်းရေးအရာရှိအဖြစ် အမှတ်-(၅၂)၊ အိုးဘိုလမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့နေ ဦးမြိုင် [၁၂/ကမတ (နိုင်) ၀၁၈၈၆၇] အား ခန့်ထားရန် ဆုံးဖြတ်ခဲ့ပါသည်။

၃။ သို့ပါ၍ ကုမ္ပဏီမှ ပေးရန်နှင့်ရရှိသည်များကို တစ်လအတွင်း ဦးမြိုင် [B.Com (A.A), C.P.A] ထံ ဆက်သွယ်ဆောင်ရွက်ရန် ကြေညာလိုက်ပါသည်။

ဦးသိန်းသန်းဌေး
မန်နေဂျင်းဒါရိုက်တာ
မြန်မာမော်တော်ယာဉ်ကော်ပိုရေးရှင်း
ရောင်းဝယ်ရေးနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

ဦးမြိုင်
[B.Com (A.A), C.P.A]
ဇာရင်းလင်းလုပ်ငန်းဖျက်သိမ်းရေးအရာရှိ
ဖုန်း-၇၁၃၇၆၀

မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ-၂၀၈ (င) အရ ကြော်ငြာစာ
ပြီးပြည့်စုံမှု ကုန်ထုတ်လုပ်ခြင်းကုမ္ပဏီလီမိတက်
(COMPLETION MANUFACTURING COMPANY LIMITED)
(ဆန္ဒအလျောက်ဖျက်သိမ်းဆဲ)
နောက်ဆုံးအစည်းအဝေးဖိတ်ကြားစာ

အထက်ပါကုမ္ပဏီဖျက်သိမ်းရာ၌ နောက်ဆုံးအစည်းအဝေးကို ၂၀၁၄ ခုနှစ်၊ မတ်လ (၂၁) ရက်
နံနက် (၉:၀၀) နာရီအချိန်တွင် နံပါတ်၊ ၁၇၁/၇၂၊ ပြင်စည်မင်းသားကြီးလမ်း၊ ရွှေလင်ဘန်းစက်မှုဇုန်၊
လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။ ၎င်းနေရာတွင် ကျင်းပမည်ဖြစ်ပါ၍ အစုရှယ်ယာရှင်များ ကြွရောက်ပါရန်
ဖိတ်ကြားအပ်ပါသည်။

အစီအစဉ်

- ၁။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ ဖျက်သိမ်းရေးစာရင်းတင်ပြရန်။
၂။ ၎င်းနှင့်ပတ်သက်သည့်အချက်အလက်များ ရှင်းပြရန်။

ဒေါ်မြမြဝင်း

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ
အမှတ် (၉)၊ (၆) လွှာ၊ ပန်းခြံလမ်း၊ (၃) ရပ်ကွက်၊
ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။